

ပြုပေးမောင်တင်

ပရိသနဘာတေသနပေါ်များ

ပရိသနဘာတေသနပေါ်များ

A P A L I PRIMER

(in Burmese)

BY
PE MAUNG TIN



RANGOON
BRITISH LIBRARY PRESS

1926

မာတိကား

အမှတ်	အမြန်များ	ပုံစံ
....	နိဂုံး
၁	(က)သမ္မာ ၁
	(ခ) မျဉ်များ ၂
	နှစ်ရိုက်၊ ပလေလာ၊ ထ—သရု ဆိုဒေသခုပ်များ ၄
၂	ဝွေဗြိုယာ ရိုက် (က) ၅
	ပျော်နှင့် (ဟနာသ) ၆
၃	ပုံမြန်များ ရိုက် (ခ) ၇
	ထ—သရုများ နှစ်ရိုက်နှင့်များ ပြောတိသူများ ၈
	နှစ်ရိုက် ပုံမြန်များ ၉
၄	ပုံမြန်များ ရိုက် (ခ) ၉
	ထ—သရုများ နှစ်ရိုက်နှင့်များ ပြောတိသူများ ၉
၅	သီ ၉
	ပုံရော နာမ်သာ များ ၁၀
၆	ပုံမြန်များ ရိုက် (၁) ၁၁
	ထွေဗောဓါန် ဥပဒေများ ၁၂
	ထွေဗောဓါန် (အတိတ်) ၁၃
	၂, ၃ ဆိုဒေသ နှစ်ရိုက်နှင့်များ ပြောတိသူများ ၁၅
၇	ရုပိယြိုယာ ရိုက် ၁၇
	သာထွိ ၁၉
	ဥပဒေနှင့် နိပါဘောများ ၂၀
၈	ကတိယြိုယာ ရိုက် ၂၁
	၂, ၃ ဆိုဒေသ နှစ်ရိုက်နှင့်များ ပြောတိသူများ ၂၂
	ထနာဂတ် ကာလ ၂၃
၉	ကတိယြိုယာ ရိုက် ၂၂
	—၁ သရု ဆိုဒေသ နှစ်ရိုက်နှင့်များ ပြောတိသူများ ၂၃

မာတိကား

အတိုင်း	အကြောင်းအရာ	အမြတ်
	ဦးသာရွှေ့ ဒါပါတေသန (ထောက်)	... ၂၃
၁၁။	ပည့်ကြံ့ယာ ရီလိုင်	... ၂၄
	သည့်နီခာ၏ ၂၅
	—၊ သမုပ္ပါဒေသ၊ အနိုင်ရိုင်နာများ စီတင်ဆုံးများ	... ၂၇
	၁၇။—၊ သမုပ္ပါဒေသ၊ နှုန်းခိုင်နာများ စီတင်ဆုံးများ	... ၂၇
	သမုပ္ပါဒ် များ	... ၂၈
၁၂။	အကြံ့ခြုံယာ ရီလိုင်	... ၃၀
	ပြည့်ကြံ့ခြုံကာလ	... ၃၀
	သာဆုံးနိုင် သာသန	... ၃၀
	သည့် ပြုမှုယာ ရီလိုင်	... ၃၁
၁၃။	ကာဝေးလိုပြီ	... ၃၂
	နား ဒီယာသာန များ	... ၃၂
	အင့်ခြုံယာ ရီလိုင်	... ၃၂
၁၄။	ဟန္တုနှင့်ရိုင်နာများ(ပင်သာသာ)	... ၃၃
	ရာသာ ဒီယာ၊ မာဝါး၊ မာဘာပိုကောဇ်—ပုဂ္ဂိုလ်ရိုင်တစ်	
	အူများ	၃၀-၄၀
၁၅။	ပင်ရွှေ့	... ၄၂
	ဟန္တုနှင့်ရိုင်နာများ၊ သည့်သာသန	... ၄၂
	သာသာ၊ သာ၊ လဲ လှိုက်နှင့်ပိုးသာ၊ ကုပ္ပါဒ် သဝါးမြို့မြို့	၄၂
၁၆။	ဆောက်ရိုက်နာ	... ၄၇
၁၇။	အုပ်စိုင် ပုဂ္ဂိုလ်မာများ	... ၄၇
	၁၇-၁၈ တာ-နှုန်းတောက်စွဲ ပုဂ္ဂိုလ်	... ၄၈
	အုပ်စု နားမာများ (သူ့နား)	... ၄၉
၁၈။	ပုဂ္ဂိုလ်ပုဂ္ဂိုလ် ပြုမှုယာ	... ၅၀
	ပုဂ္ဂိုလ်ပုဂ္ဂိုလ် ပြုမှုယာ	... ၅၀
၁၉။	ကျွော်ဗျာ	... ၅၁
	များ သူ့နားများ	... ၅၁
	အမျိုးမျိုး သူ့နားများ	... ၅၁

တာပိတေဂာ

အမှတ်	အကြောင်းအရာ	လမ်းနံပါတ်
၁၇	ကာရိုက်ပြော... နှေခါးလေသမာန်ပြုပို့ဆောင်ရွက်မှုများ ... ဂီးနှိမ်ပြောသမာန်ပြုပို့ဆောင်ရွက်မှုများ လူမေသနပြုပို့ဆောင်ရွက်မှုများ ... သွေတော်ပျော်မှုများ ၃၃ ... ၆၀ ... ၆၀ ... ၆၁ ... ၆၁
၂၈	ကိုယ်ပို့ဆောင်ရွက်မှုများ ... သေစွာတော်ပျော်မှုများ ၆၃ ... ၆၅
၂၉	ကာရိုက်ပုံးမှုများ ... သနားဝန်ပို့ဆောင်ရွက်မှုများ ၆၅ ... ၆၇
၂။၁	သနားဝန်ပို့ဆောင်ရွက်မှုများ ပုံးမှုများ ... ✓ သနား ၆၅ ... ၆၉ ... ၇၀
၂။၂	သနားဝန်ပို့ဆောင်ရွက်မှုများ တာသွေ့ပြော... ၇၃ ... ၇၇
၂။၃	ပုံးမှု ... နှေ့ကား ... လှေပို့ဆောင်ရွက်မှုများ သို့(သာတိ၊ ၅ မှုသမဂ္ဂ)	... ၇၃ ... ၇၇ ... ၇၇ ... ၇၇
၂။၄	သမာတ်ပို့ဆောင်ရွက်မှုများ ... တွေ့ဆုံးပို့ဆောင်ရွက်မှုများ ၇၄ ... ၇၅
၂။၅	နာမြို့မှုများ ... ကျို့ဖွဲ့စည်းမှုများ ... သမိုပ်ပို့ဆောင်ရွက်မှုများ ... သယွေးထွေးပို့ဆောင်ရွက်မှုများ ... ပြောသိသတ်မှတ်ပို့ဆောင်ရွက်မှုများ ... နိုဒ်သမာတ်မှုများ ၇၅ ... ၇၅ ... ၇၅ ... ၇၅ ... ၇၅ ... ၇၅
၂။၆	ဓာတ်ပို့ဆောင်ရွက်မှုများ ... ကိုယ်ပို့ဆောင်ရွက်မှုများ ၇၅ ... ၇၅

မာတိကာာ

အမှတ်	အကြောင်းအရာ	စာမျက်နှာ
	အဖွဲ့အစည်း ၁၀၀
၂၇	အသုတေသနပြုမာစီဘဏ်များ ၁၀၁
	ဝါယဉ်မြန်မာစီမံချက်များ ၁၀၂
၂၈	ဝန် ၁၀၃
	ပုံ-စွမ်းမာတိများ ၁၀၄
	ပုံမာ-ပုံစွမ်းမာတိများ ၁၀၅

အခြေခြား ပါဋ္ဌာန်။

အခက်း ၁။

(က) သရများ။

ပါဋ္ဌာန်သာ၌ သရရှစ်လုံးရှိသည်။၄၄းတို့ကားကြိုသို့တည်း။

မျည်းနှင့်မယျဉ်သောသရပုံး။	မျည်းနှင့်ယျဉ်သောသရပုံး။	အသံတို့ရသာ။ အသံရှည်ဒီယာ။	သရများကို မျည်းနှင့်တွေပုံး။
အ	—	အသံတို့	က
အာ	— ၁၊ —၂	အသံရှည်	ကာ
ဗူး	၉	အသံတို့	ကို
ကြို	၉	အသံရှည်	ကို
ဤ	၈	အသံတို့	ကု
ဦး	၇။	အသံရှည်	ကူး
ဇဲ	၆-	အသံရှည်	ကော
ဘု	၆-၁	အသံရှည်	ကော

(ခ) ဗျည်းများ။

ဗျည်းသုံးဆယ့်သုံးလုံးရှိ၏။ င်းတို့ကားကြိုသို့တည်း။

ဖြစ်ရှုငွာန်။	ဝင်အကွဲရာများ။						အဝ် အကွဲရာများ။
	အပေါ်သောသ။	ပေါ်သောသ။					
အသံလျှော့။	အသံတင်း။	အသံလျှော့။	အသံတင်း။	နာသိကာ။			
ကဝင်အကွဲရာတို့သည် လည်ချောင်း၍ဖြစ်ကုန်၏။	၃	၈	၇	၆	၅	၄	၅
စဝင် အကွဲရာတို့သည် အာခေါင်း၍ဖြစ်ကုန်၏။	၁	၂၀	၁၉	၁၇	၁၅	၁၃	၁၅
ဋ္ဌဝင် အကွဲရာတို့သည် လျာထိပ်အာခေါင်းသို့ကပ်၍ ဖြစ်ကုန်၏။	၂	၄၅	၄၂	၄၀	၃၈	၃၅	၃၃
တဝင် အကွဲရာ တို့သည် အထက် သွားများနောက်သို့ လျာဖျားကပ်၍ ဖြစ်ကုန်၏။	၈	၁၀	၉	၈	၇	၇	၈
ပဝင် အကွဲရာတို့သည် နှုတ်ခမ်း၍ဖြစ်ကုန်၏။	၁၀	၁၅	၁၃	၁၁	၁၀		

၀ နှင့် အ တို့သည် ဗျည်းလည်း ဖြစ်ကြ၍ အ ဝင်လည်းဖြစ်ကြ၏။ ၀ မှာ သွားနှင့် နှုတ်ခမ်းငွာန် နှစ်မျိုးစပ်ဖြစ်၍ ပေါ်သောသ လည်းဖြစ်၏။ အ ကိုနိဂဟိတ် ဟူ၍လည်းခေါ်၏။ ထိုနိဂဟိတ် သည် နာသိကု၍ ဖြစ်၏။

သရ ရှစ်လုံးတို့တွင်လည်း အ နှင့် အာ သည်လည်ချောင်း
ၤဖြစ်၏။ ကဗျာနှင့်ဘုံသည် အာဂေါင်ၤဖြစ်၏။ ၃ နှင့် ဦးသည် နှုတ်
ခမ်းၤဖြစ်၏။ ၄ သည် လည်ချောင်း အာဂေါင်ၣာန နှစ်မျိုး။
သုသည် လည်ချောင်းနှုတ်ခမ်းၣာန နှစ်မျိုးစပ်ဖြစ်၏။

ပြခဲ့ပြီးသော သရရှစ်လုံးနှင့်ဗျည်း သုံးဆယ့်သုံးလုံးတို့ကို
ပေါင်းၣ် လေးဆယ့်တလုံးကို ဝဏ္ဏဟူၣ်လည်းကောင်း၊
အကွားရာဟူၣ်လည်းကောင်း ခေါ်၏။

ဗျည်းၣာလုံးတို့သည် မိမိတို့အလျောက် အသံမဖြစ်နိုင်။
သရယုဉ်တွဲမှုသာလျှင် အသံဖြစ်နိုင်၏။ ထို့ကြောင့် ငှင့်တို့
ကို ခေါ်သောအခါ အ-သံတွဲၣ် အသံပေးရာ၏။ အခြားသရ
နှင့်တွဲလျှင်မှုကား၊ ငှင့်သရသံထွက်၏။ ပြယုဂ်။ ။ကိုကုံကောင်း
အစရှိသဖြင့်ဖြစ်၏။

နာမ်ဂိဏ်းပဒေမာလာ။*

အ-သရဆုံးသောပုဒ်များ။

နာမ်ဝိဘတ်တို့ကို အ-သရဆုံးသောပုဒ်၌ အောက်ပါ အတိုင်း ဆက်သွယ်ရာ၏။

တည်ပုဒ်။ပုရိသ၊ လူ-ပုလွှိုင်။

ကာရကာ။	ဇကုစိ။	ဗဟိုစိ။
ကတ္တာ	-	ပုရိသော, လူသည်။ လူကား။
သာမီ	-	ပုရိသသီ, လူ၏။
သမ္မဒါန	-	ပုရိသသီ, လူအားဘို့။
ကမ္မ	-	ပုရိသံ, လူကို။
ကရဏ	-	ပုရိသနဲ့လူဖြင့်။
အပါဒါန	-	ပုရိသာပုရိသသွားပုရိသမှာ ပုရိသတော့, လူမှာကဲ။
ဉာဏ်	-	ပုရိသောပုရိသသို့ပုရိသမို့, လူ၌၊ မှာ။
အာလပန်	-	ပုရိသ၊ အိုလူအချင်းလူ။

အောက်ပါ ပုလွှိုင်ပုဒ်တို့ကို ပုရိသ-အတိုင်းဝိဘတ်သွယ်၍
ပဒေမာလာစဉ်ပါ။

အမစ္စ၊ အမတ်။မိဂုံ၊ သမင်။ လုဒ္ဓာ၊ မူဆိုး။ သဒ္ဓာ၊ အသံ။
သီဟ၊ ခြေသံ့။ သူရိယ၊ နေ။

အမှား။ ။ရှုပသိဒ္ဓာသော ပါဉ္စသဒ္ဓါကျမ်းကြီးတို့၌ကား။
ပဋိမာစသောဝိဘတ်အစဉ်အတိုင်း။ကတ္တာ၊ အာလပန်၊ ကမ္မ၊
ကရဏ၊ သမ္မဒါန၊ အပါဒါန၊ သာမီ၊ ဉာဏ် အားဖြင့် ပဒေ
မာလာ စီစဉ်သည်။သိုးဆောင်းလူတို့ဘာသာ ပါဉ္စသဒ္ဓါကျမ်း
များမှာကား။ ပြခဲ့ပြီးသောအတိုင်း ပဒေမာလာစီစဉ်သည်။ သို့

* ပဒေမာလာ=ပုဒ်တို့ကို ပန်းကဲ့သို့စဉ်သည်။

ဖြစ်၍ သိုးဆောင်းလူတို့ဘာသာပါဋ္ဌသဒ္ဓါကို သင်ကြားသော သူတို့နှင့် နည်းလမ်း တည်းတည့်တည်း ဖြစ်စီမံသောင့်။ ဤ စာအုပ်တွင် သိုးဆောင်းလူတို့ဘာသာ ပါဋ္ဌသဒ္ဓါ ကျမ်းသို့ လိုက်၍ ပဒေလာစီစဉ်ထားပါသည်။

အဓိကဗျား J။

ဓာတ်၌ ကြိယာဝိဘတ် ဆက်သွယ်နည်း စ မျိုးရှိသည့် အ တိုင်း။ ကြိယာတို့ကို ဂိုဏ်းအားဖြင့် စ မျိုးပိုင်းခြားလျက်ရှိ၏။

ပဋိမကြိယာဂိုဏ်း(က)။*

ပဋိမကြိယာဂိုဏ်း၏ လက္ခဏာကား အ-ပစ္စည်း ဖြစ်၏။ ငှင့်ကိုဓာတ်၌ င နည်းအားဖြင့် ဆက်သွယ်၏။ ပဋိမနည်း အတိုင်း အ-ကို ပျည်းဆုံးသော ဓာတ်၌ ဆက်သွယ်ရာ၊ ဓာတ် သည် တည်ပုဒ်ဖြစ်လာ၏။ ပြယုဂ်၊ ၍ ပစ်+အ=ပစ တည်ပုဒ်၌ ဝိဘတ်တို့ကို ဆက်သွယ်လျင်၊ ကြိယာပုဒ်ရ၏။ ပြယုဂ်၊ ပစ္စပွန်ကာလ (ပရသုပဒ။)

ယောဂါ။	ဓကဂုစ်။	ဓဟုဂုစ်။
အမှယောဂ -	အဟံ ပစာမိ, ကျွန်ုပ်ချက်ပြုတ်၏။	မယံ ပစာမေ, ကျွန်ုပ်တို့ ချက်ပြုတ်ကြ၏။
တုမှယောဂ -	တွံ့ ပစာသိ, သင်ချက်ပြုတ်၏။	တုမေ့ ပစာသိ, သင်တို့ ချက်ပြုတ်ကြ၏။
နာမှယောဂ -	သောသာတံ့ ပစာတိ, သူချက်ပြုတ်၏။	တော့တာ့တာနံ့ ပစ္စနှံ့, သူတို့ ချက်ပြုတ်ကြ၏။

မှတ်ချက်။ ။မို့ မ-ဝိဘတ်တို့ရှေ့၌ သရသည် ရည်၏။

* ငှင့်ကို ပါဋ္ဌသဒ္ဓါကျမ်းကြီးတို့ ဘူဝိဒိဂိုဏ်း-ဟု ခေါ်သည်။

လေ့ကျင့်ဘယ်။ ။အောက်ပါဘတ်တို့၏ ၍ ပစ်-ဘတ်အ
တိုင်း ပစ္စွဲနှုန်းဝိဘတ်ဆက်သွယ်ပါ။

၍ပုစ္စ်,မေးခြင်း။ ၍ မရုံ,သေခြင်း။ ၍ ဟာစ်, တောင်းခြင်း။
၍ရက္ခာ,စောင့်ရှောက်ခြင်း ၍လဘ်,ရခြင်း။ ၍ဝစ်, သတ်ခြင်း။

မြန်မာဘာသာပြန်ပါ။ (၁) သီဟာ မရနှိုး။ (၂) လူဒ္ဓါ
မိဂေ ဝရနှိုး။ (၃) တွဲ အမစွေ ပုစ္ဆိသိုံး။

ပါဋ္ဌဘာသာပြန်ပါ။ (၁) ခြော့သည် သမင်ကို သတ်၏။
(၂) လူတို့သည် အမတ်တို့ကို မေးကြ၏။ (၃) ကျွန်ုပ်တို့
သည် ခြော့ကိုရကြ၏။

အမှာ။ ။ပါဋ္ဌသဒ္ဓါကျမ်းကြီးတို့၏ကား နာမယောဂ၊ တုမှ
ယောဂ၊ အမှုယောဂ အားဖြင့် ဝိဘတ်တို့ကို တို့ အနှံး၊ သို့
ထားမို့ မ-ဟူ၍စိစဉ်သည်။

အခက်း ၃။

ပဋိမဏိယာရိ၏ (ခ)။

ဤကြိုယာစုတို့၏ ဘတ်သည် အများအားဖြင့် အာ-သရ^၁
ဆုံး၍။ဝိဘတ်တို့ကို တိုက်ရိုက်ဆက်သွယ်ရ၏။ ပြယ်ရုံ၊ ၍ယာ,
သွားခြင်း-ယာမို့၊ ကျွန်ုပ်သွား၏။

လေ့ကျင့်ဘယ်။ ။၍ယာ-ကဲ့သို့ ဝိဘတ်သွယ်ပါ။ ၍၅။၊
ပြောဆိုခြင်း။ ၍ဝါ,ရွှေရားသွားလာခြင်း။

အာ-သရဆုံး ကူတိုလိုင်နာမ်များ။ ဝိဘတ်သွယ်ပုံ။
တည်ပုဒ်။ကညာ၊ မိန်းကလေး။

ကာရက	ဇကဂုစ်။	ဗဟိုဂုစ်။
ကဲ့့ သာမိ	- ကညာ,မိန်းကလေးသည်။ ကား။	ကညာ၊ကညာယော,မိန်းက လေးတို့သည်။ကား။
သမုဒ္ဒိန်	- ကညာယော,မိန်းကလေး၏။ အား၊ဘို့။	ကညာနံ,မိန်းကလေးတို့၏။ တို့အား၊တို့ဘို့။
ကမ္မ	- ကည်း,မိန်းကလေးကို။	ကညာ၊ကညာယော,မိန်းက လေးတို့ကို။
ကရဏာ	- ကညာယော,မိန်းကလေးဖြင့်။ မှု။	ကညာဟို,မိန်းကလေးတို့ဖြင့်။ တို့မှု။
အပါဒိန်	- ကညာယော၊ကညာယံ မိန်းက လေး၌များ။	ကညာသု,မိန်းကလေးတို့၌။ တို့များ။
သွကာသ	- ကညာ,အိမိန်းကလေး။	ကညာ၊ကညာယော,အိမိန်းက လေးတို့။
အာလပန်	-	

အဘိုဓန်။ ။ကညာ-ကဲ့သို့ ဝိဘတ်သွယ်ရသော ကူတိုး
လိုင်နာမ်များ။-ဆာယာ,အရိပ်။ အလာ,မီးလျှုံးနာဝါ,လျှုံး။
ဗာဟာ,လက်မောင်း။ဝါစာ,စကား။ ဝေဒနာ,ကျင်နာခြင်း။

ကူတိုးလိုင်ပစ္စည်းများ။ ။-၁ သည်များစွာသော ကူတိုးလိုင်
နာမ်တို့၏ ပစ္စည်းဖြစ်သည်။ ဦးသက်သက်နှင့် ဦးဆုံးသောနှီ,
ဥန်, ၁၅ တို့လည်းကူတိုးလိုင်နာမ်ပစ္စည်းများဖြစ်ကြ၏။ ပြယုဂ်၊
နှီးမြစ်။ဘိုက္ခနှီး,ရဟန်းမိန်းမ။မိဂိန်း,သမင်မ။မာတုလာနှီး,အရီး။
သီဟီ,ခြေသံ့မ။

ဘာသာပြန်။ ။(၁) အဟံ နာဝါယ ယာမိ။(၂) သီဟီ
ဝေဒနာယ မရတိ။ (၃) လုဒ္ဒါ သူရှိယသာ ဆာယံ လဘနှီး။
(၄) တုမှု ဝါစံ ပြု၍ထား။

- (၁) မိန်းကလေးသည် မှဆိုး၏ လက်မောင်း၌ သေ ၅၏။
 (၂) သူတို့သည် လျေ၏ အရိပ်၌ ချက်ပြတ်ကြ၏။ (၃)
 မှဆိုးသည် မီးလျှံဖြင့် သေ၏။ (၄) သူသည် (ကဲ့) စကားကို
 ဆို၏။

အခက်း ၄။
ပဋိမဏိယာရိက်း (ဂ)။

၁၁၁၍ သို့မဟုတ် -။ ဆုံးသော စာတ်၌ အ-ပစ္စည်း
 သွယ်ရာ၊ ၆-၊ အယာ၊ ၆-၁ သို့မဟုတ် အဝ ကို ရ၏။ (၁
 ၉+အ=၆-၊ အယာ။ -။+အ=၆-၁၊ အဝ)

ပြယုဂ်။ ၁။ ၁/ကူ, အသံပြခြင်း+အ=ကဝ+တိ=ကဝတိ။
 ၁/ခို, အောင်မြင်ခြင်း+အ=ဖော့၊ ဇယ+တိ=
 ဇော်၊ ဇယတိ။

၁/နှီး၊ ဆောင်ယူခြင်း+အ=နော့၊ နယ+တိ=
 နေတိ၊ နယတိ။

၁/ဘူ, ဖြစ်ခြင်း+အ=ဘဝ+တိ=ဘဝတိ။

၁/ဟူ, ဖြစ်ခြင်း+အ=ဟော+တိ=ဟောတိ။

အ-သရဓုံး နုပုန်းလိုင်နာမ်များ ဝိဘတ်သွယ်ပုံး။

ဤသည်ကား အ-သရဓုံး ပုလိုင်နာမ်များ ဝိဘတ်သွယ်
 ပုံနှင့်တူ၏။ အထူးကား နုပုန်းလိုင် နာမ်များသည် ကတ္တာ
 ကာရကာ၊ ဇကုစိုစ်၌ နိဂုဟိုတ် း နှင့် ဆုံး၍ ကတ္တာနှင့် အာလ
 ပန်၊ ဗဟိုဂုစ်၌ အာနိနှင့်ဆုံးသည်။ ပြယုဂ်၊ ယရံ၊ အိမ်။ ယရာနိုး၊
 အိမ်များ၊ အိုးအိမ်များ။ ကမ္မ၊ ဗဟိုဂုစ်၌ကား အာန်း၊ ဒေ နှင့်
 ဆုံးသည်။ ပြယုဂ်၊ ယရာန်း၊ ယရော့၊ အိမ်တို့ကို။

အဘိဓာန်။ ။ယရ-ကဲ့သို့ ဝိဘတ် သွယ်ရသော နပုန်း
လိုင်နာမ်များ။ သုသစ, ဆေး။ စိတ္တာ, စိတ်။ စေတိယ, စေတီ။
မီဟိတ, အသက်။ နာမ, အမည်။ ဖလ, အကျိုးသစ်သီး။ မူလ,
သစ်မြစ်အဘိုးငွေ။ ရှုံး, တိုင်းပြည်။ ရူပ, ရပ်။ ဟဒယ, နှလုံး။

ဘာသာပြန်။ ။(၁) မယံ နာမ လဘာမ။ (၂) မိဂိန်
မီဟိတ လဘတိ။ (၃) မာတုလာနီ စေတိယသု ဆာယာယံ
မရတိ။ (၄) လူဒွေ့ ကညံ နာဝါယ နေတိ။

(၁) မိန်းကလေးသည် အဘိုးငွေကို ရ၏။ (၂) သင်တို့
သည်တိုင်းပြည်၌ အမတ်ကို မေးကြ၏။ (၃) ကျွန်ုပ်တို့သည်
မိန်းကလေး၏ တိုင်းပြည်ကို အမတ်တို့မှ စောင့်ရှုံးကြ၏။
(၄) မူဆိုးသည် တိုင်းပြည်ကို အောင်၏။

အခက်း ၅။

သန္တိ။

သန္တိဟူသည်ကား (က) ရှေ့ပုဒ်အဆုံးနှင့် နောက်ပုဒ်အစ
ဖြစ်သော သရန့်စုံလုံးကို ဖြစ်စေ၊ (ခ) သရတလုံးတည်းနှင့်ပျည်း
တလုံးကိုဖြစ်စေ၊ (ဂ) -နိဂုံဟိတ်တလုံးနှင့် နောက်သရဖြစ်စေ။
နောက်ပျည်းဖြစ်စေ။ စပ်ရှုက်ရောနောခြင်းကို သန္တိဟူ၍ ခေါ်
သည်။

(က) ကိုသရသန္တိဟူ၍ ခေါ်သည်။ (ခ) ကိုပျည်းသန္တိ
သော်ငှုံး။ မိသကသန္တိသော်ငှုံး။ ခေါ်သည်။ (ဂ) ကို နိဂုံ
ဟိတ်သန္တိဟူ၍ ခေါ်သည်။ ဥဒါဟရာဏ်များကား။ -

(က) ယသာ+လူဒါနီ=ယသီ.ဒါနီ(အ-ကြသည်။)

(ခ) ဝိ+ပယုတ္တာ=ဝိ.ပွဲယုတ္တာ (ပ-ဒွေ့ဘော်ဖြစ်သည်။)

(ဂ) လဘေယျံ+အဟံ=လဘေယျာ.ဟံ(-ကြသည်။)

သင်ခဏ်းစာများ၏ပါလတ္ထု.သောဝါကျများကို ထောက်၍
သန္တိအကြောင်းအရာကို သိနိုင်၏။ အထူးမှတ်ရန် အချက်များ
မှာ။

(က) အ၊ အာ + လူ၊ ဤ = ဧ။ ပြယ်-အဝ+လူစွာ=အ^{၈၀}
ဝေးစွာ။

(ခ) အ၊ အ ၁ + ဥ၊ ဦး=ဉား။ ပြယ်-န + ဥပေတီ = နော
.ပေတီ။

ပြောင်းပြန်အားဖြင့်။

(ဂ) လူ၊ ဤ + အ၊ အာ=ဧ။ ပြယ်- နှီ+အတိ=နေတိ။

(ဃ) ဥ၊ ဦး+အ၊ အာ=ဉား။ ပြယ်-ဟူး +အတိ=ဟောတိ။
အမျိုးတူသရနှစ်လုံးပေါင်းစပ်ကြရာ၊ ဒီယသရဖြစ်၏။

(င) အ၊ အာ+အအာ=အာ။ ပြယ် - န + အဟောသိ
=နာ.ဟောသိ။

(စ) လူ၊ ဤ+လူ၊ ဤ=ဤ။ ပြယ်-ဒေမိ+လူတိ=ဒေမိ.တိ။

(ဆ) ဥ၊ ဦး+ဥ၊ ဦး=ဥဦး။ ပြယ်-မရု+ဥဒက်=မရု.ဒက်။
အမျိုးခြားသရနှစ်လုံးပေါင်းစပ်ကြရာ၊ တလုံးကြ၏။ ပြယ်-

(ဇ) အထ+ဒကော=အထော.ကော(အဆုံး အ-ကြ၏။)

(ဈ) ကော+အသိ=ကော.သိ(အစ အ-ကြ၏။)

ဤသို့သော ဥဒါဟရဏ်များ၏အများအားဖြင့် အ၊ အာ တို့
သည် လူ၊ ဤ။ ဥဦးတို့နှင့်တွေ့သော် ကြကြကုန်၏။ လူ၊ ဤတို့
သည် ဥဦးတို့နှင့်တွေ့သော် ကြကြကုန်၏။

သို့ဖြစ်သော်ကြားလည်း၊ အခြားဖြစ်ပျက်ပုံ များကိုလည်း
တခါတရုတွေ၊ တတ်၏။

ပုဂ္ဂလနာမ်စားများ။*

အဟံ၊ ကျွန်ုပ်(အမှုယောက်။)

ကောဂုံ	ဗဟိုဂုံ
ကတ္တာ	-အဟံ။
သာမီးသမ္မဒါန	-မမမယုံ၊ အမှုမမမံ။
ကမ္မ	-မံ၊ မမံ။
ကရဏာအပါဒါန	-မယာ။
သာကာသ	-မယို။
	မယံ၊ အမှုံ။
	အမှုံ၊ အမှုံကံ။
	အမှုံ၊ အမှုံကံ။
	အမှုံဟို။
	အမှုံသူ။

မှတ်ချက်။ ။နော-ကို ကတ္တာမှတပါး အခြား ဗဟိုဂုံ
ကာရကတို့၌ သုံးနိုင်သည်။ ပြယုဂ်။ ။နယျာမကော နော
ဟောဟို၊ ကျွန်ုပ်တို့၏ အမှုံးပြုပါလေ့။ (နော=အမှုံကံ။)

တံ့၊ သင်(တုမှုယောက်။)

ကောဂုံ။	ဗဟိုဂုံ။
ကတ္တာ	-တံ့၊ တုလံ့။
သာမီးသမ္မဒါန	-တဝေ၊ တုယုံ၊ တုမှုံ။
ကမ္မ	-တံ့၊ တတံ့၊ တုလံ့၊ တံ့။
ကရဏာအပါဒါန	-တယာ၊ တွယာ။
သာကာသ	-တယိုံ၊ တယိုံ။
	တုမော်။
	တုမော်။
	တုမော်၊ တုမှုံကံ။
	တုမော်၊ တုမှုံကံ။
	တုမော်ဟို။
	တုမော်သူ။
မှတ်ချက်။	။သာမီး၊ သမ္မဒါနမောဂုံအရာ၌၊ မေ၊ ငါ၏။
ငါအားဟူ၍၏၌။တေ၊ သင်၏ သင်အားဟူ၍၏၌။ သာမီးသမ္မ	
ဒါန၊ ကမ္မဗဟိုဂုံအရာ၌၊ နော၊ ငါတို့၏၃၆၈အား၊ ငါတို့ကို	
ဟူ၍၏၌။ ၃၀၁၊ သင်တို့၏၃၇၁၊ သင်တို့အား၊ သင်တို့ကိုဟူ၍၏၌။ သုံးနိုင်၏။	
သုံးနိုင်၏။ သုံးရာတွင် ၄၂၃း မေ၊ တေ၊ နော၊ ၃၀၁ တို့ကို ဝါကျ၏။	

* ပါဉ္စသဒ္ဒါကျမ်းကြီးတို့၏ကား တုမှုံ၊ အမှု သဒ္ဒါတို့ကို ဝစနသမ္မနာမ်ပုံပြု၏။

အစဉ်ထားရှိ မသုံးရ။ ရွှေကပါဒ်တရာနနှင့်စပြီး နောက်မှသာ
လျှင်၊ ငင်းတို့ကိုသုံးရသည်။ပြယ်၍။ အယံ မေ ပုတ္တာ၊ ဤသူ
သည်ငါ၏ သားတည်း။ ကြုံတောရန်၊ ဤတိုင်းပြည်သည်သင်၏
တိုင်းပြည်တည်း။ အသော နော သတ္တာ၊ ဤသူသည် ငါတို့၏
ဆရာတည်း။ ပဟာယ ဝါ ဂမိသာမိ၊ သင်တို့ကိုပယ်စွန်း၍
ငါ သွားတော့အဲ။ ဤသို့အစရှိသည်ဖြင့်သာသုံးရမည်။

သော, တို့သူ(နာမယောဂါ။ပုလွှိုင်။)

	အကုန်။	ဗဟိုရန်။
ကတ္တာ	-သော။	တော်(နော။)
သာမိသမ္မဒါန	-တသာ(နသာ၊ အသာ။)	တေသံး(နေသံး။)
ကမ္မ	-တံ့(နံ့။)	တော်(နော်။)
ကရဏ	-တနာ(နေနာ။)	
အပါဒါန	-တသွား(နသွား၊ အသွား) တမှား(နမှား။)	တေဟို(နေဟို။)
သကာသ	-တသွိုံး(နသွိုံး၊ အသွိုံး) တမိုံ(နမိုံ။)	တေသူ(နေသူ။)

သာ, သူ(နာမယောဂါ။ကြတွိလိုင်။)

	အကုန်။	ဗဟိုရန်။
ကတ္တာ	-သာ။	တာ(နာ၊)တာယော(နာယော။)
သာမိသမ္မဒါန	-တိသာယာ၊ တသာယာ၊ တိသာာ၊ တသာာ၊ (အသာယာ၊ နသာယာ၊ အသာာ၊ နသာာ။)	တာသံး(နာသံး။)
ကမ္မ	-တံ့(နံ့။)	တာ(နာ၊)တာယော(နာယော။)
ကရဏ၊ အပါဒါန	-တယာ(နယာ။)	တာဟို(နာဟို။)
သကာသ	-တာယာ၊ တာယံး တိသံး၊ တသံး။	တာသူ။

တံ,သင်းထိုဟာ(နာမယောဂ။နပုန်းလိုင်။)

ကော်	တံ	တေသံ	တေသံ
ဘဏ္ဍာ	-တံ(နံ။)	တာနို(နာနို။)	
သာမိုးသမ္မဒါန	-တသံ(အသံနသံ။)	တေသံ(နေသံ။)	
ကမ္မ	-တံ(နံ။)	တာနို(နာနို။)	
ကရာဏ်	-တေနံ(နေနံ။)		
အပါဒါန	-တသွားတမှား(အသွားနမှား။) နသွားနမှား။)		တေဟို(နေဟို။)
သကာသ	-တသွီးတမှုံး(အသွီးနသွီး၊ နသွီးနမှုံး။)		တေသူ။

မှတ်ချက်။ ။() ဉ်ကဲ့သို့ကွင်းတွင်းရှိသောရပ်များကို
များစွာအသုံးမပြု၏

အဘိဓာန်။ ။သဝဒတိ,ဆုံးမဇုံးခဏတိ,တူးဆွဲ၏။ ဂုဏ်
တိ,သွား၏။ရောဝတိ,ဆေးလျှော်၏။ နိပဗ္ဗာတိ,လျှောင်း၏။
နိသီဒတိ,ထိုင်၏။

မှတ်ချက်။ ။(၁)သွားလာခြင်း၊ရွှေရှားခြင်း အနက်ရှိ
သောကြိုယာများသည် ကမ္မကာရကကို အသုံးပြု၏။ ပြယုဂ်၊
သော ရှုံး ဂုဏ်တိ, သူသည်တိုင်းပြည်သို့သွား၏။

(၂) မေးခြင်း၊ ပြောခြင်း အနက်ရှိသော ကြိုယာများ
သည်၊ ခုသောကမ္မကာရကကို အသုံးပြု၏။ ပြယုဂ်၊ သော
ဓမ္မံ မံ ပုစ္စတိ, သူသည် ကျွန်ုပ်ကို တရားအကြောင်းကိုမေး၏။

ဘာသာပြန်။ ။(၃) မမ သီဟော တသား မိဂုံ ဝစတိ။

(၂) သာ တေသံ ဗာဟာယော ရောဝတိ။ (၃) မယံ တသာ
သက္ကဋ္ဌသု (ပ၊ န-လှည်း) ဆာယာယံ နိပဗ္ဗာမာ။ (၄) သာ
တေသံ ကညံ ပညံ(ပ-အမေးပြသုနာ) ပုစ္စတိ။ (၅) အမစ္စာ
ဘတ္တံ (န-ဆွမ်းထမင်း) ပစ္စိုး။

(၁) မိန်းကလေးသည် အမတ်၏ လက်မောင်းပေါ်၌
ထိုင်၏။(၂) သူတို့သည် သစ်မြစ်အလို့ငှာ တူးကြ၏။ (၃)သား

သည် စေတိ၏ အရိပ်၌ မိန်းကလေးကိုဆုံးမ၏။ (၄) ကျွန်ုပ်တို့ သည်အမတ်တို့၏ တိုင်းပြည်သို့ လှည်းဖြင့်သွားကြ၏။ (၅)သူ တို့သည်လျှော့လျောင်းကြ၏။

အခက်း ၆။ ပဋိကြိယာဂိဏ်း (ယ)။

ဓာတ်၏ အစဖြစ်သော ဗျည်းကိုနောက်လိုက်သရန့်အတူ တကွနွေးဘော်(၂ကြိမ်အသုံး)ပြုခြင်းသည် အဗ္ဗာသမည်၏။ ပြယုဂ်၊ ၇ ဒါ, ပေးခြင်းသည် အဗ္ဗာသအားဖြင့် ဒဒါ-ဖြစ်လာ၏။

ဤကြိယာဂိဏ်း၌ ဓာတ်သည် အဗ္ဗာသအားဖြင့် တည်ပုဒ်ဖြစ်လာ၏။

အဗ္ဗာသ၏ ဥပဒေများ။

(၁) ကဝ်အကွ္ဗရာကို စဝ်အကွ္ဗရာဖြင့် နွေးဘော်ပြ၏။ ပြယုဂ်၊ ဂမဲ၊ ၇ သွားခြင်း-ဇေမဲ။

(၂) ဟ-ကို ဧ-ဖြင့် နွေးဘော်ပြ၏။ ပြယုဂ်၊ ၇ဟာ, စွန့်ပစ်ခြင်း-ဇဟာ။

(၃) အသံတင်းအကွ္ဗရာကို အသံလျော့အကွ္ဗရာဖြင့် နွေးဘော်ပြ၏။ ပြယုဂ်၊ ၇ခာ,ဆောင်ခြင်း-ဒခာ။

(၄) ရှေ့အလုံးထက်မှာ နိဂုဟိတ်လာရ၏။ပြယုဂ်၊ ၇ကမဲ, သွားခြင်း-စက်မဲ။

(၅) တံတခါ အာ ကို အ ဖြင့် နွေးဘော်ပြ၏။ ပြယုဂ်။ ၇ဒါ-ဒဒါ။

တရံတခါ ဦး ကို အ ဖြင့် ။ ၇သူ-ဗသူ။

။ ဦ ကို ဗဲ ဖြင့် ။ ၇ဂုပ်-မီဂုပ်။

။ အ ကို ဗဲ ဖြင့် ။ ၇ယသ်-မီယသ်။

॥ အာ ကို လူ ဖြင့် ॥ ၂ပါ-ပိဝါ။

॥ အာ ကို ည် ဖြင့် ॥ ၂မာန်-ပိမံ။

(၆) ပါကိုဒွေးဘော် ဆောင်လျှင် ရှေ့ ပါ က ပါ ဖြစ်၍
နောက် ပါ က ဝါ ဖြစ်ရသည်။ ပြယုဂ်၊ ၂ပါ-ပိဝါသတိ။ မာန်
စာတ် က မာကို ဒွေးဘော် ဆောင်လျှင် ရှေ့မာက ပါ ဖြစ်၍
နောက် မာန် က မံ ဖြစ်ရသည်။ ပြယုဂ်၊ ၂မာန်-ပိမံသတိ။

ကိတ်စာတ်ကို ဒွေးဘော်ဆောင်လျှင် ရှေ့ကိမှာ တ ဖြစ်ရ^၁
သည်။ ပြယုဂ်၊ ၂ကိတ်-တိကိစ္စတိ။

အဇွဲတနီကာလ (အတိတ်)

ယနေ့ကစဉ် အနီးဖြစ်သော အတိတ်ကာလ၊ မျက်မျောက်
မျက်ကွယ်အရပ်ငွာနတို့၌ အသုံးပြုသည်။

ကော်။

ဗဟို။

၁။ အဟံ ပစိ၊ ကျွန်ုပ် ချက်ပြီ။ မယံ ပစိမှာ၊ ကျွန်ုပ်တို့ချက်ကြပြီ။

၂။ တွဲ ပစိ၊ သင်ချက်ပြီ။ တုမေ ပစိလွှာ၊ သင်တို့ချက်ကြပြီ။

၃။ သောသာတံ ပစိ၊ သူချက်ပြီ။ တောတာတာနံ ပစိသု၊ သူတို့ချက်ကြပြီ။

* ဦး ဆုံးသော ပုလ္လိုင်နာမ်များ ပိဘတ်သွယ်ပုံး။
ကပို၊ မျောက်။

ကော်။

ဗဟို။

ကတ္တာ - ကပို။ ကပို၊ ကပပယော။

သာမီးသမ္မဒါန - ကပိနော၊ ကပိသာ။ ကပိနံး။

ကမ္မ - ကပို။ ကပို၊ ကပပယော။

ကရဏ - ကပိနာ။

အပါဒါန - ကပိနာ၊ ကပိသွာ၊
ကပိများ။ } ကပိဟို။

သာကာသ - ကပိမှို၊ ကပိသီံး။ ကပိသု။

အာလပနံ - ကပို။ ကပို၊ ကပပယော။

မှတ်ချက်။ ၂ကတ္တာဗဟို။ ကပိနံး။ ကပပယော - ဟူသော
ပုံးကို သတိပြုရာ၏။

သက္ကို, သက်သေ။

ကေဂုစ်။

ကတ္တာ	-သက္ကို။
သာမီသမ္မဒါန	-သက္ကိုနောသက္ကိုသာ။
ကမ္မ	-သက္ကိုသက္ကိုနံး။
ကရဏ	-သက္ကိုနာ။
အပါဒါန	-သက္ကိုနာသက္ကိုသွား သက္ကိုမှား။
ဉာဏသ	-သက္ကိုနံးသက္ကိုသွံး သက္ကိုမို့။
အလပန	-သက္ကို။

ဗဟိုဂုစ်။

သက္ကို။	သက္ကိုနော။
သက္ကိုနံး။	သက္ကိုနံး။
သက္ကိုသက္ကိုနော။	သက္ကိုသက္ကိုနော။
	သက္ကိုဟို။
	သက္ကိုသူ။
	သက္ကိုသွား။
	သက္ကိုမှား။
	သက္ကိုမို့။
	သက္ကိုသက္ကိုနော။

ဇကုဂုစ်ကမ္မနှင့်ဗဟိုဂုစ်ကတ္တာကမ္မဝိဘတ်တို့ကိုသတိပြုပါ။

ကပိ-ကဲ့သို့ဝိဘတ်သွယ်သောပူလျိုင်နာမ်များ။ ။အဂို,မီး။

အရို,ရန်သူ။ကဲသို့,ရသေ့။ကဟပတိ,အိမ်ရှင်။ ဂိုရို,တောင်။နိုဝါး၊
နှုထားသောဥစွား။မကို,ပတ္တမြားး။မှန်း,ရဟန်း။ရာသို့,အစုအ
ပေါင်း။သာရထိ,ရထားထိန်းး။ သေးဦး,သူငြေး။

သက္ကို-ကဲ့သို့ ဝိဘတ်သွယ်သော ပူလျိုင်နာမ်များ။ ။ကုဋ္ဌ်,
အနှုံ။ ပါပကာရို,မကောင်းပြုသူ။ မန္တိုး,မင်းတိုင်ပင်အမတ်။
ဝေရို,ရန်သူ။ဟတ္တိုး,ဆင်။

✓ ပစ် -ကဲ့သို့ ဝိဘတ် သွယ်သော ပင္းမ ဂိုဏ်းကြီးယာ
များ။ ။ကဲစ္စတိ ၍ကဲသို့,အလိုဂိုဏ်း။ခါဒတိ ၍ခါဒို,စား၏။ ခို
ပတိ ၍ ခိုပ်,ပစ်၏။ စရတိ ၍ စရ်, လှည့်လည့်သွား၏။ ဒံသတိ
၍ ဒံသ်,ကိုက်၏။ ဓာဝတိ ၍ ဓာဝ်,ပြီး၏။ ရမတိ ၍ ရမ်း,မွေး
လျော်၏။ သိက္ခာတိ ၍သိက္ခာ,သင်၏။ကျင့်၏။

ဘာသာပြန်။ ။(၁) ကဟပတယော ဉာဏ်ခံ ခါဒန္တိ။
(၂)မယံ ဝမိရုံ (ပအန်-စိန်) ကဲစ္စမှား။ (၃) တယော နိုဝါးနံး
ရာသို့မှု နိုသို့သွံးသူ။ (၄) သာရထိ ရဇ္ဈာန် ရွှေ့စရတ်။ (၅) မယံ
ကညာယ ဇီဝတံ့ ဒဒါမ။ (၆) တော့ မမ ဘတ္တိ ခါဒိုသူ။

(၁) သူသည် စိန်ကိုစေတီပေါ်သို့ပစ်ပြီ။ (၂) ရန်သူတို့
သည်လှည်းဖြင့်ပြေးကြပြီ။ (၃) ကျွန်ုပ်သည် လျှော့လျောင်းပြီ။
(၄) သူတို့သည်သူ၏ဆင်ကို ရေဖြင့်ဆေးကြပြီ။ (၅) ကျွန်ုပ်၏
အရီးသည်မီးကို အလိုဂိုပြီ။ (၆) မျောက်တို့သည် အနူကို စေတီ
၏အရိပ်၌ကိုက်ကြပြီ။

အခက်း ၇။

ခုတိယကြိယာရိက်း။*

ဤရိက်း၌ပါဝင်ကသောဓတ်တို့မှာ၊ တည်ပုဒ်ဖြစ်စေရန်၊
အ-ပစ္စည်းတွဲဆက်၍၊ ဓတ်၏နောက်မှဆုံးဖျည်းအရှေ့၌၊
နိဂုဟိတ်ကိုသတ်သွင်းရ၏။ငြင်းနိဂုဟိတ်သည်လည်း ဓတ်၏
နောက်ဆုံးဖျည်းနှင့်သက်ဆိုင်သောနာသိကအကွဲရာအဖြစ်သို့
ပြောင်းလဲသွား၏။ ပြယ်၍

✓ ဆိုဒ်,ဖြတ်ခြင်း + အ = ဆိုဒ် = ဆိုနှုတ်,
ဖြတ်၏။

✓ ပိသ်,ကြိတ်ခြင်း + အ = ပိသ = ပိသ။ ပိသတိ,
ကြိတ်၏။

✓ ဘု၏, စားခြင်း + အ = ဘုဒေ=ဘုဒေ=ဘုဇ္ဇာ။ ဘုဇ္ဇာတိ,
စား၏။

✓ မှစ်,လွှတ်ခြင်း + အ = မှစ = မှစ = မှစ။ မှစတိ,
လွှတ်၏။

✓ ရုစ်,ပိတ်ပင်ခြင်း + အ = ရုစ = ရုစ = ရုစ။ ရုစတိ,
ပိတ်ပင်၏။

✓ လိပ်,လိမ်းကျံခြင်း + အ = လိပ = လိပ = လိမ္မာ။ လိမ္မာတိ,
လိမ်းကျံ၏။

* ငြင်းကိုပါမိသဒ္ဓါကျမ်းကြီးတို့ ရုပာဒီရိက်း-ဟူခေါ်သည်။

အာဏာတိ။

၁။ အဟံ ပစာမိဂျွန်ပ်ချက်ပါရစေ။ မယံ ပစာမ, ဂျွန်ပ်တို့ချက်ကြတို့။

၂။ တွဲ ပစာဟိုပစေ, သင်ချက်လေ့။ တူမှေ ပစေထ, သင်တို့ချက်ကြလေ့။

၃။ သောသာဘတ် ပစတု, သူချက်စေ။ တောတာဘတ်နို့ ပစန္တု, သူတို့ချက်

ကြစေ။

ဥပသာရနှင့်နိပါတများ။

အမိ, အပေါ်၊ အထက်-သုကာသကာရကနှင့် သုံးရသည်။

ပတိ, သို့ဘက်သို့၊ အလိုင်း-ကမ္မာရကနှင့် သုံးရသည်။

ဝိနာ, ကင်း၍၊ မပါဘ-တတိယာ ဝိဘတ်ဖြစ်သော ဇန်၊

ဟောတို့နှင့် သုံးရသည်။

သဟာသဒ္ဓိုံး, အတူတကွေ၊ နှင့် အတူ-တတိယာဝိဘတ်ဖြစ်
သော ဇန်၊ ဟောတို့နှင့် သုံးရသည်။

ဥပဒါဟရုဏ်။ ။သက္ကဇော အမိပွဲတေ ပလာယတီ,
ငှက်သည် တောင်အပေါ်ကပုံသည်။

နှုံး ပတိ စာဝန္တာ, သူတို့သည် မြစ်ဘက်သို့ ပြေးကြ၏။

ဝိနာ ဒေါသန ဘာသတီ, သူသည် အပြစ်မပါဘ ပြော
သည်။

ပုတ္တေန သဟာ(သဒ္ဓိုံး)ကစ္စတီ, သူသည်သားနှင့် အတူတကွေ
သွားသည်။

အောက်ပါနိပါတများကို သာမိကာရကနှင့် သုံးရသည်။

ဥပရီ, အထက်၌။ သုရတော, ဤမှာဘက်၌။ ဒူရတော,
အဝေး၌။ ပစ္စာ၊ ပစ္စာတော, နောက်အဘို့၌။ ပါရတော, ဟိုမှာ
ဘက်၌။ ပုရတော, အရှေ့၌။ ဗဟို, အပ၌။ ဟောင့်, အောက်၌။

ဘာသာပြန်။ ။ (၁) သာ သက္ကဇောသု ဥပရီ နိပ္ဇာတီ။
(၂) မယံ နာဝါယ ဟောင့် ဝဇီရုံ ဆိပ်မှာ။ (၃) ကညာယော

အမစွဲသု ပုရတော နိသီဒဏ်။ (၄) မမ ပစ္စာ စရ။ (၅) သော ရှုံးသု ဗဟိ ဓာဝတိ။ (၆) တေ သမုဒ္ဒသု (ပ-ပင်လယ်) ပါရတော ဝသီးသူ။ (၇) မမ ပုတ္တာန သီးး ဂစ္စ။

(၁) ထိုင်းပြည်အပျို့တူးလော့။ (၂) ဆေးကို တောင်၏ ဤမှာဘက်၌ သူတို့စားကြစေ။ (၃) မိန်းကလေး၏ အဝေး၌ ထိုင်လော့။ (၄) ပင်လယ်၏ ဟိုမှာဘက်၌ ဉာဏ်ဘဏ္ဍာကို သူ တို့ ရကြဖြူ။ (၅) သူငြေး၏ သားအထက်၌ ထိုင်လော့။ (၆) သူ့ ကို ပြသုနာမေးလော့။ (၇) အိမ်၏ အဝေး၌ငြုက်တို့ပုံကြစေ။

အခက်း ၁၈။

တတိယကြံယာရိက်း။*

ဤရိက်း၌ပါဝင်သောဓာတ်တို့ကို တည်ပုဒ်ဖြစ်စေရန်၊ ယ-ပစ္စည်းကိုဆက်တွဲရ၏။ထိုအခါ ပြောင်းလဲခြင်း၂မျိုးဖြစ်နိုင်၏။

(၁) သရန့်ဆုံးသောဓာတ်၌ ယ-ကို တိုက်ရိုက်ဆက်တွဲ နိုင်၏။ ပြယ်၏။

၅၇၅၊ သချင်းဆိုခြင်း+ယ=ဂါယ။

၅၇၆၊ ကြံခြင်း+ယ=ရှာယ။

(၂) ဓာတ်၏ အဆုံးဖျေည်းသည် ယ-ပစ္စည်းနှင့် တကွေ အောက်ပါအတိုင်းပြောင်းလဲ၏။

အဆုံးဖျေည်း။

စ+ယ=စ္စ။ ပြယ်၏။ ၅၇၇၊ နှစ်သက်ခြင်း+ယ=ရှစ္စ။

က်+ယ=ည -- ၅၇၈၊ ပြောဆိုခြင်း+ယ=ဘည။

၎+ယ=ဇ္ဇာ -- ၅၇၉ H ယစ်မူးရှုးခြင်း +ယ=မဇ္ဇာ။

* ငင်းကို ပါမ္မာန္တိကျမ်းကြီးတို့၌ ဒိတ်ပိုဒ်းပို့ဆောင်းသည်။

န+ယ=ဉာဏ်	--	၁/မန်, ဟ သိခြင်း	+ယ=မဉာဏ်။
စ+ယ=ဉာဏ်	--	၁/မျစ်, ဟ သိခြင်း	+ယ=မှုဉာဏ်။
စ+ယ=မွှေ့	--	၁/ဂမ်, သွားခြင်း	+ယ=ဂမွှေ့။
င+ယ=ဗွဲ	--	၁/ဒိုင်, ဟ ကစားခြင်း	+ယ=ဒိုဗွဲ။
သ+ယ=သာ	--	၁/ကသံ, ရေးခြစ်ခြင်း	+ယ=ကသာ။
တ+ယ=ယူ	--	၁/သဟံ, ဟ သည်းခံခြင်း	+ယ=သယူ။
(မှတ်ချက်။	၁။	ပြခဲ့ပြီးသည့် ဓာတ်များအနက် ဟူ၍ အမှတ် ပြသည့် ဓာတ်များသာ တတိယကြိယာဂိုဏ်း ဓာတ်ဖြစ်၍ ကတ္တ၊ ရုပ်ဖြစ်၏။ ကျွန်း ဓာတ်တို့ မှာ ကမ္မရပ်ဖြစ်သည်။)	

၂။ ဆုံးသော ကူထိုလိုင်နာမ်များပိုဘတ်သွယ်ပုံ။

ဓာတ်, ဖြစ်ခြင်း၊ မွေးဖွားခြင်း။

ကောဂုစ်။

ဗဟိုဂုစ်။

ကတ္တာ	-ဓာတိ။	ဓာတိ၊ ဓာတိယော။
သာမီသမွဒါန	-ဓာတိယာ။	ဓာတိနံး။
ကမ္မ	-ဓာတိုံး။	ဓာတိုံး၊ ဓာတိယော။
ကရာဏာအပါဒါန	-ဓာတိယာ။	ဓာတိဟို။
သုကာသ	-ဓာတိယာ၊ ဓာတိယံး။	ဓာတိသု။
အာလပန်	-ဓာတိ။	ဓာတိယော။

မှတ်ချက်။ ၁။ အပါဒါန-ဓာတိယာနှင့် ဓာတိယံးတို့ မှာ ၂
သရကြေ၍ ဓာတု၊ ဓာတုံး ရသင့်၏။ အများအားဖြင့်
ဒွေသော်ရှေ့၍ ဒီယာသရရှိမြှုမဟုတ်သောကြောင့် ဓာတု၊ ဓာတုံး
တို့၏ ဓာတ်ကို အ ပြောင်းလဲရသည်။ ဂင်းပြင် သန္တိဥပဒေ အတိုင်း
တို့၊ တုံး၊ တို့နောက်၌ သရရှိလျှင်၊ ဂင်းတို့ကို စွဲ-အဖြစ်သို့
ပြောင်းလဲရသည်။ တို့ကြောင့် ဓာတု၊ ဓာတုံး=ဓာတု၊ ဓာတုံး။

နှစီ,မြစ်။

ဧကရှစ်။

ဗဟိုရှစ်။

ကတ္တာ	-နှစီ။	နှစီနှစီယော။
သာမီ၊သမ္မဒါန	-နှစီယာ။	နှစီနံ့း။
ကမ္မ	-နှစီးနှစီယံး။	နှစီနှစီယော။
ကရဏာ၊အပါဒါန	-နှစီယာ။	နှစီဟို။
ဉာဏာသ	-နှစီယာနှစီယံး။	နှစီသူ။
အာလပန်	-နှစီ။	နှစီနှစီယော။

ဧကရှစ် ကမ္မ ကာရကျွဲ နှစီယံး။ ဗဟိုရှစ် ကတ္တာ၊ ကမ္မ၊ အာလပန်တို့၏ နဇ္ဈား။ ဧကရှစ် သာမီ၊ သမ္မဒါန၊ ကရဏာ၊ အပါဒါနတို့၏ နဇ္ဈား။ ဧကရှစ် ဉာဏာသ၏ နွဲ့ တို့ကိုလည်း ရသင့်၏။

အနာဂတ်ကာလ။

သု-သည် အနာဂတ် ပစ္စည်းဖြစ်သည်။ ငှင်းကို ဓာတ်နှင့် ပစ္စပွန် ဝိဘတ်များ အကြားတွင် ထည့်သွင်းရသည်။ ထိုသို့ ထည့်သွင်း၍ ပြီးသော် အနာဂတ်ဝိဘတ်ဟူ၍ ခေါသင့်၏။ ပြယုဂ်။

ဧကရှစ်။

ဗဟိုရှစ်။

၁။	ပစိသာမီ၊ကျွန်ုပ်ချက်မည်၊လတ္တံ့။	ပစိသာမာ။
၂။	ပစိသာသီ။	ပစိသာထာ။
၃။	ပစိသာတီ။	ပစိသာနှီး။

ဦး နှင့်ဆုံးသော ကြတ္တိလိုင်နာမ်များ။ ။ကြတ္တိ၊ မိန်းမာ။ ကြွို့၊တန်ခိုးအာန်ဘော်။ ဒေဝါ၊မိဖူရား။ ပစ္စရီ၊ဖောင်။ ပဝါဝီ၊ မြေကြီး။ ပိတ်၊ ဝမ်းမြောက်ခြင်း။ ပေါက္ခရဏီ၊လေးထောင့် ကန်။ဘဂိန်းနှမ။ဘိသီ၊ဖူား။ ဘူမိ၊မြေကြီး။ ဘေရီ၊စည်ကြီး။

ရတိ, တပ်နှစ်သက်ခြင်း။ ရတိ, ညွှန်။ ဝလ္လာ, နယ်ပင်။ ဝီထိ, ခရီး
လမ်း။ ဂုဏ်, မိယ်းရွာခြင်း။ သတိ, သံလျက်။ သိရီး, အသရေ။

ဘာသာပြန်။ ။(၁) သာ မယုံ ရွှေတိ (ဤကြိယာကို
သာမိကာရကနှင့်သုံးရသည်။) (၂) သေ့နှီးနော ပုတ္တာ ဝီထိယံ
ဒီဇိုသုန္တိ။ (၃) တေ မိုး သီဟသွာ မှန့်သုန္တိ။ (၄) တာယော
အမစွေန သဟ ဂုံးသုန္တိ။ (၅) တေ ဝိနာ သကင္္န
စရိသုန္တိ။ (၆) အမှာကံ ဘဂိန္ဒိ ရတိး လသိသုတိ။ (၇) မယုံ
သူရှိယံ ရတိယံ န ပသာမ။ (၈) တေ ဘေးရိုး ဘူမိယံ ခိုပိုးသုံး။
(၉) မိန်းကလေးသည် မကောင်းပြုသူ၏ လက်ချို့ ပတ္တများ
ကိုမြင်လတ္တံ့။ (၂) ဆင်နှင့်အတူတကွ ပြေးလေ့။ (၃) ကျွန်ုပ်
၏သားနှင့်အတူတကွ ဖောင်ပေါ်မှာ ထိုင်လေ့။ (၄) သူတို့
သည် တန်ခိုး အာနှော်များ အားဖြင့် သီကြ လိမ့်မည်
(၅)။ (၅) အနူ၏ လက်ကို ဆေးဖြင့် လိမ့်းကျံလေ့။
(၆) ခြော့သည် သမင်ကို သတ်လတ္တံ့။ (၇) သူတို့သည်
မိဖူရား၏ အသရေကို မြင်ကြလတ္တံ့။ (၈) မိန်းမကလေးသည်
ဖျာကို ကန်အောက်၌ပစ်လတ္တံ့။

အခန်း ၉။

စတုတ္ထကြိယာရိုက်း။*

ဤအမျိုးမြို့ပါဝင်သော ဓာတ်တို့မှာ အားအေား အားအေား
ပစ္စည်း တရာခကို ဆက်သွယ်လျှင်၊ တည်ပုဒ်ဖြစ်၏။ ပြယုဂ်၊
ပ+ ၂/အပ်၊ ရောက်ခြင်း-ပါပုံအာတိ။ ၂/ဂုံး၊ ပိတ်ပင်ခြင်း-ဂုဏာ
တိ။ ၂/သူ၊ ကြားခြင်း-သူအောတိ။ ၂/ဟို၊ သွားခြင်း-ဟိုအာတိ။

* ငှဲးကို ပါဋ္ဌသဒ္ဓါကျမ်းကြီးတို့ သွာဒိရိုက်းဟုခေါ်သည်။

—။ သရဆုံးသော ပုလ္လိုင်နာမ်များဝိဘတ်သွယ်ပုံး။
ကေတု, တံခွန်။

ဇကုဂုဏ်။

ကတ္တာ —ကေတု။

သာမိသမ္မဒါန —ကေတုနော၊ ကေတုသာ။

ကမ္မ —ကေတု။

ကရဏာ —ကေတုနာ။

အပါဒါန —ကေတုနာ၊ ကေတုသွာ၊
ကေတုမှာ။

ဉာဏ် —ကေတုမို့၊ ကေတုသို့။

အာလပန် —ကေတု။

ဇဟုဂုဏ်။

ကေတု၊ ကေတဝေါ။

ကေတုနံ့။

ကေတု၊ ကေတဝေါ။

ကေတုဟို။

ကေတုသူ။

ကေတု၊ ကေတဝေါ၊ ကေတဝော။

ကေတဝေါ—ရပ်ကိုမှတ်လေ။

ကေတု—ကဲ့သို့ ဝိဘတ်သွယ်သော ပုလ္လိုင် နာမ်များ။ ။

ကဋ္ဌစွဲ၊ ယောင်းမ၊ စွဲန်း။ ဖရသူ၊ ပုဆိန်းမြိန့်။ အစက်။ ဘိက္ခာ့၊
ရဟန်း။ မစွဲ၊ သေခြင်း။ ဝေါ့၊ ဝါးပင်။ သေတု၊ တံတား။
ဟေတု၊ အကြောင်း။

ဥပသာရန်င့်နိပါတများ(အဆက်။)

အ(ဗျည်းရှေ့) } —မ၊ မဟုတ်။ ပြယုဂ်၊ အဂတ္တ၊ သွားအပ်သည်
 } မဟုတ်။

အန်(သရရှေ့) } အနာစီကိုတော်း၊ ပြောကြားအပ်သည် မဟုတ်။

အတိ—လွန်၍၊ အလွန်အကျိုး။ ပြယုဂ်၊ အတိကရဏာ၊ အလွန်
 အကျိုးသနားခြင်း။

အနှ—အစဉ်လိုက်၊ နောက်သို့။ ပြယုဂ်၊ အနှစာဝတိ၊ နောက်သို့
 လိုက်ပြီးသည်။

အန္တာ—အတွင်း၊ အထဲ။ ပြယုဂ်၊ အန္တာနာဂရု၊ မြို့တွင်း။

အပ—မှ၊ က၊ မထိမ့်မြင်၊ ဖယ်သွားခြင်း။ ပြယုဂ်၊ အပဂုဏ်တို့၊

(တစ်တရပ်)မှ ဖယ်သွားသည်။ အပဝဒတိ, ကဲ့ရဲ့ပြစ်တင်သည်။

အဘိုးရှေးရှာ၊ ကောင်းစွာ၊ အလွန်၊ သို့။ ပြယ်ရှု၊ အဘိုးကြွော်တိ,
(တစ်တရပ်)သို့၊ သွားသည်။ အဘိုးမှစ၊ ရှေ့ရှုဖြစ်သော၊
အဘိုးဇာနာတိ, ကောင်းစွာသိုးသည်။

အဝ(ဉာဏ်) -အောက်သို့၊ မထိမဲ့မြင်။ ပြယ်ရှု၊ အဝကြွော်တိ,
အောက်သို့သွားသည်။

အာ-သို့၊ ရှေ့ရှာ၊ အနီး။ ပြယ်ရှု၊ အာပဗ္ဗတံ့၊ တောင်၏ရှေ့ရှာ။
(အချို့သော ကြိယာ၏ အဓိပ္ပာယ်ကို ပြောင်းပြန် လှန်ခြင်း
အနက်၌လည်း သုံးသည်။ ပြယ်ရှု၊ ဒါ, ပေးခြင်း-အာဒါတီ,
ယူသည်။ ၇/၈, သွားခြင်း-အာကြွော်တိ, လာသည်။)

ဥ(ဗျည်းရှေ့)	}	-အထက်တာက်ကမ်း။ ပြယ်ရှု၊ ဉာဏ်တိ
ဥဒ်(သရရှေ့)		(ဥဒ်+ကြွော်တိ), အထက်သို့သွားသည်။

ဥပ-အောက်သို့၊ နောက်သို့၊ ရှေ့ရှာ၊ အနီး။	}	ပြယ်ရှု၊ ဉာဏ်တိ
အိမ်ရှေ့မင်း။		၊ အာပရာဇာ,

ဒု-မကောင်း၊ ဆိုးသော၊ ခဲယဉ်းသော။	}	ပြယ်ရှု၊ ဉာဏ်တိ
ပြင်ဘို့ခဲယဉ်းသော။ ဒုဗြန်(ဒု+ဇာန်), လူဆိုး။		၊ ဒုဗြန်သော,

နီ(ဗျည်းရှေ့)	}	-မရှိကြော်ခြင်း၊ ထွက်မြောက်ခြင်း၊ အောက်
နိုင်(သရရှေ့)		အပြင်သို့။ ပြယ်ရှု၊ နိုင်သို့တိ, ထိုင်၏။ နိုင်

နီး-အပြင်သို့။ ပြယ်ရှု၊ နီဟရတိ, အပြင်သို့ဆောင်ယူသည်။	}	တိ, အပြင်သို့သွားသည်။ နီရုံးပကာရု၊ အ
ပ-ကွွဲကွင်းခြင်း၊ သို့၊ လွှတ်ခြင်း။ ပြယ်ရှု၊ ပုံကွန်တိ,		ချည်းနီးဖြစ်သော။

ပဋိ(ပတိ)-တဘန်ပြင်ခြင်း၊ ဆန့်ကျင်ခြင်း၊ တူညီခြင်း။
ပြယုဂ်၊ ပဋိကရောတိ၊ ပြင်သည်။ ပ.စွားကစ္စတိ(ပတိ+အာ
+ကစ္စတိ,)ပြန်လာသည်။

ပရာ-ရုံးခြင်း၊ ယုတ်ခြင်း၊ ဆန့်ကျင်ခြင်း။ ပြယုဂ်၊ ပရာဇ်
တိ၊ ရုံးသည်။

ပရိ-အနားပတ်လည်၊ ထက်ဝန်းကျင်၊ ကောင်းစွာ။ ပြယုဂ်၊
ပရိဂုဏ်တိ၊ ဘက်ယမ်းသည်။ ဂိုင်းရံသည်။ ပရိဇာနာတိ၊
ကောင်းစွာသိသည်။

ဝိ-မှုပြင်သို့၊ အလွန်၊ အပြားပြား၊ ပြင်းခံခြင်း။ ပြယုဂ်၊ ဝိဂစ္စ
တိ၊ ခွဲခွဲသည်။ ဝိရုဝတိ၊ အသံကျယ်စွာအော်သည်။

သံ-အတူတကွ၊ ကောင်းစွာ၊ အလုံးစုံ။ ပြယုဂ်၊ သံဟရတိ၊
စုပေါင်းသည်။ သူ့နာတိ၊ ကောင်းစွာသိသည်။

သူ-ကောင်းသော၊ ကောင်းစွာ၊ လွယ်သော။ ပြယုဂ်၊ သူ
ရုပ်၊ ကောင်းသော ရုပ်၊ လှသော။ သူဇာတ်၊ ကောင်းစွာ
ဖြစ်သော။

ဟိ-အကြောင်းမူကား၊ စင်စစ်မူကား။ ပြယုဂ်၊ ပါပကာရိ
ဟိ သောစတိ၊ အကြောင်းမူကား၊ မကောင်းမှုပြုသူသည် ဝမ်း
နည်းရေး။

မှတ်ချက်။ ။ပါမိဘသာ၍-အတိ၊ အဓိ၊ အနှာ၊ အပါ၊
အဘို့၊ အဝါ၊ အာ၊ ဥပါဒါနီ၊ အိုးပတိ၊ ပရာ၊ ပရိ၊ ဝိ၊ သူ-
တို့ကို ဥပသာရန်စ်ဆယ်ဟူ၍ မှတ်ယူကြကုန်၏။

ဘသာပြန်။ ။(၁) ကညာ အန္တာနာဂရု ပါပုဏီသူ
တိ။ (၂) တေ နော အပဝိုးသူ။ (၃) အမစ္စာ ရွှေ့နှီ ရက္ခိသူ
နှီး။ (၄) ဘိက္ခတေါ် သေတုမို့ နိပမိုးသာနှီး။ (၅) သီဟော မိဂုံ
အနာဝတိ။ (၆) မယံ ပရာဇ် ဂုဏ်သာမ်။ (၇) တုမှာကံ

ပုဂ္ဂိုလ် သက္ကတေသန သဟ ကိုငြှစ် (၅၁၇,၂၈၀၉၆။) (၈)
မယံ တေသာ့ ဥယျာဉ် ကိုငြာမ။ (၉) ကည် ဥယျာဉ် ဥဒကံ
ပိုဝင် (၂၂၃,၁၇၁၅။)။

(၁) သူတို့သည် အသံကို ကောင်းစွာသိကြပြီ။ (၂) အမတ်၏သားအဝေး၌ဖိုင်ပါ။ (၃) သူတို့သည် ရဟန်းကို ပေါက်ဆိုနိုင်သတ်လတ္ထံ့။ (၄) ကျွန်ုပ်တို့သည် သား၏လှည်းပေါ်၌ သူငြွေးနှင့်အတူတက္က စားကြလတဲ့။ (၅) သူတို့သည် ဆင်နောက် သို့ ပြေးလိုက်ကြပြီ။ (၆) သင်တို့၏အစာကို စားကြလေ့။ (၇) အိမ်ရှေ့မင်းသည် လူဆိုးကို သံလျက်ဖြင့်သတ်ပြီ။ (၈) သူတို့သည် အမတ်များနှင့် အတူတက္က မြို့သို့ပြန်ကြလိမ့်မည်။ (၉) အမတ်၏ဥယျာဉ်၌ လျောင်းကြလေ့။

ଓৰিজিনাল

ပန္တမကိုယာရိ၏။*

နာ-ပစ္စည်းကိုဓတ်မှာ ဆက်သွယ်လျှင် တည်ပုဒ်ဖြစ်၏။
ပြယ်၊ ၂ကီ,၀ယ်ခြင်း-ကိုကာတိ၊ကိုနာတိ။ ၂စီ,ဆည်းမူးခြင်း-
-စီနာတိ။ ၂၆၇,အောင်မြင်ခြင်း-ဇီနာတိ။ ၂အသံ,စားခြင်း-
အသွှေ့ဗာတိ။ ၂ယု,ဖွဲ့နောင်ခြင်း-ယုနာတိ။

သတ္တမီ ဝိဘတ်။

၁၀၅

ଅହୁନ୍ତି ॥

အမှ-ပစေယျာမိပစေ,ကျွန်ုပ်ချက်ရာ၏။

၁၆၁

တုမှ-ပစ္စယျာသို့၊ ပစ္စ။

၁၆၁

နှေ့မ-ပစ္စယျာ။ ပစ္စ။

၁၇

* ရှင်းကိုပါ၌သဒ္ဒါကျမ်းကြီးတို့၏ ကိယာဒိဂုံက်းဟုခေါ်သည်။

— ଯରପ୍ରଦେଶରେ ଲୁହିଲିଙ୍କାଳୀମାର୍ଗରେ ଯାଏନ୍ତିରେ ଯାଏନ୍ତିରେ

၆၇၁

အကုန်။	ဗဟိုန်။
ကတ္တာ	-ခေန့်။
သာမိသမ္မဒါန-ခေန့်ယာ။	ခေန့် ခေန့်ယာ။
ကမ္မ	-ခေန့်။
ကရဣဇာအပါဒါန	-ခေန့်ယာ။
ဉာဏ်	-ခေန့်ယာ ခေန့်ယံး။
အာလပန်	-ခေန့်။

ରେଣ୍ଟ ଗୁଡ଼ିଯିଁ ଦିବାତ୍ତ୍ଵୁଦ୍ୟ ଲୋକ ଲୋତ୍ତୁଳିଙ୍କନ୍ତିରେ ମୁହଁରାଃ॥

၁၇၆၄ -၊ ဆုံးသော နပုန်းလိုင်နာမ်များ ဝိဘတ်သွယ်ပုံ။

(က) အင့်, အရိုး။

အကုန်။	ဗဟို။
ကတ္တာ	-အေး။
သာမိုးသမ္မဒါန	-အေးနော၊ အေးသွာ။
ကမ္မ	-အေး။
ကရာဇာ	-အေးနာ။
အပါဒါန	-အေးနာ၊ အေးသွာ၊ အင့်မှာ။
သကာသ	-အေးသွာ၊ အေးမှုံး။
အာလပန	-အေး။

အဘိဓာန်။ ။အက္ခာ,မျက်စိ။ ဝါရိ,ရေ။ သတ္တိ,အစွမ်း။
သပ္ပါ,ထောပတ်။

(ခ) စက္ခ၊ မျက်စိ။

အကရှစ်။	ဗဟိုရှစ်။
ကတ္တာ	-စက္ခ။
သာမိသမ္မဒါန	-စက္ခ[နော]စက္ခ[သာ]။
ကမ္မ	-စက္ခ။
ကရဏ	-စက္ခ[နာ]။
အပါဒါန	-စက္ခ[နာ]စက္ခ[သူ့]၊ စက္ခ[မှာ]။
သကာသ	-စက္ခ[သူ့]၊ စက္ခ[မှို့]။
အသပန	-စက္ခ။
အဘိဓာန်။	॥အသု၊ မျက်ရည်။ အာယု, အသက်။ ဒါရ, ထင်း။

မှတ်ချက်။ ။။ ဆုံးသော နပုန်းလိုင် နာမ်များဟူ၍ သီး
ခြားမရှိ။ သုခကာရီ ဒါနံ ဟူသော ဝါကျမှ သုခကာရီ သဒ္ဓိစ
သည်တို့သည် ။ ဆုံးသော နပုန်းလိုင်နာမ်ဖြစ်ကြ၏။ ဝိဘတ်
သွယ်ပုံမှာ အဋီနှင့် တူသည်။ ဂေါ်တြေဘူ စသော သဒ္ဓိတို့သည်
-။ ဆုံးသော နပုန်းလိုင်နာမ်ဖြစ်ကြ၏။ ဝိဘတ်သွယ်ပုံမှာ စက္ခ[
နှင့်] တူသည်။

-။ ဆုံးသော ပုလ္ပိုင်နှင့် ကဲတ္တိလိုင်နာမ်များသည်။ -။ ဆုံး
သောနာမ်များကဲသို့ ဝိဘတ်သွယ်ကြသဖြင့်၊ ငင်းတို့ကို ဘော်
ပြရန်မလိုပေါ်။ ပြယုဂ်၊ ဝရဲ (ကဲ), ချွေးမ-ဝရယာ(သာမိ
ကာရက)။

သမ္မဒါနများ။*

စ,နှင့်	} ပုဒ် ၂ ခဆက်သည်။ ရံခါ ဝါကျ ၂ ခ
ဝါ,သို့မဟုတ်ဖြစ်စေ	
သော်ငင်း	ကိုလည်းဆက်၏။

* ပါဋ္ဌသဒ္ဓကျမ်းကြီးတို့အလိုအားဖြင့် နိပါတများပင်ဖြစ်၏။

သစေ } လျင်မူအကယ်၍-ဝါကျ ၂ ရ ဆက်သည်။
 စေ }
 ပန့်,မူကား၊သို့သော်လည်း }
 သို့ရာတွင်။ } ဝါကျ ၂ရ ဆက်သည်။
 ဥဒါဟု, သို့မဟုတ်
 စ . . . စ, ဂင်း . . . ဂင်း။
 ဝါ . . . ဝါ, ဖြစ်စေ . . . ဖြစ်စေ။သော်ငင်း . . . သော်ငင်း။
 ယဒါ,အကြင်အခါ . . တဒါ,ထိအခါ။
 ယထာ, အကြင်ကဲ့သို့ . . တထာ,ထိကဲ့သို့။
 ယတ္ထာ,အကြင်အရပ် . . . တတ္ထာ,ထိအရပ်။
 ယဘဝ } အကြင်မျှလောက်သော
 ယဘဝတာ } ကာလအကြင်ရွှေ့။ . . .
 တဘဝ } ထိမျှလောက်သောကာလ၊
 တဘဝတာ } ထိရွှေ့။
 မှတ်ချက်။ ။စအစေပန် တို့ကို ဝါကျအစဉ်မသုံးရ။ စနှင့်
 ပန် တို့ကိုအများအားဖြင့်၊ ကတ္တားနောက်ကသော်ငင်း၊ ဝါကျ
 တွင် ဒုတိယ နေရာ၌သော်ငင်း၊ အသုံးပြုရသည်။
 သစေ-ဖြင့် ဝါကျကိုစနိုင်သည်။
 ဥဒါဟရ၏များ။ ။အမစွာ စ ပုတ္တာ စ, အမတ်ငင်း၊
 သားငင်း။ အမတ်နှင့်သား။တခုသော စ-ကိုမြှုပ်ထားနိုင်သည်။
 ဥဒါဟရ၏အမစွာ စ ပုတ္တာ။သို့မဟုတ်၊ အမစွာပုတ္တာ စ။
 အမစွာ ဝါ ပုတ္တာ ဝါ }
 အမစွာ ဝါ ပုတ္တာ } အမတ်ဖြစ်စေ၊ သားဖြစ်စေ။
 အမစွာ ပုတ္တာ ဝါ }

သစေသာ အာဂစ္စတိ အဟံ နိသီဒီသာမိ } သူလာလျင်၊
သာ စေ အာဂစ္စတိ အဟံ နိသီဒီသာမိ } ကျွန်ုပ်ထိုင်မည်။

အဟံ ပစေယျာမိ သာ ပန မံ ရှုနိုး၊ ကျွန်ုပ်သည် ချက်
ပြုတ်ရာ၏။ သို့ရာတွင်သူကတားမြစ်ပြီ။

ယဒါ သာ အာဂစ္စတိ တဒါ ဘုရှိသာမိ၊ အကြင်အခါ
သူလာ၏။ ထိုအခါ ကျွန်ုပ်စားအံ့။ (သူလာသာ အခါ
ကျွန်ုပ်စားအံ့။)

ယထာ သာ နားဂစ္စတိ တထာ ကရီသာမိ၊ အကြင်
ကဲ့သို့ပြုသော သူမလာအံ့။ ထိုကဲ့သို့ ကျွန်ုပ်ပြုလတဲ့ (သူမလာ
အောင် ကျွန်ုပ်ပြုလတဲ့။)

ယတ္ထ တုမေ့ ကညံ့ ပသာထ တတ္ထ နိသီဒီထ၊ အကြင်အရပ်
၌သင်တို့သည် မိန်းကလေးကို မြင်ကြအံ့၊ ထိုအရပ်၌ ထိုင်ကြ
လော့။ (မိန်းကလေးကို မြင်သာ အရပ်၌ သင်တို့ ထိုင်ကြ
လော့။)

ယာဝ သာ ဗုဒ္ဓံ ပသိ တာဝ အဘိဝနိုး၊ အကြင်မျှလောက်
သူသည် ဘုရားကိုမြင်၏။ ထိုမျှလောက် ရှိခိုးပြီ။ (ဘုရားကိုမြင်
နိုင်သရွေ့၊ ကာလအတွင်း သူသည်ရှိခိုးပြီ။)

ဘာသာပြန်။ ။(၁)သင်တို့သည် သူကို မြင်လျင်၊ သူ
လှည်းကို တောင်းကြပါ။ (၂) အကြင်ရွေ့ မိန်းကလေးသည်
မလျောင်း၊ ထိုရွေ့ သူသည် မိဖုရားကိုမဖြင်အံ့။ (၃) ကျွန်ုပ်၏
နှစ်မနှစ် နှစ်မသားသည် သူမိဖုရားနှင့် အတူတကွ သွားကြပြီ။
(၄) သူတို့သည် ဖျာပေါ်မှာ မထိုင်ကြရာ။ (၅) ပတ္တမြားကို
ဥယျာဉ်အတွင်းသို့ ပစ်လိုက်။ (၆) သူလာလျင်၊ ကျွန်ုပ်တို့သည်
မြစ်သို့ သွားကြရာ၏။ (၇) သင်တို့သည် သူတို့ကို ဥယျာဉ်၌
တွေ့မြင်သောအခါ၊ ကျွန်ုပ်အားပြောပါ။ (၈) အစာရနိုင်
သရွေ့စားပါ။ (၉) သူတို့သည် သံလျက်ဖြင့် ဆင်ကို သတ်ကြ
ရာ၏။ သို့ရာတွင် ကျွန်ုပ်က တားမြစ်ပြီ။ (၁၀) ကျွန်ုပ်သား၊
နှစ်မတို့နှင့် အတူတကွ မိဖုရား၏ဥယျာဉ်သို့ သွားကြပါ။

အခက်း ၁၁။

ဆန္တကြီယာရိက်း။*

ဤအမျိုးဖြူ ပါဝင်သော စာတိတို့မှာ ဖွဲ့စွဲ ပစ္စည်းတရုခု
ကိုဆက်သွယ်လျှင် တည်ပုဒ်ရ၏ ဥဒါဟရှုံး၊ ဂုဏ်၊ ယူခြင်း-
ဂဏ္ဍာတိ(ဟ-ကြာ။) ဂုဏ်၊ ယူခြင်း-ပေါ်ပွဲ(ဂဟ=ပေါ်)။

ဟိယျဗြန်ကာလ။

ယမနေ့ကစ၍အတိတ်ကာလ၊ မျက်မျှောက် မျက်ကွယ်အရပ်
တို့၏ အသုံးပြုသည်။

ကောဂုံး။

ဗဟိုဂုံး။

အမှု- အပစ်ပစ်၊ ကျွန်ုပ်ချက်ခဲ့ပြီ။ အပစ်မှာ။

တူမှု- အပစော။ အပစွဲ။

နာမှ- အပစားပစား။ အပစူးပစူး။

ပုဒ်အစဉ် အ-အကွဲရာကို သတိပြုပါ။

အာမော်တ် H နှင့် အာလပန်။

အမွှေ့ဗာ၊ အိုးအချင်း။

အမွှုံ၊ အိုးအမိုး။

အယျာ၊ အိုးအရှင်သခင်၊ ခင်ဗျား။

အယျာ၊ အယျာ၊ အိုးအရှင်မ၊ အိုးသခင်မ။

အလံ၊ တန်တော့ (ကရဏာကာရကနှင့်သုံးရသည်) ဥဒါဟ
ရှုံး၊ အလံ အမွှေ့တိ၊ သရက်သီးဆို၍တန်တော့။)

* ဤရိက်းကိုကစွဲသူ၏ကြီးကျမ်းပုဒ်စစ်ကျမ်းစသည်တို့မှာ ဂဟာဒိရိက်းဟူသော
အမည်ဖြင့် ရိက်းသီးမြားပြုလုပ်၍ အားလုံး ကြီးယာရိက်း ရှစ်ရိက်း ရှိကြောင်း ကိုဆိုသည်။
ရူပသို့စသောကျမ်းတို့မြှင့်ကား၊ လင်းရိက်းကိုပွဲမကြီးယာရိက်း။ သို့မဟုတ်ကိုယာဒိရိက်းထဲသုံး
သွင်း၍ အားလုံးကြီးယာရိက်း ခုနစ်ရိုးတိုးသာပြဆို၏။

H ပါမိသဒ္ဓာကျမ်းကြီးတို့မြှင့်ကား၊ ကြောက်လန့်ခြင်းစသော အကြောင်းတို့ကြောင့်
အနက်တာဝန်းမှာအိပ်တိပုဒ်ကိုဖြစ်စေနာမ်ပုဒ်ကိုဖြစ်စေနေကားနှစ်ခုနှင့်
ထပ်၍ဆိုခြင်းကိုသာ အာမော်တ်ဟု ပြဆိုကြ၏။ အာလပန်အရာ၌ နိပါတ်ပုဒ်ဖြစ်စေနာမ်ပုဒ်
ဖြစ်စေ၊ ရှေ့ရှေ့ခေါ်သောအခြင်းအရာဖြင့်သုံးလျင် အာလပန်ဖြစ်၏။

အာဂုသာ, ငါသူင် (ဝါတူသာရဟန်းများအနက်။ အချင်းချင်းဖြစ်စေ၊ ဝါကြီးသာရဟန်းက ဝါကယ်သာရဟန်းအား ဖြစ်စေ အသုံးပြုရသည်။)

ଚେ, ଚେତ୍ତି ॥

ଦୀର୍ଘ, କୃତିଷ୍ଠଳେ ॥

፩፭(፻) } ዘግኑዋን የ፡፡

ဘဏ္ဍာ၊ အချင်း၊ အမင်း၊ အမောင်။

ବ୍ୟାକ୍ କାହାରେ, ଆହ୍ୟ ଏକିତିଥେ ॥

ဘန္တ၊ အသူင်(ဝါကယ်သောရဟန်းက ဝါကြီးသော ရဟန်း
အား အသုံးပြုသည်။)

၆၁၁, အို။ အို...တို့။

୦୮, ପର୍ଯ୍ୟନ୍ତ

သမ္မ၊ အချင်း၊ အဆွဲ။

သာဓ၊ ကောင်းပေစ္စ။

ဟန္တ၊ယခု။ (တိက်တွန်းရာ၌သုံးသည်။)

သတ္တမကြိယာရိ၏*။

ଭ୍ରୀଅମ୍ବିଃକ୍ଷପିଠଂ ଲୋକ ତାତ୍ତ୍ଵମୁକ୍ତ ହୁଏ ଯିରି-ହୁଏ
ପଢ଼ିଲ୍ଲିଃତଥିରିଗନ୍ତି ଶଙ୍କରିତାଯିଲ୍ଲିଙ୍କ ତନ୍ମଦ୍ଵାରା କରିଛନ୍ତି ॥ସତିହାରାଙ୍କ
ଗଣ୍ଠ, ପ୍ରାଣିଃ-ଗଣେତିଠିଠି ଗଯିରତି(ରି-କେନ୍ତି) ॥

၂၀၁၇၊ ဧပြီလ ၁၅ ရက်နေ့တွင်

✓သက်,စွမ်းခြင်း-သက္ကာတိ(က-ဒွေးဘော်။)

କାବ୍ୟରେ ପିଣ୍ଡ ॥ (c) ଅମତ୍ରେ ଦେଖି କିନ୍ତୁ ଯା ॥ (J) ଗଂ

ଦେଇ ଗନ୍ଧୀଙ୍କୁ ॥ (୧) ବାରେ ବୀହାର ପରେଯଙ୍କୁ ॥ ତ ଆଫିରା

* ၄၄။ ပါမိသဒ္ဓကျမ်းကြီးတို့၏ တနာဒီဂိုဏ်းဟုခေါ်သည်။

ଦେଇପାଇଁ ॥ (୫) ଧୂତ୍ତିରୁ ଯାହାକେ ଯତ୍ତିର ଲାଗେଇପାଇଁ ॥ (୬) ପଚା
ବାଠିରୁ ॥ (୭) ଏବା ମନ ରୁଦ୍ଧ ଆଗମା ॥ (୮) ଗଲ୍ବାଯୋ
ଫାଠିଯ ଆଗମା ॥ (୯) ପୁଣ୍ୟା ଦେଖିଯ ଆଗମା ॥ (୧୦) ତେ
ବାଙ୍ଗାକୁ ଆଗମା ॥ (୧୧) ଏବା ହିଙ୍କାଶୀ ଯତ୍ତିର ଆଜି ॥

(୧) ଯାଃଯନ୍ତ୍ର ଶୁଣିବାରେ କିମ୍ବା ଲେଖିବାରେ ପରିଚୟ ଦିଆଯାଇଛି । (୨) ଯାଃଯନ୍ତ୍ର କିମ୍ବା ଲେଖିବାରେ କିମ୍ବା ପରିଚୟ ଦିଆଯାଇଛି । (୩) ଯାଃଯନ୍ତ୍ର କିମ୍ବା ଲେଖିବାରେ କିମ୍ବା ପରିଚୟ ଦିଆଯାଇଛି । (୪) ଯାଃଯନ୍ତ୍ର କିମ୍ବା ଲେଖିବାରେ କିମ୍ବା ପରିଚୟ ଦିଆଯାଇଛି । (୫) ଯାଃଯନ୍ତ୍ର କିମ୍ବା ଲେଖିବାରେ କିମ୍ବା ପରିଚୟ ଦିଆଯାଇଛି । (୬) ଯାଃଯନ୍ତ୍ର କିମ୍ବା ଲେଖିବାରେ କିମ୍ବା ପରିଚୟ ଦିଆଯାଇଛି । (୭) ଯାଃଯନ୍ତ୍ର କିମ୍ବା ଲେଖିବାରେ କିମ୍ବା ପରିଚୟ ଦିଆଯାଇଛି । (୮) ଯାଃଯନ୍ତ୍ର କିମ୍ବା ଲେଖିବାରେ କିମ୍ବା ପରିଚୟ ଦିଆଯାଇଛି । (୯) ଯାଃଯନ୍ତ୍ର କିମ୍ବା ଲେଖିବାରେ କିମ୍ବା ପରିଚୟ ଦିଆଯାଇଛି । (୧୦) ଯାଃଯନ୍ତ୍ର କିମ୍ବା ଲେଖିବାରେ କିମ୍ବା ପରିଚୟ ଦିଆଯାଇଛି ।

အခက်း ၁၂။

ကာလတိပဏ္ဍီ။

ကောဂိုစီ။	ပဟ္မ္မိုစီ။
အမှု- အပစိသံ၊ ကျွန်ုပ်ချက်ရာပြီ။	အပစိသာမှု၊ ပစိသာမှု၊ အပစိသာမှု၊ ပစိသာမှု။
တူမှု- အပစိသော၊ အပစိသာ၊ ပစိသာ။	အပစိသာထဲ။
နှာမ- အပစိသာ၊ အပစိသာ၊ ပစိသာ။	အပစိသံသုံး၊ ပစိသံသုံး။

ଫରମନ୍ତିବେବାନ୍ତି ॥

များသော နာမဝိယေသနတို့ကို ပုလ္လိုင်၌ ပုရီယ ကဲ့သို့၊ ကဲ့ထိုလိုင်၌ ကညာကဲ့သို့၊ နပုန်းလိုင်၌ ယရံကဲ့သို့ ဝိဘတ် ဆက်သွယ်ရသည်။

အဘိဓာန်။ ။ကုသလ,လိမ္မာသော၊ကောင်းသော။ ဒီယ, ရည်သော။ ဒုက္ခ,ဆင်းရဲသော။ ပဏ္ဍာတ,ပညာရှိသော။ပါပ, ဆိုးသော။မဟလျက, အသက်ကြီးသော။သစ္စ,မှန်သော။ သီတလ, အေးသော။ သူခ,ချမ်းသာသော။

နာမဝိယေသနတို့ကို နာမတို့နှင့်သမာသ်ပြု၍ သုံးနိုင်၏။ ဥဒါဟရဏ်၊ ပဏ္ဍာတပုရိသော, ပညာရှိသောသူသည်။ ပါပကမ္မာ, ဆိုးသော အမှုသည်။ ဖရာသဝစ်နံ၊ ကြမ်းတမ်းသော စကားသည်။

လူအုံး ဥဒါဘိ၏ တို့နှင့်သုံးသော နာမဝိယေသနတို့ကို (ဥဒါဟရဏ်၊ သူရီ၊ များသော။မာနီ၊ ထောင်လွှားခြင်းရှိသော။ ဗဟို၊ များသော။ ကတည်။၊ ကျေးဇူးသီတတ်သော။) အဆိုပါ သရတို့နှင့်ဆုံးသော နာမများကဲ့သို့ ဝိဘတ်သွယ်ရမည်။)

အငွေကြီယာဂိုဏ်း။*

ဤအမျိုးမြို့ပါဝင်သော ဓာတ်တို့မှာ စ၊ သို့မဟုတ် အယ ကိုဆက်သွယ်လျှင် တည်ပုဒ်ရသည်။ အများအားဖြင့် ဓာတ်၏ သရသည် ဂုဏ်မြောက်သည်။

လူအုံး တို့၏ ဂုဏသည် နဲ့ဖြစ်၏။

ဥဒါ တို့၏ဂုဏသည် ၍ ဖြစ်၏။

ဥဒါဟရဏ်။ ၇/ကထ်,ပြောဆိုခြင်း -ကထေတီ၊ကထယတီ။

၇/ဂုပ်,စောင့်ခြင်း -ဂေါ်ပေတီ၊ဂေါပယတီ။

၇/စုရုံ,ခိုးခြင်း -စောရေတီ၊စောရယတီ။

၇/ဆွဲ့,စွန်းပစ်ခြင်း -ဆဇွဲ့တီ၊ဆဇွဲ့ယတီ။

* ငိုးကို ပါဋ္ဌသဒ္ဓါကျမ်းကြီးတို့၏ စရာဒိဂိုဏ်း-ဟုခေါ်သည်။

(၁) မိုက်သော အမတ်ကို သတ်ပါ။ (၂) လျည်းရနိုင်ခဲ့
လျှင်၊ ကျွန်ုပ်တို့သည် သူတို့နှင့် အတူသွားနိုင်ရာပြီ။ (၃) တံ
တားပေါ်မှာ အသက်ကြီးသောသူကို သူတို့ မြင်က လေပြီ။
(၄) ကောင်းသော အမှုတို့ကို ပြုကြပါ။ (၅) မကောင်းမှုတို့
ကိုမလုပ်ရာ (သတ္တမီကာလ ဝိဘတ်ကိုသုံးပါ။) (၆) သင်တို့
ဖြစ်စေ၊ သူ(ကြေး)ဖြစ်စေ၊ ကျွန်ုပ်ကို ကြည့်ရမည်။ (၇) သင်တို့
ထမင်းချက်လျှင်၊ ကျွန်ုပ်စားမည်။ (၈) မိုက်သော မိန်းကလေး
များနှင့်တကွ သူတို့ ကစားကြပြီ။ (၉) သူ့ ဥယျာဉ်မှ
သရက်သီးကို ကျွန်ုပ်ခိုးပြီ။ (၁၀) နက်ဖြန် ပင်လယ်ကို
ကျွန်ုပ်တို့ကူးကြမည်။

အခက်း ၁၃။

ကိတ်နာမ်များ

၄၂။ တို့သည် နာမဝိယေသနများကဲသို့ ညွှန်အပ်သော နာမ်
နှင့် လိုင်၊ ကိန်း၊ ကာရက တို့၏ ညီညွတ်စေရမည်။

တည်ပုဒ်၌ နဲ့ ကို ဆက်သွယ်လျင် ပစ္စာဖွန်ကိုတ်နာမ် ပရသေ
ပဒ ရ၏။ ဥဒါဟရ၏၊ ပစ္စာ(ပ)။ ပစ္စာ(ကြ)။ ပစ္စာ(နှ),
ချက်ပြုတ်သော။ ထို့အပြင်၊ ပစံ-ဟရသောပုဒ်ကိုလည်း ပုလိုင်
နှင့် နပုန်းလိုင်တို့၌ရ၏။ ပစ္စာဖွန်ကိုတ်နာမ်ကို ပုလိုင်၌ ပရိသ-
ကဲ့သို့။ ကြတို့လိုင်၌နဲ့-ကဲ့သို့။ နပုန်းလိုင်၌ ယရုံ-ကဲ့သို့ ဝိဘတ်
ဆက်သွယ်ရသည်။

ပစ္စာပွဲနှင့်ကိတ်နာမ်မှာ အလိုဂျိရာဓာတ်၏ နောက်တွင် အတေသာကြောင်း အန္တာ သောက်တည်ပုဒ်ဖြစ်၏။ အန္တာ-
ဆက်သောတည်ပုဒ်မှ ပစ္စာ(√ ပစ်+အန္တာ)။ပစ္စာနှီ(√ ပစ်+ အန္တာ
+၉)။ပစ္စာနှီ(√ ပစ်-အန္တာ+၃)ဟူ၍ ရ၏။

အတ-ဆက်သာ တည်ပုဒ်မှ လူထိလိုင် ပစတီ(၇ ပစ+
အတ+၉)ဟူ၍ရ၏။ ဂင်းကို ပစန္တိ-ကဲ့သို့ပင် ဝိဘတ်သွယ်
ရသည်။ ပုလိုင်နှင့် နပုန်းလိုင်တို့၏မူကား၊ အောက်၌ ဘော်ပြ
ထားသည့် ထူးခြားသောအချက်များကို မှတ်သားအပ်၏။

၁၀၅

ଅହାତ୍ମି

ထို့ကြောင့် ပစ္စပွန်ကိတ်နာမ်ကို အောက်ပါအတိုင်းအပြည့်
အစုံ ဝိဘတ်သွယ်ရာ၏။

၁၀၅

ပုဂ္ဂိုင်	ကြတ္ထိလိုင်	နပုန်းလိုင်။
ကတ္တာ -ပစံ။	ပစတ္ဗီ။	ပစံ။
-ပစန္တာ။	ပစန္တီ။	ပစန္တီ။

သာမီ	{-ပစတော့။	ပစတိယာ။	ပစတော့။
သမ္မဒါန	{-ပစနှစ်သာ။	ပစနှစ်ယာ။	ပစနှစ်သာ။
ကမ္မ	-ပစနှစ်။	ပစတိုံ။	ပစနှစ်။
		ပစနှစ်း။	
ကရာဇာ	-ပစတာ။	ပစတိယာ။	ပစတာ။
	-ပစနှစ်နှစ်။	ပစနှစ်ယာ။	ပစနှစ်နှစ်။
အပါဒါန	-ပစတာ။	ပစတိယာ။	ပစတာ။
	ပစနှစ်သွာ့။	ပစနှစ်ယာ။	ပစနှစ်သွာ့။
	ပစနှစ်မှာ။	ပစနှစ်ယာ။	ပစနှစ်မှာ။
သကာသ	-ပစတိ။	ပစတိယာ။	ပစတိ။
	ပစနှစ်။	ပစနှစ်ယာ။	ပစနှစ်။
	ပစနှစ်သွိုံး။	ပစတိယံး။	ပစနှစ်သွိုံး။
	ပစနှစ်မှိုံး။	ပစနှစ်ယံး။	ပစနှစ်မှိုံး။
အာလပန်	-ပစံးပစစာပစာ။	ပစတိ။	ပစံးပစစာပစာ။
	ပစနှစ်။	ပစနှစ်း။	ပစနှစ်။

ပဟူဂုစ်။

ပုဂ္ဂိုင်	ဇူဇိုလိုင်	နပုန်းလိုင်
ကတ္တာ	-ပစနှစ်းပစနှစ်း။	ပစတိ။
		ပတိယော့။
	ပစနှစ်း။	
	ပစနှစ်းယော့။	
သာမီ	{-ပစတံး။	ပစတံးနံး။
သမ္မဒါန	{-ပစနှစ်းနံး။	ပစနှစ်းနံး။
ကမ္မ	-ပစနှစ်း။	ပစတံး။
		ပစနှစ်းပစနှစ်း။
	ပစတံး။	
	ပစနှစ်းယော့။	
ကရာဇာ	{-ပစနှစ်းဟို။	ပစနှစ်းဟို။
အပါဒါန	{-ပစနှစ်းဘို။	ပစနှစ်းဘို။
	ပစနှစ်းဟို။	
	ပစနှစ်းဘို။	
သကာသ	-ပစနှစ်းသူ။	ပစနှစ်းသူ။
	ပစတံးသူ။	ပစနှစ်းသူ။
	ပစနှစ်းသူ။	

အာလပန - ပစန္တာ။	ပစတိ။	ပစန္တာ၊ ပစန္တာနံ။
ပစန္တာ။	ပစတိယော။	
	ပစန္တိ။	
	ပစန္တိယော။	

ရာဇာ, (ရှင်ဘုရင်)ကို ဝိဘတ်သွယ်သော် ဆိုလတ္တံ့သော ထူးခြားချက်များကို လိုက်နာရာ၏။ ဆွဲမျိုးပေါက်ဘော်အနှက် ဟောပုဒ်များကိုလည်း ထိုအတိုင်း ဝိဘတ်သွယ်ရာ၏။ ထိုပုဒ်တို့ ကား။ ပိတာ, အဘ။ မာတာ, အမိ။ ဘာတာ, ဉ်းအစ်ကို။ ခိုတာ, သမီး။ ဘတ္တာ၊ လင်။ နတ္တာ၊ မြေး။ သတ္တာ၊ ဆရာ။ ကတ္တာ၊ ပြုတတ် သောသူ တို့ဖြစ်သတည်း။

ရာဇာ, ရှင်ဘုရင်။

ဧကဂုစ်။

ဗဟိုဂုစ်။

ကတ္တာ	-ရာဇာ။	ရာဇာနော်။
သာမီးသမ္မဒါန	-ရညော၊ ရာဒီနော်။	ရည်၊ ရာဇူနံ၊ ရာဇာနံ။
ကမ္မ	-ရာဇာနံ၊ ရာဒံ။	ရာဇာနော်။
ကရဏာ၊ အပါဒါန	-ရညော၊ ရာဇော်။	ရာဇူဟို၊ ရာဇူဘို၊ ရာဇော်၊ ရာဇော်။
ဉ်ကာသ	-ရညော(ရည်+း)၊ ရာဇိန်း။	ရာဇူသ၊ ရာဇော်။
အာလပန	-ရာဇာရာဇာ။	ရာဇာနော်။

မှတ်ချက်။ ။မဟာရာဇာ, မြတ်သောမင်းကြီး၊ ဒေဝရာ ဇာ, နတ်မင်းကြီး၊ ဥပရာဇာ, အိမ်ရှေ့မင်းအစရှိသော ရာဇာ ၏သမာသုပုဒ်တို့ကို ပုဂ္ဂိုသ ကဲ့သို့ ဝိဘတ်သွယ်ရသည်။ အထူး ကား၊ ဧကဂုစ် ကတ္တာ၌ မဟာရာဇာ။ သာမီး၌ မဟာရာဇာသော၊ မဟာရညော။ ဗဟိုဂုစ်ကိန်း၌ မဟာရာဇာနံ၊ မဟာရည် ဟူ၍ ရသတည်း။

ပိတ္တ၊ အသ။(ပုဂ္ဂိုင်။)

၁၀၇

၁၂၀

ପ୍ରକାଶିତ

၁၂၁

ကတ္တာ	-မာတာ။	မာတရော့။
သာမိုးသမွဒါန	-မာတူ မာတူယာ။	မာတရာနံ မာတာနံ မာတူနံ။
ကမ္မ	-မာတရုံ။	မာတရော့။
ကရဏာအပါဒါန	-မာတရာ့မထျော့။	မာတရောဟို မာတရောဘို မာတူဟို မာတူဘို။
ဉာဏ်	-မာတရုံ။	မာတရော့သု မာတူသု။
အာလပန်	-မာတာ။	မာတရော့။

ဘာတာ,ညီအစ်ကို။ ဘတ္တာ, လင်။ နတ္တာ,မြေး။ သတ္တာ,
ဆရာ။၍၏တို့ကို ပိတာကဲ့သို့ ပိုဘတ်သွယ်ရသည်။အထူးကား၊
ရံ၊ရာ၊ရော ဟူသော ပစ္စည်းရှေ့၌ လာသော အ သည် အာဖြစ်
သည်။ ဥဒါဟရုဏ်၊ ဘတ္တာရုံ၊ ဘတ္တာရာ၊ ဘတ္တာရော။ ။
မိတာ,သမီး။ ၍၏ကို မာတာ ကဲ့သို့ ပိုဘတ်သွယ်ရသည်။

ପ୍ରିୟତିଣୀ ତନ୍ଦ୍ୟପୁତ୍ରଙ୍କୁ କାହାରେ କାହାରେ କାହାରେ
ଆ-ଫୁଲ୍ଲିଶ୍ଚିମ୍ବିନ୍ଦୁରେ ମୁଠିପି । କୃତିଗାନ୍ଧିକୀୟ ।

တည်ပုဒ်-ပိတု၊ မာတု စသည်သည် ဇကဂုစ် ကတ္တာ-
ပိတာ၊ မာတာ အစရိသဖြင့် ဖြစ်၏။

မာတာပိတရော, မိဘ။

တည်ပုဒ်-မာတာပိတူ။

ကတ္တာ	- မာတာပိတရော။
သာမီသမ္မဒါန	- မာတာပိတူနံ့း။
ကမ္မ	- မာတာပိတရော။
ကရာဏာအပါဒါန	- မာတာပိတူဟို။
သကာသ	- မာတာပိတူသု။
အာလပန်	- မာတာပိတရော။

ဘာသာပြန်။ ၁၁(၁) အဟံ သတ္တာရုံ ရှင်း ဂစ္ဆို ပသီး။

(၂) သာ ဘတ္တာ ပစ္စိုး မရှိ။ (၃) မဟာရာဇာသု ပုတ္တာ ဝိထိယံ (ဝိထိ, လမ်း-လူ) ဂစ္ဆိုနော ကည်း ဝိုး။ (၄) သော တေဟို သွံ့ဗိုလ်နော ပုတ္တာ အနုစာဝိ။ (၅) သော မမ ရင္း စရွှေ့သု ပုဂ္ဂိုသသု ပုရတော နိပ္ပိုး။ (၆) မာတာပိတူနံ့း သုဝါဒံ(ပု-ဆုံးမခြင်း) သုကောယျ။ (၇) ပိတရာ သဟ ဂစ္ဆို ပုတ္တာ ပဏ္ဍာသီ(၅ ကုသ်,ခေါ်ခြင်း။) (၈) မမ ဘာတာ စ ဘတ္တာ တေသံ နိဂုံး သွေး အာက္ခိုသနဲ့။ (၉) မယံ သတ္တာရုံ ဝန်းသုံးမ(၇၀နှုန်း,ရှိခိုးခြင်း။) (၁၀) တသု ကထံ သုကာထား။

(၁) ရှင်ဘုရင်၏ ဥယျာဉ်၌ သမင့်နောက်သို့ ပြေးလိုက် နေသော လူကို ကျွန်ုပ်တို့ တွေ့ကြပြီ။ (၂) လမ်း၌ သွားကြစဉ် သူတို့သည် စေတီရှေ့၌ ထိုင်နေသော လူကို စကား ပြောဆို ကြပြီ။ (၃) ရှင်ဘုရင်၏အနီး၌ (သန္တိကသမီပ) ထိုင်လေ့။ (၄) သူသည် ကောင်းမှုများကို ပြပြီ။ (၅) ရှင်ဘုရင်၏ သား သို့ဗိုလ်နောက်သို့ သူတို့ လိုက်ကြပြီ။ (၆) ဆင်ကို သတ် နေသော ခြေသံနောက်သို့ သူတို့ လိုက်ကြပြီ။ (၇) မြေးနှင့် အတူ ကစားနေသော မိန်းမသည် ကျွန်ုပ်၏ အိမ်၌ သေပြီ။ (၈) ရှင်ဘုရင့် ဆုံးမခြင်းကို သင်တို့ နားထောင် ကြရာ၏။ (၉) လမ်း၌ သွားကြစဉ် သူတို့သည် ခြေသံကို သတ်ကြပြီ။

(၁၀) စင်စစ်မှုကား၊ သူသည် သစ်ပင်(ရုက္ခ-ပ)ရိပ်၌ လျောင်းနေသောသူကို မြင်ပြီ။

အခက်း ၁၄။

ပရောက္ခာ

အခက်း ၆ ၌ ပေးထားသော နည်းအတိုင်း ဓာတ်ကို
အဗ္ဗာသပြုရာ၏။

အကောင်း။

ပဟုဂုစ်။

အမှ	-အပစ်, ကျွန်ုပ်ချက်ပြီးပြီ။	ပပစိမှု။
တုမှ	-ပပစော်။	ပပစိထွေး။
နာမ	-ပပစေ။	ပပစ္မာ။

ပစ္စွာန်ကိုတ်နာမ်၊ အတ္ထနောပဒ။

အလိုရှိရာ ဓာတ်၏နောက်တွင် မာန ကို ဆက်သွယ်လျှင် တည်ပုဒ် ဖြစ်သည်။ ဥဒါဟရာ၏၊ ပစာမာန၊ (၇ပစ် + အ + မာန)။ ၄င်းကို ပုလ္လိုင်၌ ပုရိသကဲ့သို့၊ ကဲတ္တိလိုင်၌ ကညာကဲ့သို့၊ နပုန်းလိုင်၌ ယရုကဲ့သို့၊ ဝိဘတ်သွယ်ရသည်။ ၄င်းသည် ပစ္စွာန် ကိုတ် နာမ် ပရသုပဒနှင့် အနက်တူ၏။ မာန-ပစ္စွာည်းအစား အာနပစ္စွာည်းကိုလည်း အသုံးပြနိုင်၏။ ဥဒါဟရာ၏၊ ပစာနော၊ ပစာနာ၊ ပစာနံး။

သော၊ သာ၊ တံ့ ကို နာမဝိတေသနကဲ့သို့ အသုံးပြုခြင်း။

သော၊ သာ၊ တံ့ တို့၊ ကို နာမ်ပုဒ်ရှုံး၌ ထားလျှင်၊ ၄င်းတို့သည် နိဒဿာန နာမဝိတေသန ဖြစ်လာ၏။ ဥဒါဟရာ၏။

ပုဂ္ဂိုင်	{ သော ပုရိသော, ထိလူသည်။ တေဟိ ပုရိသေဟိ, ထိလူတိဖြင့်။
ကျွဲ့လိုင်	{ သာ ကညာ, ထိမိန်းကလေးသည်။ တိသံ ကညာယံ, ထိမိန်းကလေး၌။
နပုန်းလိုင်	{ တံ ယရံ, ထိအိမ်သည်။ တေသု ယရေသု, ထိအိမ်များ၌။
အဆိုပါ ပုဒ်တို့ရှေ့၌ စ-အကွဲရာကို ထည့်လျှင်။ ထို၊ ဤ ဟူသော အနက်နှစ်မျိုးရ၏။ ဥဒါဟရ၏။	
ဧသော ပုရိသော, ထိလူသည်၊ ဤလူသည်။	
ဧသော ကညာ, ထိမိန်းမကလေးသည်၊ ဤမိန်းမကလေး သည်။	
ဧတံ ယရံ, ထိအိမ်သည်၊ ဤအိမ်သည်။	
ဘာသာပြန်။ ။(၁) သော အမစွာ သုဒန် (ထမင်း) ပပစ်။ (၂) ဘိက္ဗာန် ဒါန် ဒဒ္ဒာ။ (၃) အဟံ တံ ပုရိသံ နကရသွား အာကစ္စမာန် ပသီး။ (၄) ဧသော ကညာ သုဒန် ပစာန မရို။ (၅) တေ ဘိက္ဗာဝေ သတ္တာရာ သွီး ဧတသွီး ယရမှိ နိပိဋ္ဌးသု။ (၆) ဧသော မီတာ မာတရာ သဟ ကိုင်မာနာ ပတိ။ (၇) ဧသော နဒီ သူန္တရာ။ (၈) ဧသော ပုရိသော ရညော မဟန္တာ ရထံ စောရေတိ။ (၉) တေ မဟိသာ(ပ-ကွဲ) တေသု အာဝါဇ္ဈာသု (ပ-တွင်း) ပတိသု။ (၁၀) မဟာရာဇာ ပုရောဟိတေ တေသံ အမစွာန် ပဟိဏတိ(၍ ဟို, စေလွှတ် ခြင်း)။	

(၁) ထိမိန်းကလေး နောက်သို့ ပြေးလိုက်သော လူကို
သတ်ပါ။ (၂) ထိဖောင်မှာထိုင်ပါ။ (၃) ထိအမတ်သားနှင့်
အတူကစားနေသည်ကို မြင်လျှင်၊ ကျွန်ုပ် သင့်ကို သတ်မည်။

(၄) သင်တို့သည် မကောင်းမှုများကို ပြုကြလျှင်၊ သင်တို့ အိမ် သို့ ကျွန်ုပ်မလာ။ (၅) သူတို့သည် ကျွန်ုပ်သားနှင့် အတူမလာကြ။ (၆) ရှင်ဘုရင် နန်းတော်သို့ (ရာဇိဝေသန-န) ထိုလူက လေးများကို(ဒါရက-ပ) စေလွှတ်ပါ။ (၇) ပုရောဟိတ်သည် ငွေဒ်ဂံးကို (ရုပိယ-န) လိုချင်၏။ (၈) ဤမိန်းမတို့သည် ထိုတွင်း၌လျောင်းကြပြီ။ (၉)ကျွန်ုပ်သားနှင့်သူ၏သိုးသည် ထို အိမ်၌နေကြပြီ။ (၁၀)သူတို့သည် ဤတံတားပေါ်မှာ အိပ်ကြပြီ။ (နိဒ္ဒါယိုသူ)။

အခေါ်: ၁၅။ အတိတ် ကိတ်နာမ်။

ဓာတ်၏နောက်တွင် တ-ဖြစ်စေနာ-ဖြစ်စေ ဆက်၍သည့် ခြင်းအားဖြင့်၊ အတိတ်ကိတ်နာမ်ဖြစ်၏။ တ-ကို သုံးမျိုးအား ဖြင့် ထည့်နိုင်၏။

(က) သရုပုံးသောဓာတ်၌ တိုက်ရိုက်ဆက်သွယ်ရသည်။ ဥဒါဟရုဏ် ၂၆-၆၆တ၊ အောင်အပ်ပြီးသော။ ၂၇-၂၇တ၊ ဆောင်ယူအပ်ပြီးသော။ ၂၇၂-၂၇၃တ၊ ဖြစ်ပြီးသော။

(ခ) ဗျည်းဆုံးသော ဓာတ်၌ ဦးအားဖြင့် ဆက်သွယ်ရသည်။ ဥဒါဟရုဏ်။ ၂၈၁-၂၈၂တ၊ ပြောဆိုအပ်ပြီးသော။ ၂၈၂-၂၈၃တ၊ ချက်အပ်ပြီးသော။ ၂၈၄-၂၈၅တ၊ ရေးအပ်ပြီးသော။

(ဂ) ဓာတ်၏ အဆုံး ဗျည်းနှင့် တ တို့ တွေ့ဆုံးကြရာ၊ အောက်၌ဘော်ပြအပ်သော ပြောင်းလဲခြင်းများဖြစ်၏။

အဆုံး စ်+တ=တ္ထ။ ဥဒါဟရဏ။ ၍မှစ်+တ=မုတ္ထ၊ လွတ်ပြီး
သော။

၅+တ=တ္ထ။ ။ ၍ဘု၏+တ=ဘုတ္ထ၊ စားအပ်
ပြီးသော။

တ်+တ=တ္ထ။ ။ ၍ ပတ် + တ = ပတ္ထ၊ ကျပြီး
သော။

၇+တ=ဒ္ဒ။ ။ ၍ ဗုစ် + တ = ဗုဒ္ဒ၊ သိအပ်ပြီး
သော၊ သိတတ်သော။

၅+တ=တ္ထ။ ။ ၍ တပ်+တ=တတ္ထ၊ ပူအပ်ပြီး
သော။

တ်+တ=ဒ္ဒ။ ။ ၍ လဘ်+တ=လဒ္ဒ၊ ရအပ်ပြီး
သော။

၆+တ+န္တ။ ။ ၍ ဂမ်+တ=ဂန္တ၊ သွားအပ်
ပြီးသော၊ သွားတတ်သော။

၃+တ=န္တ။ ။ ၍ ကသ်+တ=ကန္တ၊ ထွန်အပ်
ပြီးသော။

၅+တ=န္တ။ ။ ၍ ရဟ်+တ=ရန္တ၊ တက်အပ်ပြီး
သော၊ တက်သော။

မှတ်ချက်။ ။ အဆုံး နှုန်းရှု တို့သည် တ-နှင့် ဆုတ္တော့သော
အများအားဖြင့် ကြော်။ ဥဒါဟရဏ။ ၍ ခန်း၊ တူးခြင်း+တ=ခ
တ။ ၍ ကရ်၊ ပြုခြင်း+တ=ကတ။

တခါတရုံ အဆုံး မဲ လည်းကြော်။ ဥဒါဟရဏ။ ၍ ဂမ်-
ဂတ။

နပုန်းလိုင် ကိတ်နာမ်တို့ကို၊ နာမ်သက်သက်ကဲ့သို့ သုံးနိုင်
၏။ ဥဒါဟရဏ။ ၍ ဇီဝ်၊ အသက်ရှင်ခြင်း-ဇီဝ်တံ့၊ အသက်။ ၍ ဂလို
ခြိမ်းချောက်ခြင်း-ဂလိုတံ့၊ မိုးခြိမ်းသံ။

ကိတ်နာမ်ကို ကြိယာအဖြစ်ဖြင့် သုံးနိုင်၏။ ဥဒါဟရဏ်၊ သော နဂရံ ဂတော၊ သူမြို့သုံးသွားပြီ။

နဲ့ နောက်ဆက်သည် တ နောက်ဆက်လောက် အသုံး မများချေ။ ငှင့်ကို အများ အားဖြင့်။ ဒဲ၊ ရဲ ဆုံးသော ဓာတ်၌ ထည့်ရသည်။ ဥဒါဟရဏ်၊ ဂဆို၊ ဖုံးလွှမ်းခြင်း-ဆန္ဒ။ ဂဆို၊ ဖြတ်ခြင်း-ဆန္ဒ။ နို့သုတေသန၊ ထိုင်ခြင်း-နို့သုန္တ။ ဂကိုရဲ၊ ပြီးပြုမ်း ခြင်း-ကိုအောင်။ ၇ တရာ့၊ ကူးဖြတ်ခြင်း=တို့အောင်။

ဓာတ်၏ သရ ပြောင်းပုံကို မှတ်ပါ။ နင်ယ်က ကြော်းသုံး ပြောင်းသည် ကိုလည်းမှတ်ပါ။ ဤသုံးကြော်းသုံး ပြောင်းခြင်း မှာ၊ ဓာတ်၌ ရဲ ကြောင့်ဖြစ်၏။ အခြားဥဒါဟရဏ်များကား၊ ဤသုံးတည်း။ ၇ ဘုရား၊ ချိုးဖွဲ့ခြင်း+တ=ဘရာ။ ၇လင်၊ ကပ်ပြ ခြင်း+တ=လရာ။

နဲ့ဆက်သွယ်သော၊ ဥဒါဟရဏ်များကား၊ ၇ လီ၊ ပြိုကပ် ခြင်း-လီနဲ့။ ၇လူ၊ ရိတ်ဖြတ်ခြင်း-လူနဲ့။ ၇ဟာ၊ စွန့်ပစ်ခြင်း-ဟာနဲ့၊ ဟီနဲ့။

မှတ်ချက်။ ၇ ကတ္တားအနက်ဖြစ်သော ဝါကျကို ကံ အ နက်ဖြစ်သော ဝါကျသုံး ပြောင်းပြီးလျှင်၊ အတိတ်ကိတ် အား ဖြင့် အဓိပ္ပာယ်ပြန်နိုင်၏။ ဥဒါဟရဏ်၊ ကျွန်ုပ်သည်ကုသိုလ်ကို ပြုခဲ့ပြီး-ဟူသော ဝါကျကို၊ ကုသိုလ်ကို ကျွန်ုပ်ပြုအပ်ပြီ-ဟူ၍ ပြောင်းပြီးလျှင်၊ ကုသလံ မယာ ကတံ-ဟူ၍ အဓိပ္ပာယ်ပြန်နိုင်၏။ ဤအချက်ကိုကောင်းစွာမှတ်သင့်၏။

ဘာသာပြန်။ ၇(၁) ဓမ္မာ ဘိက္ခဗ္ဗဟို သူတော့။ (၂) ရှင်းပုတ္တန် ဒီတံ့။ (၃) သော ကညာ သကင္္ဋ္ဌန် တေသံ ယရံ ဂတော။ (၄) အမောဟို ကုသလံ အကတံ။ (၅) ယရံ အဂိုနာ အာဒိတ္ထံ့။ (၆) သော ရုကော့ တသွာ့ ပုံးတသွာ့ ပထိတော့။ (၇) တေ မနှာသာ ဇတေသံ အာသနာနဲ့ (နဲ့အင်းပျဉ်) ဟောင့် နိုဒ္ဓါယိုသုံး။ (၈) တသွံး ရင္း သော ဥပရာဇာ သံ့။

မေ(ပ-စစ်ပဲ) ပရာဇိတော့ (ဆုံးရှုံး၏)။ (၉) အမှာကံ ပိတု
နော ဇတောနိ သကင္္ဋာနိ ဒဒါဟိ။ (၁၀) တသု ရာသိနော
ဇတော ကောင္္ဋာသု (အဖို့အစု) တသု ပုရိသသု မယာဒီန္တာ။

(၁) ကျွန်ုပ်တို့သည် ကောင်းမှုတို့ကို မဖြေခဲ့ကြပြီ။ (၂) သူတို့သည် ရှင်ဘုရင့်ဆင်ဖြင့်မြို့သို့သွားကြပြီ။ (၃) ဖောင်ပေါ်မှာ ထိုင်နေပြီးသော လူကိုကျွန်ုပ်တို့ မြင်ကြပြီ။ (၄) သူတို့သည် ကျွန်ုပ်တို့အစာကိစားကြပြီးပြီ။ (၅) ငှက်ကိုမှဆိုးသတ်အပ်ပြီ။ (၆) မကောင်းမှုပြုသူတို့သည် ငရဲလားကြလတဲ့။ (၇) အိမ်၌ သေပြီးသောလူကိုသူတို့မြင်ကြပြီ။ (၈) ရှင်ဘုရင်သည် ရန်သူမှ (ဝေရီ-ပ) ဆုံးရှုံးပြီ။ (၉) ထိုမိန်းကလေးတို့သည် ဤအင်းပျဉ်များသို့ထိုင်ကြပြီ။ (၁၀) ရတနာများ၏ အစုအပုံကို ဤလူများ ခိုးအပ်ပြီ။

အခက်း ၁၆။

အန္တယီ နိုင် ပုဂ္ဂိုလ် နာမ်စားများ။*

ယ(အန္တယီနာမ်စား), အကြင်၊ အကြင်သူ။
ပုလိုင်။

ଓର୍ଦ୍ଧବିନ୍ଦୁ	ପରିପାତ	ଅର୍ଦ୍ଧବିନ୍ଦୁ
ଗଟ୍ଟା	-ମୟା	ଯେ
ଚାହିଁ ଚାମ୍ପାକିଙ୍କ	-ଯାଚା	ଯେବୁ
ଗଢ଼	-ଯଂ	ଯେ
ଗରଣ	-ଯେନ୍ତି	
ଅପିତିଙ୍କ	-ଯଚ୍ଛା ଯମ୍ବା	
ଚାକାଚ	-ଯଚ୍ଛି ଯମ୍ବି	ଯେବୁ

* င်းကိုပါဋ္ဌသဒ္ဓကျမ်းကြီးတိမှာသဗ္ဗာနာမ်ဟုခေါ်၍သဗ္ဗာနာမ်ကမှဆယ်မျိုးခွဲဖြီးလျင်ယ-ကိုပယာဂဝန်သဗ္ဗာနာမ်။က-ကိုပစ္စသဗ္ဗာနာမ်ဟုခေါ်၏။

၃၃

ଗଟ୍ଟା	-ଯାବା	ଯାବା ଯାବେବା
ଚାତିରିଚାମୁଦ୍ରିନ୍ଦ	-ଯାବାଯାଯାଚାବା	ଯାବାଚାବା
ଗପ୍ତ	-ଯାବା	ଯାବାଯାବେବା
ଗରଣ୍ଠାରେପିତ୍ତିନ୍ଦ	-ଯାବାଯା	ଯାବାହିନ୍ଦି
ବୈଗାଵ	-ଯାବାଚାବାଚାବା	ଯାବାଚାବା

နုန်းလိုင်

ଗଟ୍ଟା	-ସଂ ॥	ଯାହାନ୍ତି ॥
ଚାତିଚାତୁରୀନ୍ତି	-ଯାଚା ॥	ଯେବୁ ॥
ଗପ୍ତ	-ସଂ ॥	ଯାହାନ୍ତି ॥
ଗରାନ୍ତି	-ଯେନ୍ତି ॥	ଯେହି ॥
ଆପିତିନ୍ତି	-ଯବୁଗାଯବୁଗା ॥	
ଦ୍ୟାଗାନ୍ତି	-ଯବୁଃ ଯଥି ॥	ଯେବୁ ॥

ယ-နည်းတူ၊ ပိုဘတ်သွယ်အပ်သော အနိယတ နာမ်စား
များ။

ဘော်ပြအပ်ပြီးသော နာမ်စားတို့သည် ဗဟိုဂုဏ်ကတ္တား၏ နှင့် ဆုံးကြောင်းမှတ်ပါ။

କ(ପୁଣ୍ୟକାରୀତିଶୀଳ), ଆହ୍ୟତ୍ୱାନ୍ତିକ, ଆହ୍ୟତ୍ୱାନ୍ତିକତିଶୀଳ)।

ၤ။ နှစ်များကို ယ-နည်းတူပင် ဝိဘတ်သွယ်ပါ။ သို့သော်
နှုန်းလိုင်ခက္ခစ် ကတ္တာနှင့်ကမ္မကာရကတိကား ကံ-ဟာ၏

မဖြစ်ဘဲကို-ဖြစ်သည်ဟုမှတ်လေ။ ဥဒုပါဟရာဏ်၊ ကို ကရိသတိ၊ သူဘာကိုလုပ်မည်နည်း။

မှတ်ချက်။ ။ ကို-၌ အံ-နိဂုဟိတ်သည် ဗျည်းနှောင်းရာ မှာနှောင်းသော ဝဂ်အကွဲရာသို့လိုက်၍ (အခဏ်း ၇ ၌ ဘော် ပြထားသည့်အတိုင်း) နာသီကအဖြစ်သို့ ပြောင်းလဲတတ်၏။ သရနှောင်းရာ၌မူကား မ-ဟူ၍သော်ငင်း။ ၃-ဟူ၍သော်ငင်း ဖြစ်လာ၏။ ဥဒုပါဟရာဏ်၊ သော ကိမ်းကာသီ၊ သူဘာကိုပြုသ လဲ။ ဓတေဒ.ဟောသီ၊ ဤအကြံသည်ဖြစ်၏။ ကို.၏၌ ကတ်၊ သင်သည်ဘာကို ပြုအပ်သနည်း။

ကို-ကိုသမ္မဒါနကရဏကာရကတိနှင့်သုံးခြင်း။

ကို-ကိုသမ္မဒါနကာရကနှင့်ငင်း၊ ကရဏကာရကနှင့်ငင်း ဘက်တွဲသုံးစွဲသည်ရှိသော်၊ ‘အဘယ်ကျေးဇူး’၊ ‘အဘယ် အ ကျိုး’ဟူ၍အဓိပ္ပာယ်ပြန်ရသည်။ ဥဒုပါဟရာဏ်။

ကို.၏၌ ပုတောန၊ သားဖြင့်သင့်အား အဘယ်ကျေးဇူးရှိသ နည်း။

ကို.မွှေ အာဂစ္စနှောန်၊ လာသဖြင့် ကျွန်ုပ်အား အဘယ် ကျေးဇူးရှိအံ့နည်း။

ဤသို့သော ဝါကျများ၌ ကို-အစား အတွော ကို ထည့် သွင်းလျှင်။ ‘အကျိုးရှိ၏’ ‘အလိုရှိ၏’-ဟူသော အဓိပ္ပာယ်ရ သည်။ ဥဒုပါဟရာဏ်။

အတွော မေ ကပိနာ၊ မျောက်ဖြင့် ကျွန်ုပ်အား အကျိုး ရှိ၏။ မျောက်ဖြင့် ကျွန်ုပ်သည် အလိုရှိ၏။ (ကျွန်ုပ် မျောက်ကို အလို ရှိ၏။)

အတွေ့ဘ ကေ ရဇ္ဈာန်, အပ်စိုးသဖြင့် သင့်အား အကျိုးရှိသည်။ တားမြစ်ခြင်း-ဟူသော အနက်ကိုလိုမှာ နဲ့ထို(နဲ့အထို)ကို ထည့်ရသည်။ ဥဒါဟရဏ။

အတွေ့ဘ မေ ကပိနာ နဲ့ထို, ကျွန်ုပ်သည် မျာက်ကို အလိုမရှိ။

ကို-ကိုသမာသပြုလုပ်ရာ၌လည်းသုံးနိုင်သည်။ ဥဒါဟရဏ။
ကိုက်းရဏာ(အပါဒါန), အဘယ်ကြောင့်လဲ။

ကိုမျှရှိသော, ကိုနှုန်းရာ။ ကိုက်းရ, ကျွန်ု။

ယ-ကို တ-နှင့် တွဲဘက်၍သုံးခြင်း။

(ပါမိသဒ္ဓကျမ်းကြီးတို့၌။ ယ ကို တစုံတရုံဖြင့်မမှတ်ရသေးသောအရာ၌သုံးရခြင်းကြောင့်။ အနိယတ=အနိယတ။ တ-ကိုတစုံတရုံဖြင့် မှတ်ပြီးသော အရာ၌သုံးရခြင်းကြောင့်။ နိယတ=နိယတ ဟု ခေါ်သည်။)

(က) ယ-ကို သောသာတံ့ ဟူသော ပုဒ်တို့နှင့်တွဲ၍ များစွာအသုံးပြု၏။ ဥဒါဟရဏ၁၊ ယော ပုရိသော မံ ပသိ သောမရို, အကြင်ယောကျားသည် ငါ့ကို မြင်၏။ ထို (ယောကျား)သည်သေလေပြီ။ (ငါ့ကိုမြင်သောလူသည် သေပြီ။) အကြင်ယောကျားသည် ဟု ဆိုရာ၌ကား။ ထိုမြင်သောယောကျားသည်ဟု မြင်ခြင်းကြိယာဖြင့် မှတ်သားပြီးဖြစ်သည်။

ယသိုံး ယရသိုံး သော နိုပ္ဇာသုတီ တသိုံး ယရသိုံး အဟံဝသိသာမိ, အကြင်အိမ်၌ သူလောင်းလတဲ့၊ ထိုအိမ်၌ ကျွန်ုပ်နေအံး။ (သူလောင်းမည့်အိမ်၌ ကျွန်ုပ်နေအံး။)

ယာ ကူးတို့ တံ့ ပကြောသတီ သာ အတိုဝိယ ဗာလာ, အကြင် မိန်းမသည် ထိုယောကျားကို ခေါ်၏။ ထိုမိန်းမသည်

အလွန်မိုက်စွာ။ (ထိုယောက်၍သားကို ခေါ်သောမိန်းမသည် အလွန်မိုက်စွာ။)

(ခ) ယံ-ဟူသော ကမ္မ၊ ယေန-ဟူသော ကရဏ၊ ယသွာ-ဟူသော အပါဒါန ကာရကတို့သည် ‘အကြင် အကြောင်းကြောင့်’၊ ‘သောကြောင့်’၊ ‘သဖြင့်’ ဟူသော အနက်များ၏ ဖြစ်ကုန်၏။ ဥဒါဟရ၏။

တုမေ တံ န ဝစေယျာထ ယံ သော ပလ္လိတော ဟောတိ၊ အကြင်သူသည် လိမ္မာသောကြောင့်၊ ထိုသူကို သင်တို့ မသတ်ရာ။ (သူလိမ္မာသောကြောင့်၊ သင်တို့သူကိုမသတ်ရာ၊ မသတ်သင့်။)

ယသွာ သော မံ ပဟရိ တသွာ န တေန သဟ ဂစ္စာမိ၊ အကြင်အကြောင်းကြောင့် သူသည် ကျွန်ုပ်ကို ရိုက်ပုတ်၏ သို့ ဖြစ်သောကြောင့် သူနှင့်အတူမသွားပါ။

တံ ကာရဏံ သူဇောဟို ယေန ကာရဇောန သော မရိ၊ အကြင်အကြောင်းကြောင့် သူ သေ၏။ ထိုအကြောင်းကို နာလော့။

(ဂ) ယေန တေန - ဟူသော ပုဒ်နှစ်ပုဒ်တို့သည် ‘အကြင်အရပ်’၏ ... ‘ထိုအရပ် သို့’ ဟူ၍ အဓိပ္ပာယ်ရ၏။ ဥဒါဟရ၏။

ယေန ဘဂဝါ တေ(န) ဥပသက်မီ၊ အကြင်အရပ်၏ မြတ်စွာဘုရားရှိတော်မူ၏။ ထိုအရပ်သို့ ချဉ်းကပ်၏။ (မြတ်စွာဘုရားရှိတော်မူရာအရပ်သို့ ချဉ်းကပ်၏။)

ယေန တေ ဝသို့ တေန ဂစ္စာမ၊ အကြင်အရပ်၏ သူတို့ နေက၏။ ထိုအရပ်သို့ သွားကြစို့။

အနိယမ နာမ်စားများ။(သဗ္ဗာမှာမ်။)

ကော်ကာ်၊ ကို-စသော ပုဒ်တို့နောက်တွင် စီ-ဟူသော ပစ္စည်းကို ကပ်လျှင်၊ ကောစိ၊ အဘယ်သူမဆို။ ကာစိ၊ အဘယ် သူမဆို။ ကို့၍၊ အဘယ် အရာမဆို၍၊ ဘယ်သင်းမဆို-ဟူသော အနိယမ အနက်တို့ကိုရ၏။ (တရုတုတခါ စီ-အစား၊ ကတ္တာ ဗဟိုဝါအရာ၌ စနာ၊ သုကာသအရာ၌ စနံ-ဟူသော ပုဒ်တို့ ကိုသုံး၏။) ဥဒါဟရ၏၊ ကောစိ ပုရိသော၊ ဘယ်သူမဆို။
 ကောစိ-ပုလိုင်။

ကောစိ။	ဗဟိုဝါ။	
ကတ္တာ	-ကောစိ။	ကောစိ။
သာမီသမ္မဒါန	-ကသုစိ။	ကေသု့။
ကမ္မ	-ကျို့ ကို့။	ကောစိ။
ကရာဏာ	-ကန်စိ။	} ကေဟိုစိ။
အပါဒါန	-ကသွာစိ။	
သုကာသ	-ကသို့၍ ကိုသို့၍။	ကေသုစိ။

ကောစိ-ကဲတို့လိုင်။

ကတ္တာ	ကောစိ ကာယောစိ။	
သာမီသမ္မဒါန	-ကာယစိ ကသုသာစိ။	ကာသု့။
ကမ္မ	-ကျို့။	ကာာစိ ကာယောစိ။
ကရာဏာ အပါဒါန	-ကာယစိ။	ကာဟိုစိ။
သုကာသ	-ကာယစိ ကာယှို့ ကသု့။	} ကာသုစိ။

မှတ်ချက်။ ။၈၁ နှောင်းသည် ရှိသော်၊ နိဂုံဟိတ်သည် ဥဖြစ်၏။

နပုန်းလိုင်သည် ပုလိုင်နှင့်တူ၏။ အထူးကား ကတ္တာနှင့် ကမ္မ မကောစိ၌ ကို့၍-ဟူ၍၏၌း။ ဗဟိုဝါ၌ ကာနိစိ-ဟူ၍၏၌း ဖြစ်၏။

ဘာသာပြန်။ ။၉၁ မိန်းကလေးသည် ဆေးကို အလိုရှိ၏။ (၂) ကျွန်ုပ်၏သားနှင့် အတူလာသဖြင့် သင်တို့အား အ

ဘယ် အကျိုးရှိသနည်း။ (၃) အကြင်အရပ်၏ သမင်အိပ်၏ ထိုအရပ်သို့ ခြင်းသွား၏။ (၄) အဘယ်ကြောင့် သင်တို့သည် မကောင်းမှုကို ပြုကြသနည်း။ (၅) မကောင်းမှုကို ကျွန်ုပ်တို့ ပြုခဲ့ကြပြီ။ (၆) သူ၏ အိမ်သို့သွားသောသူသည် အလွန်မိုက်၏။ (၇) အကြင်မိန်းကလေးကို သူနှင့် အတူတကွသင်မြင်၏။ ထို မိန်းကလေးသည် ကျွန်ုပ်၏နှုမဖြစ်၏။ (၈) အကြင်လူတို့သည် ကျွန်ုပ်ကိုခေါ်ကြ၏။ ထိုလူတို့သည် သူ၏ အစ်ကိုများဖြစ်ကြ၏။ (၉) အကြင်အကြောင်းကြောင့် သူသည် ရူး၏။ (ဥမ္မတ္က)။ ထိုအကြောင်းကိုသင်တို့သိကြသလော။ (၁၀) အကြင်အရပ်၏ (ပ-ပဒေသ) သင်တို့သည် သူကိုမြင်အံ့။ ထိုအရပ်မှာ သူကို ဦးခေါင်းပေါ်၍ (ပ-မတ္ကက) ရိုက်ပုတ်ကြလေ့။

အခေါ်း ၁၇။

ပဋိမုပ္ပါယာလကြိယာ။

တွာ စသောပစ္စည်းများသည်ကား ၍၊ ပြီး၍ ဟူသော အနက်ရှိသော ပစ္စည်းများတည်း။ ဥဒါဟရ၏။ ကညာ ဉ်အနဲ့ ပစိတွာ ဘုဇ္ဇာတွာ နိပမိုး၊ မိန်းကလေးသည် ထမင်းကို ချက်၍ စား၍ လျောင်းလေ၏။ ပဋိမုပ္ပါယာလကြိယာ၏ လက္ခဏာ ကား-တွာ၊ တွာန၊ တို့ဖြစ်သည်။ ဂင်းတို့ကို အတိတ်ကိတ် ဖြစ်သော တ-ကဲ့သို့သုံးမျိုးဆက်သွယ်နိုင်သည်။

(က)သရဆုံးဓာတ်၏တို့က်ရိုက်ဆက်သွယ်ခြင်း ဥဒါဟရ၏။ ၍ သု-သုတွာ။

(ခ) ဗျည်းဆုံးဓာတ်၏ လူ-သရဖြင့်ဆက်သွယ်ခြင်း။ ဥဒါဟရ၏။ ၅ ပစ်-ပစိတွာ။

(ဂ) ဓာတ်ဆုံးဗျည်းနှင့်တွေ့သော် ပြောင်းလဲခြင်း။ ဥဒါဟရ၏။ ၇/၈-၈/၉။ ၇/၁၀-၈/၁၁။ ၇/၁၂-၈/၁၃။ ၇/၁၄-၈/၁၅။

တခါတရံ့ဓာတ်၏ သရသည်ရဏမြောက်၏။ သို့မဟုတ် စုမ္ပါန
ရောက်၏။ ဥဒါဟရဏ၏၊ ၂နီ-နေတွာ။

တွာန၊ တုန်-ဟူသောပစ္စည်းတို့ကိုကား အများအားဖြင့်
လက်ာ၊ သို့မဟုတ် ဂါထာ၌သာသုံးသည်။

ယ-ဟူသည်လည်းလက္ခဏာတရှဖြစ်၏။ ငှင့်ကို ရှေးဆက်
ပုဒ်ပါသော ဓာတ်များ၌အသုံးများသည်။ ဥဒါဟရဏ၏၊ အာ
၂ဒါ+ယ=အာဒါယ။ အာ၂ ငမ်+ယ=အာဂမ္မာ။

ဣ-သရဖြင့်လည်း ဆက်သွယ်နိုင်၏။ ဥဒါဟရဏ၏၊ ၂ ပစ်-
ပစိယ။ တည်ပုဒ်သို့လည်း ဆက်သွယ်နိုင်၏။ ဥဒါဟရဏ၏၊
၂ဘု၏-ဘု၌ယ။

ခုတိယပုံဗာလကြိယာ။

ငှာရန်-အနက်ရှိသော ပစ္စည်းသည် ခုတိယပုံဗာလကြိ
ယာ မည်၏။ ငှင့်ကား တုံးဖြစ်၏။ တ-ဟူသောအတိတ်ကိုတ်
ပစ္စည်းတွာ၊ တုံးဟူသော ပဋိမန္ဒုင့်ခုတိယပုံဗာလကြိယာပစ္စည်းတို့
သည် တ-အက္ခရာနှင့်စသည်ဖြစ်ရကား ဓာတ်သို့ ဆက်သွယ်
ရာ၌ သုံးခုစလုံးအတူတူပင်ဖြစ်၏။ ထို့ကြောင့် အခက်း ၁၅-၌
ဘော်ပြအပ်သော ပြောင်းလဲခြင်းများသည်သုံးခုစလုံး၌ အသုံး
ကျ၏။

တုံးသုံးမျိုးဆက်သွယ်ရ၏။

(က) တိုက်ရိုက်။ ဥဒါဟရဏ၏။ ၂ ဒါ-ဒါတုံး။

(ခ) ဣ-သရဖြင့်။ ဥဒါဟရဏ၏။ ၂ ပစ်-ပစိတုံး။

(ဂ) ပြောင်းလဲခြင်းဖြင့်။ ဥဒါဟရဏ၏။ ၂ လဘ်-လဒံ့။

ဓာတ်၏ အဆုံးဖျည်း ကြေသည်လည်းရှိ၏။ ဥဒါဟရဏ၏။
၂ကရ်-ကာတုံး (ဖျည်းကြေသည့်အတွက် ဓာတ်၏ သရကို
ဒီယပြုရသည်။)

လူအုပ်၏အုပ် တို့သည် စ၊ ဉာဏ် ဖြစ်လာ၏။ ဥဒုဒရာ၏၊ မြို့-
ဇေတ်၊ ဧယံတုံး၊ သောတုံး၊ သဝိတုံး။

လက်ဗုံး တဝေ-ကိုလည်း အသုံးပြု၏။ ဥဒုဒရာ၏၊ မဟာ-
ဟာတဝေ။

ဘာသာပြန်။ ၁။ (၁) အဟံ ဉာဏ် ပစိတွာ ခါဒိတုံး အ
ရာဘမီ။ (၂) ရှာ့၊ အစပြုခြင်း။ (၂) ဝါကိုအောင် စန် လဆုံး
ပိုစရတိ။ (၃) သော ပစ္စရိယ် နိပန္တိတွာ မရှိ။ (၄) မမ ပုတ္တာ
ဘိက္ခံး ပသိတွာ ဓမ္မံး သူကျောတိ။ (၅) ကညာ အာစရိယ် (ပ-
ဆရာ) ပုန္တိတွာ အာကစ္စတိ။ (၆) လူနွေ့၏ မိုး ဝမ်းတုံး အငွေ့ဝိုင်း
ပဝိသတိ (ဂိုလ်, ဝင်ခြင်း။) (၇) မဟာရာဇာ ဝေရှိး ဇေတ်
သင်္ကမ ယူနွေ့တိ (ဂုဏ်, စစ်တိုက်ခြင်း။) (၈) တော့ ပုရိသာ
ဘတ် ခါဒိတုံး နိသိဒီဒီသူ။ (၉) တော့ မမ ပုတ္တသု မီဝိတံ
ရကွဲယျုံး။ (၁၀) သတ္တာရုံး ပုံး ပုန္တိတုံး ဂုဏ်။

(၁) ကုန်သည်တို့သည် လှည်းကိုရရန် လှည့်လည်သွား
ကြ၏။ (၂) ထမင်းစားသော အမတ်ကို ကြည့်ရန်ထိုင်ပါ။ (၃)
သူသည် ထိုင်ပြီးလျှင် တစုံတယောက်အသို့ထမင်းချက်ပြီ။ (၄)
ရှင်ဘူရင်နှင့် မိဘူရားကို သတ်ရန် မြှုံးသို့သူလာပြီ။ (၅) မြေကြီး
ပေါ်မှာ ထိုင်နေပြီးသော လူတို့ကို မြင်ပြီးလျှင်၊ သူတို့ထွက်ခွာ
သွားကြလေ၏။ (၆) ကျွန်ုပ်သည် သူတို့ကို မြင်သောအခါ၊
သူတို့သည် ကစားနေကြလေသည်။ (၇) ရှင်ဘူရင်၏
ဆင်သည် ရောက်လာပြီ။ (၈) ကျွန်ုပ်၏ လှပသော ငှက်ကို
လာချုပ်ကြည့်ပါ။ (၉) ထို့မိန်းကလေးတို့၏နှင့်
ဤယောက်ပြားကလေးတို့သည် အတူ တက္ခ ကျွန်ုပ်၏
ဥယျာဉ်၌ ကစားကြလတဲ့။ (၁၀) သင်တို့၏ အစာအားဖြင့်
ကျွန်ုပ်အားအကျိုးမရှိ။

အခက်း ၁၈။

ကမ္မဘာဝ။*

ဤသည်ကား ကတ္တား၏ ကြောင့်ကြ အားထုတ်ခြင်း အပြု
အမူ အခြေအနေဟုဆိုအပ်သော ကြိယာဖြင့် ရောက်အပ်သည့်
သဘောကို ဘော်ပြသည်။ ဂင်းကို အပ်-ဟူသော ပစ္စည်းစကား
ဖြင့် မြန်မာပြန်ရာ၏။

ဓာတ်သို့ ယ-ပစ္စည်းကို နည်းသုံးမျိုးဖြင့် ဆက်သွယ်လျင်
ကမ္မဘာဝ တည်ပုဒ်ဖြစ်၏။

(က) တိုက်ရိုက်။ ပြယုဂ်၊ ၂နီ-နီယာ။ ၂ဘူ-ဘူယာ။

ဓာတ်အဆုံး ၃သည် ၂သို့ ပြောင်းလဲ၏။ ပြယုဂ်၊ ၂ဒါ-
ဒီယာ။ ၂ပါ-ယီယာ။

(ခ) ဗျည်းဆုံးဓာတ်သို့ ၂အားဖြင့် ယ-ကို ဆက်သွယ်ရာ၊
၂သည် ၂သို့ ပြောင်းလဲ၏။ ပြယုဂ်၊ ၂သရိ-သရီယာ။ ၂ဟသ်-
ဟသီယာ။

(ဂ) အခက်း ၈၌ ပေးထားသည့်အတိုင်း ပြောင်းလဲခြင်းများ
ကိုလည်း ရှု၏။ ပြယုဂ်၊ ၂လသ်-လဖူ။ ၂ဟန်-ဟည်။

အချို့သော ကမ္မဘာဝ ကြိယာများသည် ထူးခြားသော
တည်ပုဒ်များမှဖြစ်၏။ ပြယုဂ်၊ ၂ကဗျာ်-ကဗျာ်(တည်ပုဒ်)-
ကဗျာ်ယာ၊ (ကမ္မဘာဝတည်ပုဒ်)။ ၂ဂါမ်-ဂါစ္စ-ဂါစ္စယာ။

အထက်ဘော်ပြအပ်သောနည်းအတိုင်း ရသော တည်ပုဒ်သို့
လိုရာ ကြိယာဝိဘတ်များကိုဆက်သွယ်ရသည်။ ပြယုဂ်၊ ၂ဒီ-
ဒီယာ (ကမ္မဘာဝတည်ပုဒ်)-ဒီယေယျာမိ၊ ကျွန်ုပ်အောင်အပ်
ရာ၏။

* ပါဏ္ဏသဒ္ဓိကျမ်းကြီးတို့ ကမ္မဝါစက ကြိယာဟုခေါ်၏။

မူလသချို့သများ။

ဇက, တစ်-ကို ပုလ္လိုင်း၌ သော-ကဲ့သို့။ ကဲတ္ထိလိုင်း၌ အများ
အားဖြင့် သာ-ကဲ့သို့။ နှပုန်းလိုင်း၌ ယရုံ-ကဲ့သို့ ဝိဘတ်သွယ်
ရသည်။

ဇက၊ တစ်-ကဲတ္ထိလိုင်း။

ဇကဓုတ်။

ဗဟိုဓုတ်။

ကတ္ထာ	-ဇကာ။	ဇကာ၊ ဇကာယော။
သာမို့သမွှဒါန	-ဇကိုသာ၊ ဇကာယာ။	ဇကာသံ၊ ဇကာသာနံ။
ကမ္မ	-ဇကံ။	ဇကာ၊ ဇကာယော။
ကရဏာ၊ အပါဒါန	-ဇကာယာ။	ဇကာဟို။
သကာသ	-ဇကိုသံ၊ ဇကာယံ။	ဇကာသု။

တရု ဟူသော အရေ အတွက်ကို ဟောသည့် ဇက သန္တ၍
ဗဟိုဓုတ်ရပ်များကို မရကောင်း။ ဗဟိုဓုတ်ရပ်များမှာ ‘အချို့’ ဟူ
သော အဓိပ္ပါယ်ကို ပြန်ဆိုရ၏။ ပြယ်ရှု ဇကေ ပုရိသာ၊ အချို့
သော လူများ။

ဒီ, တိ, စတု, ပဋ္ဌ တို့ ဝိဘတ်သွယ်ပုံး။

တည်ပုဒ်	ကတ္ထာ၊ ကမ္မ။	သာမို့ သမွှဒါန။	ကရဏာ အပါဒါန။	သကာသ
ဒီ, နှစ်။	ဒွေ။	ဒီနှဲ့။	ဒီဟို။	ဒီသု။
တိ, သုံး။	{ ဝ-တယော။ ကဲ-တိသော။ နှ-တိဏိ။	{ တို့။ တိသုံး။ တိဏိ။	{ တိဟို။	တိသု။
စတု, လေး။	{ ဝ-စတ္ထာရော။ ကဲ-စတ္ထသော။ နှ-စတ္ထရှိ။	{ စတု့။ စတုသုံး။ စတုဏိ။	{ စတုဟို။	စတုသု။
ပဋ္ဌ, ငါး။	ပဋ္ဌ။	ပဋ္ဌနှဲ့။	ပဋ္ဌဟို။	ပဋ္ဌသု။

အောက်ပါသချို့များကိုလည်း ပဋိ-ကဲ့သို့ ဝိဘတ်သွယ်
အပ်၏။

ဆ,ခြောက်။ သတ္တ,ခန်စ်။အဋ္ဌ, ရှစ်။ နဝံ,ကိုး။ဒသ,တဆယ်။
ဇကာဒသ, တဆယ့်တစ်။ ဒ္ဓါဒသ, တဆယ့်နှစ်။ တေရသ, တ
ဆယ့်သုံး။ စတုဒ္ဓသ, တဆယ့်လေး။ ပဋိဒသ, တဆယ့်ငါး။သော
ဋ္ဌသ, တဆယ့်ခြောက်။ သတ္တဒသ, တဆယ့်ခုန်စ်။အဋ္ဌဒသ, တ
ဆယ့်ရှစ်။ ဇကူနှစ်ဒသတိ, တဆယ့်ကိုး။(ဇက+ဉီနှ+စိဒသတိ)။
စိဒသတိ, နှစ်ဆယ်က ကိုးဆယ့်ကိုးထိ သချို့များကို ဝိဆုံးသော
ကူးလိုင်နာမ်များကဲ့သို့(ဇတိ)ဝိဘတ်သွယ်ရသည်။ ပြယုဂ်၊
အသီတိယံ ပုဂ္ဂိသသု, လူရှစ်ဆယ်တို့အန်က်။

သတ, တရာ့။သဟသု, တထောင်တို့ကိုယရံ-ကဲ့သို့ ဝိဘတ်
သွယ်ရသည်။ ငှင်းတို့ကို အများအားဖြင့် သာမိကာရကနှင့်
အသုံးပြုရသည်။ ပြယုဂ်၊ ပုဂ္ဂိသနံ သဟသံ, လူတထောင်။

အနိုတ္ထမသချို့များ။

ပုဂ္ဂိုင်။

(ပုဂ္ဂိသ-ကဲ့သို့ဝိဘတ်
သွယ်ရသည်။)

ပဋ္ဌမော, အစရေးဦး။
ဒုတိယော, နှစ်ခုမြောက်။
တတိယော, သုံးခုမြောက်။
စတုတွော, လေးခုမြောက်။
ပဋိမော, ငါးခုမြောက်။
ဆဏ္ဏခဆဏ္ဏမော, *ခြောက်ခုမြောက်။
သတ္တမော, ခုန်ခုမြောက်။
အဋ္ဌမော, ရှစ်ခုမြောက်။
နဝံမော, ကိုးခုမြောက်။
ဒသမော, ဆယ်ခုမြောက်။
အစရှိ

ကူးလိုင်။

(အာဂျိုလုံးသောကူး
လိုင်နာမ်များကဲ့သို့။)

ပဋ္ဌမော။
ဒုတိယာ။
တတိယာ။
စတုတွေး။
ပဋိမံ။
ဆဏ္ဏခဆဏ္ဏမံ။
သတ္တမံ။
အဋ္ဌမံ။
နဝံမံ။
ဒသမံ။
အစရှိ။

နပုန်းလိုင်။

(ယရံ-ကဲ့သို့)

ပဋ္ဌမံ။
ဒုတိယံ။
တတိယံ။
စတုတွဲ။
ပဋိမံ။
ဆဏ္ဏခဆဏ္ဏမံ။
သတ္တမံ။
အဋ္ဌမံ။
နဝံမံ။
ဒသမံ။
အစရှိ။

* ဂျိုလ် နောက်မှာ - မ-ပစ္စည်းဆက်သောပုဒ်နုကို ဂါထာအရှင်သာသုံးသည်။

ဘာသာပြန်။ ၁၁။ (၁) တေ တယော ပုဂ္ဂိုလ် နိဂရသွာ ကစ္စနှီး။ (၂) ဒေသော ရာဇ် တိကို သက္ကဋ္ဌသန် ဝိုင်းကာတိ (ရောင်းသည်)။ (၃) ဒွဲ ပုရိသာစ စတသော လူထိုယော ကေသွံး ယရေး နှိပဗျိုး။ (၄) တေန အမစွေန ကုသလံ ကမ့် ကရီယတိ။ (၅) စတ္တာရော ပုရိသာ စ စတသော ကညာယော ကိုသံး ရတိုယံး ကစ္စနှီး။ (၆) သမ္မ မန်သာ သောတိုး (န-ချမ်းသာခြင်း) လဘန္တူ။ (၇) အညတရော ဒေဝေါ တသော ကညာယ မဂ်လံ ဒဒါတိ။ (၈) လူတရော အင္းဝိုယံး အန္တရာယတိ။ (၉၊ ကွယ်ပျောက်ခြင်း)။ (၉) ဒတာ တိသော လူထိုယော မဟန္တ် ယသံး(ပ-အခြံအရုံ) ပါပုဏ္ဍာနိ။ (၁၀) ဒသော သေနာပတိ(ပ-စစ်သူကြီး) မဟန္တ်ယာ သေနာယ စတ္တာရိုး ရွှေ့နှီး ပရာဇိတော့။

(၁) သမင် နှစ်ကောင်တို့ကို သတ်နေသော လူလေး ယောက်တို့ကို ကျွန်ုပ်မြင်ပြီ။ (၂) ထိုလူနှစ်ယောက်နောက်သို့ လိုက်လေ့။ (၃) ဖောင်ပေါ်မှာ လူငါးယောက်တို့ ထိုင်နေကြပြီ။ (၄) လူနှစ်ယောက်တို့သည် မိန်းမလေးငါးယောက်တို့ကို သတ်အပ်ကုန်၏။ (၅) လူနှစ်ယောက်တို့သည် သမင်ကို ဘမ်း ယူအပ်၏။ (၆) စစ်သူကြီးကို အားလုံး ရှိခိုးကြလေ့။ (၇) ထိုအရပ်မှာ သင်ရှေးဦးစွာမြင်အပ်သောလူသည် ညျှော်ဗျွှော်ထံ သို့ လာပြီ။ (၈) ကျွန်ုပ်၏ မယားသည် နှစ်ခုမြောက် လူည်းကို ရောင်းအပ်ပြီ။ (၉) ကျွန်ုပ်သည် မိန်းကလေး နှစ်ယောက်ကို ရိုက် အပ်ပြီ။ (၁၀) တဆယ်မြောက်နေရာ၌ ထိုင်ပါ။

အခက်း ၁၉။
ကာရိုက်ကြိယာ။

စေခိုင်းတိုက်တွန်းခြင်း အနက်ပါဝင်သော ကြိယာသည် ကာရိုက်ကြိယာမည်၏။ မြန်မာဘာသာ၌ ‘စေ’ဟူသော စကား ကို ထည့်၍ သုံးရသည်။

ငှင်း၏ လက္ခဏာများကား ၆၊ အယာ၊ အာပေ၊ အာပယ-တို့ ဖြစ်သည်။ ငှင်းတို့ကို ဓာတ်နှင့်ဆက်သွယ်သော် ငှင်းတို့ရှေ့က သရသည် ရှည်၍လာ၏။ ပြယုဂ်၊ ဂျပစ်-ပါစေတိ၊ ပါစယတိ၊ ပါစာပေတိ၊ သို့မဟုတ်၊ ပါစာပယတိ။ အမှန်လက္ခဏာများကား ၆၊ အာပေ တို့တည်း။ သို့သော် ၆=အယာ ဖြစ်သောကြောင့် အာပေ=အာပယကိုလည်း ရသည်။

၆-ဆုံးသော တည်ပုဒ်တို့ကို ကာရိုက် ဖြစ်စေ လိုသော်၊ ဓာတ်မှာ အာပေ-ထည့်ရသည်။ ပြယုဂ်၊ ကထေ(၂ကထု)-ကထာပေတိ၊ ကထာပယတိ။

လူ။၌၊ ဥ၊ ဦး ဆုံးသော ဓာတ်တို့၌ ကား ကာရိုက်ကိုတည်ပုဒ် မှ ဖြစ်စေကြ၏။ ပြယုဂ်၊ ဂျု-သာဝေတိ၊ ဂျီ-သာယေတိ။

နကိုဂ်က ကမ္မတခုရှိသော ကြိယာကို ကာရိုက် ကြိယာပြု လုပ်လျှင် ကမ္မနှစ်ခုတို့ကို သုံးနိုင်၏။ ပြယုဂ်၊ အဟံ ကညံ ဘတ္တံ ပါစသာမိ။ ၂ကျွန်ုပ်သည် မိန်းကလေးကို ထမင်းချက်စေ မည်။

၅ဒါ, ပေးခြင်း-ဟူသော ဓာတ်၏ ကာရိုက်ကား ဒါပေတိ- ဖြစ်သည်။ ဤ၌ ဓာတ်နောက်က ပေ-ကို တို့က်ရှိက်ဆက် သည်။

၅၄၁၊ ရပ်ခြင်း-ဟူသော ဓာတ်၏ ကာရိုက်ကား ၄၃၁ပေတိ- ဖြစ်သည်။

နာမဝိသေသနများကို ပိုင်းယှဉ်ခြင်း။

နာမဝိသေသန အနိမ့်စားနောက်မှာ၊ တရာ့-ပစ္စည်းထည့်လျှင် အလတ်စား၊ တမ်း-ပစ္စည်းထည့်လျှင် အမြတ်စားဖြစ်သည်။ ပြယုဂ်၊ ပါပ်-ပါပတရာ-ပါပတမ၊ ဆိုးသော၊ သာ၍ ဆိုးသော၊ အဆိုးဆုံး။

အလတ်စားအဘို့ ဝိသိကဝိယဝိ ပုတို့သည်င်း၊ အမြတ်စားအဘို့၊ ဝို့သည်င်း ရှိကြသေး၏။ ဤပစ္စည်းတို့ကိုထည့်သောအခါး၊ အဆုံးသရကြတတ်၏။

ပြယုဂ်၊ ပါပ်-ပါပိသိကပါပိယပါပိယ-ပါပို့။

ဤအလတ်စား၊ အမြတ်စား နာမဝိသေသနတို့ကို ပုရိသ၊ ကညာ၊ ယရံ-တို့နည်းတူ ဝိဘတ်သွယ်ရသည်။

ပိုင်ဆိုင်ခြင်း အနက်ရှိသော ဝါ၊ မာ၊ ဝီ-တည်းဟူသော ပစ္စည်းတို့နှင့် ဆုံးသော နာမဝိသေသနတို့ နောက်မှာ ယှဉ်သော်၊ ငှင့် ဝါ၊ မာ၊ ဝီ ပစ္စည်းတို့ ကြောက်၏။ ပြယုဂ်။

ဂဏေဝါ၊ ဂဏေရှိသော-ဂဏီယ-ဂဏီ့။

သတိမာ၊ သတိရှိသော-သတိယ-သတို့။

မေဓရီ၊ ပညာရှိသော-မေဓိယ-မေဓို့။

ပိုင်ဆိုင်ခြင်းအနက်ရှိသောဝိသေသနများ။

အ-ဆုံးသည့် တည်ပုဒ်မှာ ဝါ-ပစ္စည်းထည့်။ ဝါ၊ မာ ဆုံးတည်ပုဒ်မှာ မာ-ပစ္စည်းထည့်လျှင်၊ ဤနာမဝိသေသနများ ဖြစ်ကြ၏။ ပြယုဂ်၊ ဓန-ဓနဝါ၊ ဥစ္စာပစ္စည်းရှိသော။ စက္ခာ-စက္ခာ မာ၊ မျက်စိရှိသော။ ဤနာမဝိသေသနတို့၏ တည်ပုဒ်တို့သည် ဝတ်ဝန္တာမတ်မန္တာ တို့ဖြစ်ကြ၍။ ငှင့်တို့ကို ဝိဘတ်သွယ်နည်းနှင့် ကျော်လိုင်ပြုလုပ်နည်းတို့သည် အခက်း ၁၃၇၅ ဘာ်ပြအပ်သော ပစ္စပြန်ကိတ်နာမ် ပရသုပဒနှင့်တူ၏။ ပြယုဂ်။

ဓနဝါ ပုရိသော, ဥစ္စာပစ္စည်းရှိသောလူ။

ဓနဝတီ ကညာ၊ ဥစ္စာပစ္စည်းရှိသောမိန်းကလေး။

ဓနဝန္တသု(ဝါ)ဓနဝတော့ ပုရိသုသု(သာမိ)ပုလ္လိုင်း။

ဓနဝတီယံ ကညာယံ(သြကာသ၊ လူတ္ထိလိုင်း။

ဝီ-ဟူသော ပစ္စည်းသည် ဝါမာ ကဲ့သို့ ပိုင်ဆိုင်ခြင်းအနက်
ရှိ၍ နာမ်ပုဒ်မှာထည့်ရသည်။ အာဝီ-ဟူသော ပစ္စည်းကိုကား
ဓာတ်မှာထည့်ရသည်။ ပြယုဂ်။

မေဓရီ၊ ပညာရှိသော။

သပသံ-ပသာဝီ, ကြည့်မြင်ခြင်းရှိသော။

ဤပုဒ်တို့ကို ပုလ္လိုင်း၊ လူတ္ထိလိုင်း၌ ဦးနာမ်များကဲ့သို့ငြင်း၊
နပုန်းလိုင်း၌ ဦးနာမ်များကဲ့သို့ငြင်း၊ ဝိဘတ်သွယ်ရသည်။

ထူးသောနှိုင်းယျဉ်ခြင်းများ။

အနိမ့်စား

အပွဲ, အနည်းငယ်ဖြစ်သော။ }
ယုဝ, ငယ်ရွယ်သော။ }

ဂရု, လေးလန်သော။

ဗာဇ္ဈာ, ပြင်းထန်သော။

ဂုဏ်, အရွယ်ကြီးသော။

သေ့နွှေ့၊ ပသတ္တာ, ချီးမွမ်းအပ်သော။

အလတ်စား

ကဏီယာ။

ဂရိယာ။

သာဓိယာ။

ဇေယျာ။

သေယျာ။

အမြတ်စား

ကနိုဋ္ဌာ။

ဂရိုဋ္ဌာ။

သာဓိုဋ္ဌာ။

ဇော်ုဋ္ဌာ။

သေ့ုဋ္ဌာ။

မှတ်ချက်။ ။နှိုင်းယျဉ်ရာ၌ အများအားဖြင့် အပါဒါန
ကာရကကို အသုံးပြု၏။ ပြယုဂ်၊ သော မယာ ပါပတရော, သူ
သည် ကျွန်ုပ်ထက်သာ၌ ဆိုး၏။

အဇ္ဇာနိသုံးမျိုး။

(၁) ဓာတ်မှာ အဇ္ဇာနိဝိဘတ်ကို ထည့်ခြင်း။ ပြယုဂ်၊
သုသံ, ဖြစ်ခြင်း- (ဇက္ခာ) အာသိုံး၊ အာသိုံး၊ အာသိုံး။

(ဗဟိုဂုဏ်) အာသိမှု၊ အသိတွေ၊ အာသံ၊ အာသိုံသု။ အခက်း ၁၀။ ၉၅၇၈၁၄။ ပြုလုပ်ချက် အ-ကိုယ်တိပြုပါ။ အ+၍/အသု +း=အာသိုံ။

(j) တည်ပုဒ်မှာ ဝိဘတ်ကို ထည့်ခြင်း။ ပြယုဂ်၊ ၅ပါ၊ သောက်ခြင်း- (ဇကုဂုဏ်) ပို့၊ ပို့၊ ပို့။ (ဗဟိုဂုဏ်) ပို့မှာ ပို့တွေ၊ ပို့ဗုံသု။ (တည်ပုဒ်)-ပို့။

(၃) ဓာတ်၌သော်ငင်း။ တည်ပုဒ်၌သော်ငင်း အဆုံးဖြစ်သော သရကိုမချေလျှင် ထိုသရနှင့်ဝိဘတ်ကြားတွင် သ-ကို ထည့်သွင်းရသည်။ ၉-ကို ထည့်ခြင်းမှာ သရနှစ်ခုတို့ ဆက်သွယ်ခြင်းမရှိနိုင်၍ ဆက်သွယ် မိစေခြင်းမျှဖြစ်သည်။ ပြယုဂ်၊ ၅ စုရုံ၊ ခိုးခြင်း- (ဇကုဂုဏ်) စောရေသီး၊ စောရေသီ၊ စောရေသီ။ (ဗဟိုဂုဏ်) စောရေသီမှာ၊ စောရေသီတွေ၊ စောရေသီး၊ ၀၂၊ စောရေသီံသု။

ဘာသာပြန်။ ၁။ (၁) တေနံ ဒုက္ခာ မောစေသုနှိုး။ (j) သော ကည် ညှုအနံ ပါစေသီ။ (၃) အမဇ္ဈာ တသော ပုံတွေသူ ဂါမံ ဒါပေသီ။ (၄) တေ တယော ပုံရှိသာ အမှု ဘတ္ထံ ဘူး၏ ပေသုံး။ (၅) စတ္တာရော ပုံတ္တာ ဒွေ ပုံရှိသော ဇက် သီဟံ မာရေသုနှိုး။ (၆) သစေ တေ မမ ဒွေ သဟာယာ (ပ-အဆွဲခင်ပွန်း) နားဂဇ္ဇာယျုံ၍ အဟံ တေဟံ သဟ ဂန္း၏ န သက္ကၤ ကိုသာမိ။ (၇) စတ္တာရော စောရာ ဇကိသာ ဂုဟာယံ(က္က-ဂု) မဟန္တံ ဘတ္ထံ နိုဒ်ဟိုံသု(ဂုက်ထားသည် ၅/၁၁)။ (၈) ပက္ခာသာဟံ (၅ ကုသ်, ခေါ်ခြင်း) ဒသ ပုံရှိသော။ (၉) ယဒါ မမ ပိတာ အာဂဇ္ဇာယျုံ တဒါ မံ ပက္ခာသာပေယျုံ။ (၁၀) သော စတ္တာရော သာဋ္ဌကေ (ပ-ပုံဆိုး) ဝိက္ခာၤကို။

(၁) ကျွန်ုပ်တို့ကို မြို့သို့ဆောင်ယူအပ်ကြလတံ့။ (j) လူ့နောက်သို့ ပြေးလိုက်နေသာ ငါကို မြင်အပ်ပြီ။ (၃) သူကို

တိုင်းပြည်အောင်မြင်စေလဲ။ (၄) ထိုင်၍ သူ့ကိုသမင်နှင့် အတူ ကစားစေလဲ။ (၅) လူလေးယောက်နှင့် မိန်းမငါးယောက်တို့သည် ခြေသံ့ကို သတ်ကြ၏။ (၆) ကျွန်ုပ်ကို ခေါ် လျှင် သင်နှင့်အတူလိုက်မည်။ (၇) သူသည်အလွန်ခွန်အားကြီးသော လူတယောက်ဖြစ်၏ (၈) သူတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော မိတ်ဆွေများ ဖြစ်ကြ၏။ (၉) လူကလေးထက် မိန်းကလေးက အသက်ကြီး၏။ (၁၀) ကျွန်ုပ်၏ ဥစ္စာ ပစ္စည်းအားလုံးကို ခိုးသူနှစ်ဆယ်တို့သည် ခိုးယူကြလေပြီ။

အခက်း ၂၀။

ကိစ္စကိတ်နာမ်။

ဤသည်၏ လက္ခဏာများကား တဗ္ဗာ၊ အနီယယာ တို့တည်း။

(က) တဗ္ဗာ ကို(၁)အာ-သရဆုံးသော ဓာတ်သို့၊ တိုက်ရိုက်ဆက်သွယ်ရသည်။ ပြယုဂ်၊

✓ ဒါ-ဒါတဗ္ဗာ။ ✓ ဟာ-ဟာတဗ္ဗာ။

ဓာတ်၏ သရဖြစ်သော ၂၁၌ တို့သည် ၃-သို့၊ ပြောင်းလဲကြသည်။ ပြယုဂ်၊

✓ ဒီ-ဇွေတဗ္ဗာ။ ✓ နီး-နေတဗ္ဗာ။

တရာ့တခါ တည်ပုဒ်သို့လည်း ပြောင်းလဲကြသည်။ ပြယုဂ်၊ ဇယိုတဗ္ဗာ။ နယိုတဗ္ဗာ။

-။ -။ ဆုံးသောဓာတ်တို့ကား။ တည်ပုဒ်သို့ ပြောင်းလဲကြသည်။ ပြယုဂ်၊

✓ စု-စဝိတဗ္ဗာ။ ✓ ဘူး-ဘာဝိတဗ္ဗာ။ ✓ သု-သဝိတဗ္ဗာ။ သို့ရာတွင် ✓ သု မှ သောတဗ္ဗာဖြစ်နိုင်သေး၏။

(j) ဥ သရအားဖြင့် ဆက်သွယ်ရသည်။ ပြယုဂ်၊ ၇ ပစ်-ပစီတွဲ။ ၇ ပုစ္စ-ပုစ္စတွဲ။

(က) တွဲ သည် ဓာတ်၏ အဆုံးဖျဉ်းနှင့် ဆုံးတွေ့ကြသော အခက်း ၁၅ ဦးဘော်ပြထားသည့် ပြောင်းလဲခြင်းများကို ရ၏။ ပြယုဂ်၊ ၇ ဂမ်-ဂန္တ္တဗာ။ ၇ လဘ်-လဒ္ဓဗာ။

မှတ်ချက်။ ၂ တွဲ သည် တနှင့်စသော ပစ္စည်းဖြစ်ရကား။ ငှင့်ကို အထက်ကဘော်ပြအပ်ပြီးသော တ ပစ္စည်း၊ တို့ ပစ္စည်း၊ တွာ ပစ္စည်းတို့ကဲ့သို့ပင် ဆက်သွယ်ရကြောင်းထင်ရှား၏။

(ခ) အနီယ ကို ဓာတ်သို့ဖြစ်စေ တည်ပုဒ်သို့ဖြစ်စေ ဆက်သွယ်ရ၏။ ပြယုဂ်၊

၇ ကရိ-ကရဏီယ (၇ အတွက်ကြောင့်နင်ယသည် ကြိုးသို့ပြောင်းသည်။)

၇ ပစ်-ပစ်နီယ။ ၇ ဘူ-ဘဝနီယ။

(ဂ) (၁) ယကို သရဆုံးသော ဓာတ်သို့ တို့က်ရိုက်ဆက်သွယ်ရသည်။ ပြယုဂ်၊

၇ ဒီ-ဇေယျဗျာ။ ၇ ဒါ-ဇေယျဗျာ။ ၇ နီ-နေယျဗျာ။ ၇ ပါ-ပေယျဗျာ။ (၈-ယျဗျာ ရုပ်ကိုမှတ်ပါ။)

(j) ဥ အားဖြင့် ဆက်သွယ်ရသည်။ ပြယုဂ်၊ ၇ ကရိ-ကရရီယ။ ၇ ဘရိ-ဘရရီယ (အာ သရကိုမှတ်ပါ။)

(က) အခက်း ၈ (j) ဦးဘော်ပြ ထားသည့် အတိုင်း ပြောင်းလဲခြင်းများဖြစ်၏။ ပြယုဂ်၊

၇ ခါ်-ခဇ္ဇား။ ၇ ဘုံး-ဘေား။

သို့ရာတွင် ၇ ဘူ+ယ=ဘဂျ=ဘဂ္ဂ=ဘဗ္ဗ ဖြစ်နိုင်သေး၏။

ကိစ္စကိုတ်နာမ်၏ အန်က်ကား၊ အပ်သည်၊ သင့်သည်၊ ထိုက်သည်၊ ကောင်းသည်၊ လျောက်ပတ်သည်ဟူသည်တည်း။

ငှုံးကိုနှစ်းလိုင်၍ နာမ်ရိုးရိုးကဲ့သို့ အသုံးပြနိုင်သည်။ ပြယုဂ်၊ ခါဒနိယံ၊ ဘောဇ္ဈာ၊ အစာ။

သပစ္စာကမပုဂ္ဂလနာမ်စား။

အတွေ့^{*}, မိမိ၊ ကိုယ်တိုင်။

ကောဂုံ။

ဗဟိုဂုံ။

ကတ္တာ	-အတွေ့။	အတွေ့နော့။
သာမီသမ္မဒါန	-အတွေ့နော့။	အတွေ့နံ့။
ကမ္မ	-အတွေ့နံ့၊ အတွေ့။	အတွေ့နော့။
ကရဏာ၊ အပါဒါန	-အတွေ့နား၊ အတွေ့နား။	အတွေ့နေဟို။
သကာသ	-အတွေ့နံ့။	အတွေ့သူ။

ဥဒါဟရ၏။ ။သော အတွေ့နော ယရုံ ဂုဏ်တို့၊ သူသည် မိမိအိမ်သို့သွား၏။

မှတ်ချက်။ ။အတွေ့ ၏ ကောဂုံကိန်းကို ဗဟိုဂုံကိန်း၏ အစား အသုံးပြုလေ့ရှိ၏။ အများအားဖြင့် သာမီကရကကို ဤသို့အသုံးပြု၍။ ပြယုဂ်။

တေ အတွေ့နော ယရာနံ့ ဂုဏ်တို့၊ သူတို့သည် မိမိတို့ အိမ် များသို့ သွားကြ၏။

အဗျယ H ပုဒ်ဖြစ်သော သယံသာမံ ပုဒ်တို့သည် အတွေ့နှင့် အနက်အားဖြင့် တူကြ၏။ ပြယုဂ်။ တေ သယံ ကရောနှိုး၊ သူတို့သည် မိမိတို့ကိုယ်တိုင်ပြု၍။ သော သာမံ ကရောတို့၊ သူသည် မိမိကိုယ်တိုင်ပြု၏။

* သဒ္ဒါကျမ်းကြီးတို့၏ကား။ အတွေ့-သဒ္ဒါကို တစ်တရာအမည်ထူးမပေးဘဲ။ ရာဇာဒ္ဒါ ဗြဟ္မာ သဒ္ဒါတို့ကဲ့သို့နာမ်ပုဒ်ရိုးရိုးအဖြစ်ဖြင့်သာပြဆိုသည်။

H ဝိဘတ်သက်သော်လည်း ပုဒ်နေမပြောင်းလဲဘဲ ဝိဘတ်သာ ကြေသွားရသော ပုဒ်ကို အဗျယပုဒ်ဟူ၍ခေါ်၏။

ဘာသာပြန်။ ၁။ (၁) ဒါနံ ဒါတဗုံ သီလံ ရက္ခိတဗုံ။
 (၂) တေဟိ ဘိက္ခူဟိ ကုသလ ကမ္း ကရဏီယံ။ (၃) တု
 မျှဟိ မမ ယရံ အာဂန္ဗာ သောဇနီယံ ဘုရှိတွာ ဝသီ
 တဗုံ။ (၄) သော အမဇ္ဈာ စော် ပုရိသံ ဘတ္တံ ပါစေယျ။
 (၅) အတ္တာ ဝ အတ္တနော သာမိကာ (သခင်) ဘဝတီ။
 (၆) သော မရှိ (လမ်း) န ဂန္ဓာဗ္ဗာ။ (၇) တံ ဖလံ န
 ခါဒနီယံ။ (၈) စော် ခါရံ န ပိုဝိတဗုံ။ (၉) တံ န မေ ဒါတဗုံ။
 (၁၀) သော ဉာဏ်နော ပုန် (တဖန်) ပစ်တဗ္ဗာ။

(၁) သူတို့ကိုယ်တိုင်ထမင်းချက်ကြပြီ။ (၂) မိန်းကလေး
 ကိုယ်တိုင် ကျွန်ုပ်ကို ဦးခေါင်းချွဲရှိက်ပြီ။ (၃) ထိုလူများနှင့် ဤ
 မိန်းမတို့သည် ထိုဆင်သုံးကောင်တို့ကို အစာကျွေးသင့်ကြ၏။
 (၄) ကျွန်ုပ်တို့သည် ထိုလူများကို ခြေသံကို သတ်စေကြလတုံး။
 (၅) ကျွန်ုပ်သည် ဆေးကိုထိုရှင်ဘုရင်သမီးထံမှုရပြီ။ (၆) သူ့ကို
 ထိုလူ၏ ဖောင်ပေါ်မှာ ထိုင်စေလော့။ (၇) သင်သည် ရှင်ဘု
 ရင်ကို ရှိခိုးသင့်၏။ (၈) သူတို့သည် ကျွန်ုပ်ထံလာပြီးလျှင် ပုစ္ာ
 ကို မေးသင့်ကြသည်။ (၉) မိမိတို့နေရာများ၏ သူတို့သည် ထိုင်
 ကြပြီ။ (၁၀) သင့်အား ကျွန်ုပ်၏ ဆင်ဖြင့်အကျိုးမရှိ။

အခက်း ၂၁။

ကာရိုက်ကမ္းဘာဝကြိယာ။

ဤသည်ကား ကာရိုက် တည်ပုဒ်သို့ ယ ပစ္စည်းထည့်ခြင်း
 တည်း။ ကာရိုက်တည်ပုဒ် အဆုံးဖြစ်သော ဒ သည် ကြော်
 ဒ ဖြစ်လာ၏။ ပြယုဂ်။

✓ ပစ်-ပါစေတီ (ကာရိုက်) - ပါစိယတီ (ကာရိုက်
 ကမ္းဘာဝ), ချက်ပြုပြုတ်စေအပ်၏။

✓ ဘုၢ်-ဘောတော် (ကာရိုက်) – ဘောဒီယတိ (ကာရိုက် ကမ္မဘဝ), စားစေအပ်၏။

(သဒ္ဓါကျမ်းကြီးတို့မှာကား။ ပါစီယတိ-၌ ကာရိုက် အယ ပစ္စည်း။ –အကွဲရာလာထားသည်ဟု ဆို၏။)

အနာဂတ်ကိုတ်နာမ်။

ပစ္စပွန် ကိုတ်ပစ္စည်းများ ဖြစ်သော အန္တ (ပရသုပဒ)၊ မာန၊ အာန (အတ္ထနောပဒ) တို့ကို အနာဂတ်တည်ပုဒ်သို့ ဆက်သွယ်လျှင်၊ အနာဂတ်ကိုတ်နာမ်ကိုရသည်။

(သဒ္ဓါကျမ်းကြီးတို့၌ကား။ သံ ပစ္စည်း။ နှဲ ပစ္စည်း။ တနည်း။ သုန္တု ပစ္စည်း။ မာန ပစ္စည်း။ အာန ပစ္စည်း ဟူ၍ သီးခြားပြဆိုသည်။)

	ပုလ္လာင်း	လူလ္လာင်း	နပုန်းလိုင်း
ပရသုပဒ	{ ပစီသံး။ ပစီသုဇ္ဇား။	ပစီသာတီး။ ပစီသုန္တုး။	ပစီသံး။ ပစီသုန္တုး။
အတ္ထနောပဒ	{ ပစီသုမာနေား။ ပစီသုနေား။	ပစီသုမာနား။ ပစီသုနား။	ပစီသုမာနံး။ ပစီသုနာနံး။

ဤသည်တို့သည် အသုံးအနှစ်နှင့်အားဖြင့်သော်ငြင်း။ ပဒမှ လာ စဉ်ခြင်းအားဖြင့် သော်ငြင်း။ ပစ္စပွန်ကိုတ်နာမ်တို့နှင့် တူကြ၏။ အနုက်သော်ကား အနာဂတ်အနုက်ဖြစ်၏။

မှတ်ချက်။ ။ဝဋ္ဌတိ ဟူသော ကြိယာကို အဝတ္ထ ကတ္တာနှင့် သို့မဟုတ် တတိယာ (ကရဏ) ဝိဘတ်နှင့် သုံးရသည်။ သင့်သည်၊ သင့်လျော်သည်-ဟူသောအနုက်ထွက်၏။ ပြယုဂ်၊ မယာ တံ့ ယရံ့ ဝဋ္ဌတိ၊ ငါသည် ထိအိမ်သို့ သွားသင့်၏။ သမ္မဒါနဝိဘတ်ကိုလည်း အသုံးပြနိုင်၏။

သတ္တာ ဟူသော အဗျာယ ပုဒ်ကို-တတ်သည်၊ တတ်နိုင်သည်-ဟူသော အနုက်၌ အဝတ္ထ ကတ္တာ တတိယာ ဝိဘတ်

နှင့်သုံးသည်။ ပြယ်၍ မယာ တံ ယရံ ဂန္ဓိ န သဏ္ဌာ, ငါသည်
ထိုအိမ်သို့ မသွားတတ်၊ မသွားနိုင်။

✓ ဟူ (ဟောမိ၊ ဟောသိ၊ ဟောတိ-အစရိသည်) ကို ပိုင်
ဆိုင်ခြင်း။ ရှိခြင်းအနက်မြှုံသုံးရာ။ ပိုင်ဆိုင်ရှင်ကို သာမီပြုလုပ်၍
သုံးရသည်။ ပြယ်၍

တသု ပုတ္တာ ဟောနှိုး, သူ.မှာ သားများရှိကြ၏။

မမ ဇကာ ဓိတာ ဟောတိ, ကျွန်ုပ်မှာ သိုးတယောက်ရှိ၏။

ဗဟိုစ်ကိန်းပင် ဖြစ်သော်လည်း။ တရာ့တခါ ဟောတိကို
သုံးတတ်၏။ ပြယ်၍

တသုသာ ပုတ္တာ ဟောတိ။

ဘာသာပြန်။ ၁။(၁) တေ နဂရံ စရိသုမာနာ တသု
ယရံ ဂါးသုန္တာ။ (၂) သော ကမ္မာ ကရိသုန္တာ တံ ပုရိသံ
ဝစ်သုတိ။ (၃) အမစ္ာ ပဗ္ဗတသု သမီပေ တို့နှစ်ဗို့
ယရာနို့ အာဂါးန္တာ။ (၄) သာ အတ္ထနော ယရံ အာဂတာ။
(၅) ပါပါနို့ ကမ္မာနို့ ဇတေဟို ပုရိသေဟို ကတာနို့။
(၆) တေန ဒါရကေန ပုံး ပုံး ပုံးတံ န သဏ္ဌာ။ (၇) အညေသံ
နို့စိုး စောရေတံ န ဝဋ္ဌာတိ။ (၈) တသုသာ ကညာယ ဘတ္တံ
လဒ္ဒာ သဏ္ဌာ။ (၉) တုမေဟို တံ ရာဇာနို့ ပသိတံ န ဝဋ္ဌာတိ။
(၁၀) ဇတေဟို ပုရိသေဟို ဒေဝိုး ပသိတံ န သဏ္ဌာ။

(၁) တိုင်းပြည်ကို ထိုရှင်ဘုရင်နှစ်ပါးတို့ အောင်မြင်အပ်
ပြီ။ (၂) ဆင်ကို သူ၏ အိမ်မှ ကျွန်ုပ် ယူဆောင် အပ်ပြီ။
(၃) ကျွန်ုပ် နောက်သို့ ပြေးလိုက်သော လူသည် သူကို
သတ်အပ်ပြီ။ (၄) အိမ်ကို ကျွန်ုပ်အား မိန်းကလေး ပေးသည်
ဖြစ်အံ့ဌား၊ ကျွန်ုပ်သည် ထို့မြှုံနေလတ္တံ။ (၅) ဖောင်ပျက်စီးလျှင်၊
အရှင်ကို ခေါ်လေ့။ (၆) သင်တို့သည် ကောင်းမှု များကို

ပြရန်သင့်၏။ (၇) သူ့ကို ကျွန်ုပ် အစာမပေးနိုင်။ (၈) ဤလူ
တို့သည် ထိမိန်းကလေးတို့၏ စကား ပြောခြင်းကို နားမ[။]
ထောင်လိုကြ။ (၉) အမတ်တို့သည် မြို့သို့ ရောက်ရန် တတ်
နိုင်ကြလိမ့်မည် မဟုတ်။ (၁၀) လူကလေးသည် ရေကို မ[။]
သောက်နိုင်။

အခက်း ၂၂။

အနာဒရန်း ဘာဝလက္ဌဏာ အသုံးအနှစ်း။

ဝါကျ တရထဲမှာ ကြိယာနှစ်ခုပါပြီးလျှင် တချိန်တကာလ
တည်း အပြုံးဖြစ်နေ၍ ရှေ့ကြိယာ ပုဒ်ခြံ့ရှင်း။ ထိုကြိယာ၏
ကတ္တားဖြစ်သော နာမ်ပုဒ်၊ နာမ်စား ပုဒ်တို့ခြံ့ရှင်း။ သာမိ ဝိ
ဘတ်ဖြစ်စေ။ ဉာဏာသ ဝိဘတ်ဖြစ်စေ သက်လျှင် အနာဒရ[။]
ဟု ခေါ်၏။ ထို အနာဒရ ကြိယာပုဒ်ကို မြန်မာဘာသာ အား
ဖြင့် ‘တုန်း’ ‘စဉ်အခါ’ ဟု အဓိပ္ပါယ် ပြန်ရသည်။ ရှေ့ကြိယာ
က ဦး၍ ထိုကြိယာ ပုဒ်ခြံ့ရှင်း။ ထိုကြိယာ၏ ကံ၊ ကတ္တားဖြစ်
သော နာမ်ပုဒ်၊ နာမ်စားပုဒ်တို့ခြံ့ရှင်း။ ဉာဏာသဝိဘတ်သက်
လျှင် ဘာဝလက္ဌဏာဟု ခေါ်၏။ ငါး ဘာဝလက္ဌဏာ ကြိယာ
ပုဒ်ကို မြန်မာဘာသာ အားဖြင့် ‘သော်’ ‘လတ်သော်’ ဟု
အဓိပ္ပါယ်ပြန်ရသည်။ ဥဒါဟရ၏။

တသော နိဂရု ဂုဏ်သု (ဝါ၊ ဂုဏ်မာနသု) အဟံ တံ
ဝိုး၊ သူသည် မြို့သို့ သွားစဉ် အခါ၊ ကျွန်ုပ် သူ့ကို သတ်ပြီ။
(အနာဒရ)

ဉာဏာသ ဝိဘတ်ကို သုံးလျှင်၊ တသိုံး နိဂရု ဂုဏ်၌ အဟံ
တံ ဝိုး-ဟုဖြစ်၏။

သွားခြင်းက အလျင်ပြီးလျှင်၊ အတိတ်ကိုတ်ကို သုံးရသည်။
ဥဒါဟရ၏။

တသ္ဓိုံး နိဂရု ကတေ အဟံ တံ ဝစီး။ သူသည် မြို့သို့ရောက်
သော်၊ ကျွန်ုပ် သူကို သတ်ပြီ။ (ဘာဝလက္ခဏာ။)

လူတိဝစ်နှစ်။

တိ-ဟူသောပုဒ်သည် လူတိ-ဟူသောပုဒ်မှ လူ-သရကြ
သဖြင့် ဖြစ်လာသည်။ ငှုံးပုဒ်ကို သူတပါးက ပြောဆိုသော
စကားကို တဆင့် ပြောဆိုရာ၌ သုံးသည်။ ။ပြောဆိုခြင်း၊
မှည့်ခြင်း၊ ထင်မှတ်ခြင်း၊ သိခြင်း ကြိယာများနှင့် အသုံးများ
သည်။

တိ-ကိုမြန်မာဘာသာပြန်ရာ၊ ‘ဟု’၊ ‘ဟူ၍’ ဤစကားတစုံ
ဖြင့် ပြန်ရသည်။

ပရောက္ခာဖြစ်သော ‘အာဟာ’၊ ဆို၏ ‘အာဟံသူ’၊ ဆိုကြ
ကုန်၏ ဟူသော ကြိယာများနှင့် တိ-ကိုများစွာ သုံးရသည်။
အာဟာ၊ အာဟံသူ တို့၏ ဓာတ်ကား ၅ အာဟံ ဖြစ်၏။ (သဒ္ဓါ
ကျမ်းကြီးတို့၌ ‘ဗြို့’ ဓာတ်။ ငှုံးဗြို့ ကိုမှ-အာဟာ-ပြသည်။)

(က) တိ-ရှေ့၌ရှိသော သရသည် ရှည်ရမည်။ တို့လျင်
ရှည်အောင်ပြရမည်။ ဥဒါဟရုဏ်၊ သတ္တာ ‘အနာဂတေ ပူဇ္ဈိ
ဘဝိသတိ’တိ ဗျာကရောသီ၊ နောင်ကာလ၌ ဘုရားဖြစ်လိမ့်
မည်ဟု ဘုရားဗျာဒိတ်ကြားတော်မူ၏။

မှတ်ချက်။ ။တိ-ရှေ့ကသရကို ဒီယပြရခြင်း အကြောင်း
ကားဤသို့တည်း။ လူတိပုဒ်၌ လူကြေရကား၊ တိ-ရှေ့ကကြိယာ
၏ အဆုံးသရသည် ဒီယဖြစ်လာ၏။

(ခ) တိ-ရှေ့၌ နိုဂုဟိတ်ရှိမှုကား၊ ငှုံး နိုဂုဟိတ်သည်
နှ-အဖြစ်သို့ရောက်၏။ ဥဒါဟရုဏ်၊ ‘မရဏန္တံ့ ဟိ ဇီဝတန္တံ့’
အာဟာ၊ အသက်သည် သေခြင်း၌ ဆုံး၏ ဟူ၍ သူဆို၏။

၅ အသု,ဖြစ်ခြင်းရှိခြင်း။

ပစ္စာပွန်။

ဇကရာ။

အမှ -	အသွှေးအမှို့။
တူမှ -	အသိုံး။
အမှ -	အထွေး။

ဗဟိုရာ။

အသွှေး	အမှု။
အထွေး	အထွေး။
သန္တာ	သန္တာ။

မှတ်ချက်။ ။သန္တာ ပုဒ်သည် အသန္တာ ပုဒ်မှ အ-ကြ
သဖြင့် ဖြစ်၏။

အဇ္ဇာတနိုး။

အသိုံး။	အသိုံးမှု။
အသိုံး။	အသိုံးထွေး။
အသိုံး။	အသွှေးအသိုံးသုံး။

ဤပစ္စာည်းကား အခက်း ၁၉ ဦးပြုအပ်သော အဇ္ဇာတနိုးတတိ
ယ နည်းမျိုးမျိုးသုံးသော ပစ္စာည်းများဖြစ်သည်။

သတ္တမီ။

အသံး။	အသာဘမ်။
အသံး။	အသာဝါ။
အသံးသိုံးယာ။	အသွှေးသိုံးယုံး။

အခဏာတွေ့။

အသွှေးအမှို့။	အသွှေးအမှု။
အသံး။	အထွေး။
အထွေး။	သန္တာ။

ပစ္စာပွန်ကိတ်-သန္တာ၊ သမာန (ပု)၊ သန္တာ၊ သတ္တာ၊ သမာန(ကြ)။

သန္တ ကို 'ကောင်းသော' အနက်၌ နာမဝိယေသန ကဲ့သို့ သုံးနိုင်သည်။ ပြယုဂ်၊ သန္တာ ပုရိသော, ကောင်းသော လူ သည်=သူတော်ကောင်းသည်။ ဤအနက်၌ ငင်းကိုနာမ်ကဲ့သို့ သုံး၍အခဏ်း ၁၃ ၌ ပြအပ်သော ပစ္စာပြန်ကိုတိ၏ အထူးပိုဘတ် သွယ်နည်းအတိုင်း ပိုဘတ်သွယ်နိုင်သည်။

သတော - သပိဘတ်။ (သဘမီ)။

သတိ - သို့ပိဘတ်။ (သိကာသ)။

သတံ - နံပိဘတ်။ (သဘမီဗဟုဂုစ်)။

သို့ - ဟိုပိဘတ်။ (ကရဏာအပါဒါနဗဟုဂုစ်)။

ဥဒါဟရှက်ကား၊ သို့ ကုသလံ ကတံ, ကုသိုလ်ကို လူ ကောင်းတို့ပြုအပ်ပြီ။ ၇ အသု-မှုဖြစ်သော ရုပ်တို့၏ အစ အ-အကွဲရာသည် ရှေ့ပုဒ်၏ အဆုံးသရနှင့်တွေ့သော် သန္တာကိုသတိ ပြပါ။ ဥဒါဟရှက်။

ကော.သိ=ကော+အသိ, သင်မည်သူနည်း။

မာ.သိ=မေ+အာသိ, ကျွန်ုပ်မှာရှိ၏။

မှတ်ချက်။ ။အတ္ထိကို ဟောတိကဲ့သို့ ပိုင်ဆိုင်ခြင်းအနက် ၌ သုံးနိုင်သည်။

ပုတ္တာ မယုံ အတ္ထိ, ကျွန်ုပ်မှာသားများရှိကြ၏။

ဘာသာပြန်။ ။ (၁) 'ကော.သိ တွေ့်' ပုစ္စတိ။ (၂) 'သော ပုရိသော မမ သာမီကော ဟောတူ'တိ ယာစတိ။ (၃) မာတာပိတရော အတ္တာနော ပီတရုံ 'သူဇာတာ'တိ နာမံ အကံသု။ (၄) တော် အမစ္စာ 'တူမှောဟို ကုသလံ ကတ္တိ' အာဟံသု။ (၅) ကညာ 'ကိုန္တော် မတေန သုဇာနာ'တိ ပုစ္စာ သု။ (၆) တော် မံ တသွား ဒုက္ခာ စ မရဏာ မောစေသေန္တိ။ (၇) သော တံ ဘတ္တံ ဘောဇ်သိုံ။ (၈) ရာဇာ တသေ သေ

နာပတီသေ ကော် နဂုရံ ဒါပေသိ။ (၉) တေ မံ ဘတ္ထံ ဘူး၊
ပေသံ။ (၁၀) အဟံ ပုရိသေ ဟတ္ထိုံး မာရေသာမိ။

(၁) သူထမင်းချက်ပြီးလျင်၊ ငါစားမည်။ (၂) ‘သင်သည်
အလွန်မိုက်စွဲ’ဟုသူကိုပြောပါ။ (၃) ‘သူကိုရလျင်၊ ငါအသက်
ရှင်မည်’ဟု သူ (၉) ကပြော၏။ (၄) ငါကို မည်သူ၏
သနည်း။ (၅) ‘ထိုကိုပြုလုပ်ရန် ငါတို့ မတတ်နိုင်ကြ’ဟု သူတို့
ပြောကြပြီ။ (၆) ‘သင်လိမ္မာသည်’ဟု ထိုလူသည် ပြော၏။
(၇) ‘ထိုကို မရလျင်၊ ငါသေလတ္ထံ’ဟု မိန်းမက ပြော၏။
(၈) ‘သင်တို့သည် အလွန်လိမ္မာကြ၏’ဟု မိဘတို့က မိမိတို့
သားသွီးတို့ကိုပြောကြပြီ။ (၉) ‘ငါသည် မိဘရှာမိတ်ဆွေကို
သိ၏’ဟု သူပြောပြီ။ (၁၀) ‘အလုပ်ကို သင်တို့လုပ်ကြသည်
မဟုတ်၊ ငါတို့လုပ်ကြ၏’ဟူ၍ မိန်းကလေးများကပြောကြပြီ။

အခန်း ၂၃။
အဗျာယုပုဒ်များ။

အဇ္ဇာ, ယနေ့။

အတိဝိယ, အလွန်။

အတ္ထ၊ အကြား၊ ထိုများ။

အထ, ထိုနောက်။

အန္တရာ, အထဲ၊ အတွင်း၊ အကြားး။

အပိ(ပိ), ပင်၊ သို့သော်လည်း။

အပွော (အပိ+ခေါ်), ပင်။

ကဲတိ(တိ), ဟု၊ ဟူ၍။

ကဲတော့, ကြုမှု၊ ကြုအခါမှု။

ကဲဒါနိုံ, ယခု။

ကဲဓာ, ကြုမှု။

ဥပရီ, အထက်ဖြူ။

ဧည့်, ဤမှာ၊ သည်မှာ။

ဧဝ (၀), ကဲ့သို့၊ အတူ။

ဧဝ, ဤသို့။

ကတ္တ၊ ကဟံ, အဘယ်မှာနည်း။

ကထံ, အဘယ်သို့နည်း။

ကဒါ, အဘယ်သောအခါဖြူ။

ကဒါစိ, တရံတခါ၊ တခါတလေး။

ကိုး, အဘယ်ကြောင့်နည်း။

ကုတေား, အဘယ်မှာ။

ကုဟံ, အဘယ်မှာနည်း။

ကုဟိုး, အဘယ်မှာနည်း။

ကုဟို့၍ ကုဟို့နဲ့၊ မည်သည့်အရပ်မှာမဆို။

ခေါ်, စင်စစ်ကား။

စိရံ, ကြောမြင့်စွာ။

တတေား, ထိုမှာ၊ ထိုအခါမှစ၍၊ ထိုအရပ်မှာ။

တတ္တ၊ တတ္တ၊ ထိုမှာ၊ ဟိုမှာ။

တထား, ထိုနည်းတူ၊ ထိုကဲ့သို့။

တဟိုး, ထိုမှာ၊ ဟိုမှာ။

တာဝ၊ တာဝတာ၊ ထိုမျှလောက်ကာလတိုင်အောင်။

ဒီဝါ, နေ့တွင်း၊ နေ့ခင်း။

နန်း၊ မဟုတ်လေား။

နာနာ၊ အသီးအသီး။

နာမ၊ အမည်ရှိသေား။

နှုန်း၊ ဓကန်မှချု၊ အမှန်း။

နေား၊ မအဟုတ်။

ပါတေား၊ စောစော၊ နံနက်။

ပုန်၊ တဖန်။

ပုန်ပျော်၊ ထပ်ခါထပ်ခါအကြိမ်ကြိမ်။

ပုရေ့၊ ရေးက၊ အလျင်က။

မာ၊ မ ... နှင့်။

မှသာ၊ မဟုတ်မမှန်။

ယတော့၊ အဘယ်အရပ်မှာ။

ယာဝ၊ ယာဝတာ၊ ထိုမျှလောက်။

ဝိယ၊ ကဲ့သို့။

သဒါ၊ အခါတိုင်း။

သမန္တာ၊ အနားပတ်လည်၊ ထက်ဝန်းကျင်။

သမ္မာ၊ ကောင်းစွာ၊ စွေ့စပ်စွာ။

သာယံ၊ ဉာဏ်းအချိန်။

ဟို၊ စင်စစ်၊ အကြောင်းမူကား။

ဟိုယျာ၊ မနေ့က။

ဟော၊ ဟော့၊ (ခေါ်ခြင်း။)

ဟောငွာ့၊ အောက်အရပ်။

အစဉ်မပြတ်ဖြစ်ခြင်းအနက်သည် အစွမ်းသံယောဂမည်၏။

ငှင်းအနက်မှာ ဒုတိယာဝိဘတ် (ကမ္မကာရက) သက်ရ၏။

အချိန်ကာလအားဖြင့် အစဉ်မပြတ်ခြင်း။ ကာလအစွမ်းသံယောဂမှာ ‘လုံး’ ‘ပတ်လုံး’ ဟူ၍ မြန်မာပြန်ရာ၏။ ဥဒါဟရ၏။ သော ဒီဝသံ ဥယျာနေ ဝိစရိုး၊ သူသည် တနေ့လုံး (တနေ့ပတ်လုံး) ဥယျာဉ်၌ လုညွှေ့လည်ပြီ။

လမ်းခရီးအားဖြင့် အစဉ်မပြတ်ခြင်း။ အဒွါန အစွမ်းသံယောဂမှာ ‘တိုင် တိုင်’ ဟူ၍ မြန်မာ ပြန်ရာ၏။ ဥဒါဟရ၏။ ယောဇ္ဈာန် ဒီယော ပဗ္ဗတော့၊ တောင်သည် တယူအနာတိုင်တိုင်ရည်လျား၏။

ကြိယာဝိသေသ အနက်၏လည်း များသောအားဖြင့် ဒုတိယာဝိဘတ် သက်ရ၏။ မြန်မာပြန်သောအခါ။ ‘အလျောက်’ ‘စွာ’၊ ‘စုံ’၊ ‘အတိုင်း’၊ စသော စကားတို့ဖြင့် ပြန်ဆို၏။ ဥဒါဟရုဏ်။

(က) အတွေနော သန္တိကံ သမွဗ္ဗယာစကာနံ ယထာရဟံ ဒါတ္ထံ့၊ မိမိအထံသို့ရောက်လာသော သူတောင်းစားတို့အား အထိုက် အလျောက် (ထိုက်သည့်အားလျှော်စွာ) ပေးအပ်၏။

(ခ) တွဲ လူမံ ဉာဏ်အနံ မှုဒ် ပစာဟို၊ သင်သည် ဤထမင်းကို နှုံးညံ့စွာချက်ပါ။

(ဂ) တယာ သိက္ခိတသိပ္ပါနီ ပရိပုဂ္ဂံ့ သိက္ခိာဟို၊ သင် သင်ကြား အပ်သော အတတ် ပညာတို့ကို အပြည့်အစုံ သင်ကြားပါ။

(ဃ) လူမာနို ဓနာနို ယထိစိတ် ဂဟေတွာ ကို, ဤညစ္စတို့ကို အလိုရှိတိုင်း ယူ၍ သွားပါ။

တုမေ့ ယထာလူမံ နိုသိဒ္ဓတွာ ဘောဇ်အံ ဘုရား၊ သင်တို့သည် အစဉ်အတိုင်းနေ၍ ထမင်းစားကြပါ။

အချို့ပုဒ်တို့သည် သမွဗ္ဗအနကာရကဖြစ်လျက် ကမ္မကာရကနှင့် အလားတူ၍နေ၏။ ဥဒါဟရုဏ်။သော နှီးလေတ္တံ့ ကိုတို့ သူသည် မြစ်သို့ ရေအလို့ငှာ သွား၏။

လေတ္တံ့၏ အစား လေတွာယ ကိုလည်း သုံးနိုင်သည်။

တာတ္တံ့၊ ထိုအလို့ငှာ=ထိုအတွက်။ ကိုမတ္တံ့၊ အဘယ်အလို့ငှာ=အဘယ်အတွက်-ဟူသော ပုဒ်များလည်း ရှိသေးသည်။

တားမြစ်ခြင်း။

မာ-ကို ပရောက္ခာနှင့်ဖြစ်စေ၊ အဇူတနီနှင့်ဖြစ်စေ သုံး
သော်၊ အတိတ်ကာလဟူသော အနက်ထူးကိုမရ။ တားမြစ်
ခြင်းအနက်သာရ၏။ ပြယ်၍

မာ အကာသီ၊ မပြုပါနှင့်။ မာ ဘာယို၊ မကြောက်ပါနှင့်။

ယ-နှင့်ဆုံးသော ပဋိမ ပုံဗြိယာပစ္စည်းအချို့တို့ကို ကြိ
ယာဝိသေသနကဲ့သို့ သုံးနိုင်သည်။ ဥဒါဟရ၏။

(က) ကူတော့ ပဋိယ (ပ/ ဋိ+ယ) မာ တံ အကာသီ,
ဤအခါမှစ၍ ထိုကိုမပြုပါလင့်။ (အပါဒါနနှင့်သုံးသည်။)

(ခ) တံ နှဂရံ နိယာယ (နိ ဂျိ+ယ) မကော ရုကော့
ဟောတိ၊ ထိုမြို့ကိုအမှိပြ၍ သစ်ပင်တပင်ရှိ၏။ (ကမ္မ ကာရ
ကနှင့် သုံးသည်။)

(ဂ) သတ္တာ ဓကံ ကညံ အာရွှေ (အာ ၁ ရာ့+ယ)
(၀၅၊ သန္တာယ-သံ ၁ ဓာ+ယ) တံ ဝတ္ထုံး ဘာသတိ၊ ဆရာ
သည် မိန်းကလေးတယောက်ကို အကြောင်းပြ၍(သို့မဟုတ်။
မိန်းကလေးတယောက်ကို ရည်ရွယ်၍) ထိုဝတ္ထုံးကို ပြော၏။
(ကမ္မကာရကနှင့် သုံးသည်။)

ဘာသာပြန်။ ။(၁) ကူတော့ အာဂစ္စတိ။ (၂) ကူဟို
ဂစ္စသိုံး။ (၃) ကဒါ ဘာသီသာသိုံး။ (၄) ကဟံ ဝသသိုံး။
(၅) ဟိယော သော ပုရိသော မရိုံး။ (၆) စန္တာ (လ) အတိ
ဝိယ ဒိပိတိ (၁ ဒိပိ၊ တောက်ပခြင်း။) (၇) သူရိယော ဒိဝိ
ဒိပိတိ။ (၈) ကထံ တံ စောရံ ဂကိုယာမ။ (၉) ဧဝ မေ
သူတံ။ (၁၀) အဇူ မမ ယရံ မာ ဂမိ။

(၁) သင်တို့သည် အဘယ်ကြောင့် မကောင်းမှ များကို
ပြကြသနည်း။ (၂) သင်တို့သည် အဘယ်မှာ ရေသောက်ကြ

မည်နည်း။ (၃) ‘သင်အဘယ်မှာနေသလဲ’ဟု သူ့ကိုမေးပါ။ (၄) နက်ဖြစ် သူ့အိမ်သို့မသွားနှင့်။ (၅) ယနေ့ သင် ကေန အမျှန်သေရမည်။ (၆) ထိုလူနှင့်ပတ်သက်၍ (စတဲ့ မနုသံ ပဋိစ္စ) သင်တို့သည် တစ်တရာမျှ မသိကြ။ (၇) အဘယ် အကြောင်းကြောင့် သူသည် မိန်းကလေးနောက်သို့ ပြေးလိုက် သနည်း။ (၈) သူသည် မိန်းကလေးနောက်သို့ နာမည်မေးရန် ပြေးလိုက်ပြီ။ (၉) သူတနေ့လုံး အိပ်ပြီ။ (၁၀) သူငွေး တယောက်သည် တယူနောတိုင်တိုင် မိမိမယားနှင့်အတူတကွ သွားလေ၏။

အခက်း ၂၄။

ပုစ္စာ။

ဘော်ပြအပအပြီးသော ပုစ္စာပုဒ်များအပြင်၊ပုစ္စာမေးခြင်း၌ အသုံးပြုရန်အခြားနိပါတပုဒ်များလည်းရှိကြသေး၏။ထိုပုဒ်တို့ကား အပိုနှု-တို့တည်း။

(က) အပို ကို ပုစ္စာဝါကျွဲ့ အစအဦးက ထားရသည်။
ပြယုဂ်၊

အပို ဒါရက အမှာကံ မာတရုံ ဇာနာသိုံ၊ လူကလေး၊ သင် သည် ငါတို့၏ အမိကို သိသလော။

(ခ) နှု ဖြင့်ဝါကျကို မစရ။
ပြယုဂ်၊

သဟာယာ နှု တေ အထွေး၊ သင့်မှာ မိတ်ဆွေများ ရှိသ လား။

နှု ကို ခေါနှင့်အတူတကွ အသုံးများသည်။
ပြယုဂ်၊

ကောစိ နှု ခေါ ဥပဒ္ဒဝါ ဟောတိုံ၊ ဘေးဥပဒ် တစ်တရာ ရှိသ လား။

(က) အဓိပ္ပာယ် လေးနက်စေခြင်း အလိုင်း အပို နှင့် နှ ခေါ်တို့ကို အတူတကွ သုံးနိုင်သည်။ ပြယုဂ်၊

အပို နှ ခေါ် ဥပဒ္ဒဝေါ ဟောတိ၊ ဘေးဥပဒ္ဒ တစုံတရာ အမျှန်ရှိသလား။

ကြိယာကိုဝါကျော်း၌ ထားခြင်းဖြင့်လည်း ပုစ္ဆာကို မေးနိုင်သည်။ ပြယုဂ်၊

ဂုစ္ဆာသို့ နာရီ၊ သင်သည်ဖြော်သုံး သွားသလား။

မှတ်ချက်။ ။ပုစ္ဆာ ဝါကျော် နှ-ကို အများအားဖြင့် ဒုတိယပုဒ်နေရာမှာ ထားရသည်။ ပြယုဂ်၊

တွဲ နှ ယောဇာ၊ သင် စစ်သားလား။

စ နှင့် ကာမ။

(က) ဝါကျတွင်ယောဂချင်း ကွဲပြားသော ကတ္တားနှစ်ခု၊ သုံးခုစာသည်ရှိမှု။ ကြိယာသည် ဗဟိုစုစုကန်းဖြစ်၍၊ နောက်ဆုံး ကတ္တားနှင့် ယောဂချင်းတူစေရမည်။ ပြယုဂ်၊

သော စ အဟံ ဂုစ္ဆာမ၊ သူနှင့်ငါတို့ သွားကြ၏။

(ခ) ကာမ-ကို ဒုတိယပုံဗ္ဗာကြိယာနောက်၌ ဆက်သွယ်လျှင်၊ အလိုရှိ၏-ဟူသော အနောက်ရ၏။

ဒုတိယ ပုံဗ္ဗာပစ္စည်းမှ နိုဂုဟိုတ် အစဉ်ကြမြှုတည်း။ ပြယုဂ်၊

သော မံ ပသိတုကာမော၊ သူသည် ငါ့ကို ကြည့်ရန် အလိုရှိ၏။

နောက်ဆက်ပစ္စည်းများ။

အဟံ*, နေ့၊ ရက်။ ။ဇကာ.ဟံ၊ တနေ့၊ တရက်။ဒီဟံ၊ နှစ်ရက်။

အာဒီ*, စသော၊ အစရိုသော။ ။သူနဲ့ဆဟတ္ထိမိဂါဒယော (ဗဟိုဂုဏ်), ခွေးဆင်သမင် အစရိုကုန်သော။

လူက, ဆိုင်သော၊ စပ်ဆိုင်သော။ ။နာဝိကော, လျှနှင့် ဆိုင်သော (လျှသူကြီး)။

ဇယျ, လျောက်ပတ်သော၊ သင့်လျော်သော။ ။ပုံးတေ ယျ, တောင်နှင့်လျောက်ပတ်သော။

က, ပြုလုပ်သူ, ငယ်သော။ ။ဒါယက, အလှုပြုလုပ်သူ။
ပုံးတေ, သားငယ်။

ကာရ*(၅ ကရာ), ပြုသူ။ ။ဘတ္တကာရ, ထမင်းချက်သူ။
ခတ္ထံး, အခါး၊ အကြိမ်။ ။တိက္ခတ္ထံး, သုံးခါး၊ သုံးကြိမ်။

ဂ၊ ဂူ*(၅ ဂမ်), သွားသော၊ လာသော။ ။ဥကော်,
ရင်ဘတ်ဖြင့် သွားသော (မြွှေ့)။ ပါရရှု, တဘက်ကမ်းသို့
ရောက်သော။

ဇ*(၅ ဇ), ဖြစ်သော။ ။အဏူး'တေ, ညမှဖြစ်သော။

မီ*(၅ မီ), အောင်သော၊ အောင်သူ။ ။မာရမီ, မာရ်
နတ်ကိုအောင်သူ။

တမ } နှိုင်းယှဉ်ခြင်း၌သုံးသောပစ္စည်း။ အခက်း ၁၉မှု့
တရ } ကြည့်။

တာ (တူ), ခြင်း။ ။မတတ္ထံး, သေပြီးသည်၏ အဖြစ်။

ဒါ၊ ဒါနိုး, အခါး၊ အချိန်ကာလ။ ။တဒါ, ထိအခါး။ လူဒို့,
ယခုအခါး။

ဒီ*, ကဲ့သို့၊ အလားတူ။ ။တာဒီ, ထိကဲ့သို့။

ဒီသ*, ကဲ့သို့၊ အလားတူ။ ။မာဒီသ, ငါကဲ့သို့သော။
တာဒီသ, ထိကဲ့သို့သော။

စာ၊ အစု၊ အစိတ်။ ။ဒီစာ၊ နှစ်စု။

နံ(နှု), ခြင်း။ ။ဂါးနံ၊ သွားခြင်း။ ဒသုနံ၊ မြင်ခြင်း။

နာ(ကူး), ခြင်း။ ။ဒေသနာ၊ ဟောခြင်း။

ဘာဝ*(၅ ဘူး)၊ အဖြစ်။ ။စောရဘာဝ၊ ခိုးသူ၏ အဖြစ်။

ဘူး*(၅ ဘူး)၊ ရှိသောဖြစ်သော။ ။အဘိဘူး၊ အထက်
မှာရှိသော၊ အောင်မြင်သော။

မတ္တံ့၊ သာလျှင်။ ။ဇကမတ္တံ့၊ တရုတည်းသာလျှင်။

မန္တာမာ } ပိုင်ခြင်းအနက်ဟောသောပစ္စည်းများ။ အခက်း
ဝန္တာဝါ } ၁၉ မှာကြည့်။

မယ၊ ပြီးသော။ ။လောဟမယ၊ သံဖြင့်ပြီးသော။

ယံ(နှု), ခြင်း၊ အဖြစ်။ ။ဗာလျုံ(ဗာလ+ယ)၊ မိုက်မဲ
ခြင်း။ ပဏ္ဍာစွဲ(ပဏ္ဍာတ+ယ)၊ ပညာရှိခြင်း။ (တ+ယ=စွဲ)။

ရ၊ ရှိသော။ ။ခါရ၊ ပညာရှိသော။

လ၊ လ္လာ၊ မှိုသော၊ ရှိသော။ ။ကိုမိလ၊ ပိုးရှိသော။ ဒုဋ္ဌာလ္လာ၊
မကောင်းမှုကို မှိုသော။

သဒီသ*၊ ကဲ့သို့။ ။သူဝဏ္ဏသဒီသော၊ ရွှေကဲ့သို့သော။

မှတ်ချက်။ ။ဂ၊ ဂ၊ ဂါး – တို့ကဲ့သို့သော ဓာတ်များကို
နောက်ဆက် ပစ္စည်းကဲ့သို့ သုံးသော်၊ ငှင်းတို့ နောက်မှာ ကို
ပစ္စည်းကြေသည်ဟု၍ ခေါ်၏။ ဂူ-မှာကား ဂူ-ပစ္စည်းဖြစ်သည်။

သန္တာ(အခက်း ၅ မှအဆက်)

(က) အမျိုးမတူ သရရှေ့တွင် ဇာဉ်တို့သည် ယ်၊ ပုံ တို့သို့
ပြောင်းလဲကြ၏။ ပြယ်၏

* ဤအမှတ်ပြသော အရာမှာ ပစ္စည်းမဟုတ်။ ပုံပင်ဖြစ်၏။ နောက်ဆက်ချင်း အလားတူ
သောကြောင့် ပစ္စည်းတို့နှင့် ရောနောထားသည်။

တေ + အတ္ထာ = တျေတ္ထာ။ မေ + အယံ = မျာယံ (အာ-သရ^g
ကိုမှတ်ပါ)။ ခေါ်+အသ=ခွသာ။

(ခ) အမျိုးမတူသရရှေ့တွင် မိ သည် မျှော် ဖြစ်လာ၏။ ပြယုဂ်၊
အဓိ+အဘဝသတိ=အမျှောဝသတိ။

(ဂ) တခါတရုံ ပုဒ်နှစ်ခုစပ်ကြား၌ စကားပြေပြစ်စေခြင်း
ငါ့ အကွဲရာကို ထည့်သွင်းသည်။ ငါးအကွဲရာကို အာဂမ ဟု
ခေါ်၏။ ပြယုဂ်၊

ဒ-ကာရာဂမ။ ॥တာဝ+ဇဝ=တာဝဇဝ, ယခု၌ပင်။

မ-ကာရာဂမ။ ॥အည+အည=အညမည, အချင်းချင်း။

ဝ-ကာရာဂမ။ ॥သော+ဥဋ္ဌာတိ=သောဝဋ္ဌာတိ, သူ ထ၏။

ယ-ကာရာဂမ။ ॥နဲ+ကွဲဒံ=နယိဒံ, ဤသည်ကားမဟုတ်။

ရ-ကာရာဂမ။ ॥ပုနဲ+ဇဝ=ပုနဲရေဝ, အသစ်တဖန်ပင်လျှင်။

(ဟ) တို့သောသရရှေ့ရှိ၍၊ ဗျည်းနောင်းရာ၊ ဗျည်းသည်
ဒွေးဘော်အဖြစ်သို့ရောက်၏။ ပြယုဂ်၊

ပ+ကမော=ပက္လာမော, ဒဲသွားခြင်း၊ အားထုတ်ခြင်း။

မှတ်ချက်။ ॥ရှေ့ခြိုရှိသော သရသည် ဒီယံဖြစ်မှ ငါးကို
ရသုပြုံးမှုနောင်ဗျည်းကို ဒွေးဘော်ပြနိုင်သည်။ အကြောင်း
မူကား ဒွေးဘော်သည် ဒီယံနောက်မှာ နေရှိုးမဟုတ်သော
ကြောင့်ဖြစ်၏။ ပုရာ+ကမော=ပရက္လာမော, လုံလ၊
အားထုတ်ခြင်း။

(င) ဒွေးဘော်ပြရမည့် ဗျည်းသည် အသံတင်း အကွဲရာ
ဖြစ်မှာ၊ မိမိနှင့်ဆိုင်သော အသံလျော့ကိုဆင့်သဖြင့် ဒွေးဘော်

ပြရသည်။ (အခက်း ၆ နှင့် ပြအပ်သော အဗ္ဗာသ၏ ဥပဒေ
(၃) အတိုင်းဖြစ်သည်)။ ထို့ကြောင့်၊ နို+ခိုပတီ = နိုက္ခိုပတီ၊
ပစ်ချ၏။

(စ) နိုဂုဟိတ်နောက်၌ သရန္တာင်းရာ၊ နိုဂုဟိတ်သည် မ-
ဖြစ်လာ၏။ ပြယုဂ်၊ ဧဝ+အာဟ=ဧဝမာဟ၊ ဤသို့ဆို၏။

အောက်ပါသနိုက္ခိုမှတ်ပါ။

တံ+ဧဝ=တမေဝ၊ ထိုကိုသာလျှင်။ နိုဂုဟိတ်ရှေ့ရှိ၍၊ ယ-
န္တာင်းသော်၊ ည-ဖြစ်၏။ ပြယုဂ်၊ တံ+ယေဝ=တညေဝ၊
သူ့ကိုပင်လျှင်။ သံ + ယတော = သညေတာ၊ စောင့်စည်း
သည်။

(ဆ) နိုဂုဟိတ်ရှေ့ရှိ၍၊ ဟ-န္တာင်းသော်၊ နိုဂုဟိတ်သည်
ဥ-ဖြစ်၏။ ပြယုဂ်၊ ဧဝ+ဟိ=ဧဝို့၊ ဤသို့သာလျှင်။

(ဇ) ဗဟိုဂုဏ်သာမီ၊ ဧကဂုဏ်ညာသကာရကနှင့် ဒုတိ
ယ ပုံးကြိုယာ ပစ္စည်းတို့၏ အဆုံး နိုဂုဟိတ်သည် တခါတရံ
ကြေ၏။ ပြယုဂ်၊

ပုံးကြိုန် သာသနံ=ပုံးကြိုန် သာသနံ၊ ဘုရားရှင်တို့၏ သာ
သနား။

တသို့ နိုဂုရေ=တသို့ နိုဂုရေ၊ ထိုမြို့၌။

ပသိုတု ကာမော = ပသိုတု ကာမော၊ ကြည့်ရန်အလိုဂို
၏။

ဤနိုဂုဟိတ်ကြခြင်းမှာ ဆန်းကျမ်းနှင့်ညီညွတ်စေရန်ငှင့်၊
ချတ်ဆိုရှုလွယ်စေရန်ငှင့်ဖြစ်၏။

ဘာသာပြန်။ ။(၁) တေ စောရာ အညေမညံ ပဟရနီ။

(၂) ဧက ပုံးကြိုယာ ပါဒေဟီ ဂန္ဗီးနဲ့ သက္ကာ။ (၃) အာစရီ

ယော (ဆရာ) သိသော (ပ-တပည့်) သိပွဲနှင့် (အတတ်) သိက္ခာပေသာတိ။ (၄) ကောစီ နှင့် ဒါရကံ ရုက္ခာ ဒသေတွာ တသာ ဖလာနှင့် စောရာပေသိ။ (၅) အဟံ တိသော လူထီ သစ္စာ ဇာနာပေသိုံး။ (၆) သာ တုမေ့ မရဏာ မောဒေသာတိ။ (၇) အမှာကံ ပိတာ တော့ မနှုတော့ ဘောဇာတုံး မဲ ဂစ္စာ ပေတိ။ (၈) ကော တုမေ့ လူမသိုံး ယရသိုံး ဝသာပေတိ။ (၉) သောစ အဟနှင့် သိက္ခာမ။ (၁၀) အညာ ရာဇာ ဇတ် ရှုံး ပရာဇေသာတိ။

(၁) အဘယ်သို့ သင်ပြုလုပ်သနည်း။ (၂) မနေ့ကကျွန်ုပ် အဘကို သင်ဘယ်မှာ မြင်ခဲ့သနည်း။ (၃) နံနက်စောစော ၌ သူသေပြီ။ (၄) မြစ်၏ ဤမှာဘက်ကမ်း၌ သူလျောင်းနေ သည်ကို သင်မြင်လတ္ထုံး။ (၅) တခါတရုံ သူသည်မကောင်းမှု ကိုပြု၏။ (၆) သူတို့သည် အစဉ်မပြတ် မမှန်သော စကား များကို ပြောကြ၏။ (၇) သင်သည် ကျွန်ုပ်နှင့်အတူ လာမည် လား။ (၈) သူနှင့်ကျွန်ုပ်သည် ဤလျည်းကို ရောင်းကြလတ္ထုံး။ (၉) ကျွန်ုပ်အား အစာအနည်းငယ် ပေးပါ။ (၁၀) သူ မိုက် သည် မဟုတ်လား။

အခက်း ၂၅။

သမာသ်ပုဒ်များ။

ပုဒ် ၂ ခုကိုဖြစ်စေ၊ ၂ခုထက်ပိုသည်ကိုဖြစ်စေ၊ တပုဒ်တည်း ဖြစ်အောင် ဆက်စပ်သောပုဒ်ကို သမာသ်ဟုခေါ်သည်။ အလယ်ကရှိသည့် ဝိဘတ်ကို ချေဖျက်ခြင်းသည်ပင် သမာသ်စပ် သည်မည်၏။ ငှင်းကို ၆ မျိုးအားဖြင့် ပိုင်းခြားရာ၏။

(၁) ခွဲနှုန်း။ (၂) တပ္ပါရိသာ။ (၃) ကမ္မာဓရယာ။ (၄) ဒိဂုံ။ (၅) အမျှယိဘာဝ။ (၆) ဗဟိုမြို့ဟို။

(c) စ-ဟူသောပုဒ်ကို ခြင်းချွန်သဖြင့် နာမ် ပရှဖြစ်စေ၊ ဂရထက် ပိုသည်ကို ဖြစ်စေ၊ ဆက်စပ်အပ်သော သမာသ်ကို ခွဲနှံ ဟုခေါ်၏။ ဥဒါဟရဏ။

ဒေဝမနှုသာ=ဒေဝါ စ မနှုသာစ၊ နတ်နှင့် လူများ။

စန္တီမသူရိယာ=စန္တီမာ စ သူရိယာ စ၊ လနှင့် နေ။

ဤသမာသ်ပုဒ်တို့ကို တလုံးစီတလုံးစီပေါင်း၍ ယူအပ်သည် မဟုတ်သောကြောင့်၊ ငှင်းတို့သည် ဗဟိုစုစု ဝိဘတ်ကို ဆောင် ကြသည်။ ငှင်းဗဟိုစုစုဝိဘတ်ဆောင်သော သမာသ်ကို အမည် အားဖြင့် လူတရီတရ သမာသ်ဟုခေါ်၏။

ခွဲနှံသမာသ်၌ ရှိသောပုဒ်များကို တလုံးစီတလုံးစီအဓိပ္ပါယ် သွား မပျက်ဘဲနှင့်မယူသာသဖြင့် တလုံးတဝတည်းပေါင်း၍ ယူ သည်ရှိသော်၊ နပုန်းလိုင်၊ ဇက္ခုစုစုဝိဘတ်ကို ဆောင်၏။ ငှင်းကို သမာဟာရ သမာသ်ဟုခေါ်၏။

ပြယုဂ်၊ ဟတ္ထိအသံ၊ ဆင်မြင်း အလုံးအရင်း(ဟတ္ထိနော စ အသာ)။ ဇရာမရဏံ၊ အိုခြင်းသေခြင်း(ဇရာ စ မရဏံ စ)။

ခွဲနှံအရာ၌ လူ၊ ဥ နှင့် ဆုံးသောပုဒ်တို့ကို အများအားဖြင့် ရှေ့ကထားရသည်။ ပြယုဂ်၊ ဒါသိဒါသံ=ဒါသီ စ ဒါသော စ၊ ကျွန်းမာရ်နှင့် ကျွန်းယောက်ဗျား။

စာလုံးနည်းသောပုဒ်နှင့် များသောပုဒ်တို့ကို တွဲစပ်လျှင်၊ နည်းသောပုဒ်ကို ရှေ့ထားတတ်၏။ ပြယုဂ်၊ စန္တီမသူရိယာ=စန္တီသွား သူရိယာ စ၊ လနှင့် နေတို့။

(j) တပ္ပရိသ သမာသ်၌ကား။ ရှေ့ပုဒ်သည် နာမ်ပုဒ်ဖြစ်၍ ၍ ကတ္တာသာမီသာမွှေ့ဒါန စသော ကာရကတရုခွဲဖြစ်ဖြစ်သဖြင့်၊ နောက်ပုဒ်ကို အထူးပြုသည်။

(က) လူသုရကတံ = လူသုရေန ကတံ, အစိုးရပြုသော အမှု။ (ကတ္တာကာရက။)

(ခ) ကုမ္မကာရော = ကုမ္မ ကာရော, အိုးလုပ်သူ။ (ကမ္မ ကာရက။)

(ဂ) ဥရဂါ=ဥရေန ဂါ, ရင်ဘတ်ဖြင့် သွားသောမြေ။ (ကရဏကာရက။)

(ဃ) ရာဇဗ္ဗော် = ရညော ပုံဗ္ဗော်, ရှင်ဘုရင့် သား။ (သာမိကာရက။)

(င) ဗုဒ္ဓဒေယံး = ဗုဒ္ဓသု, ဒေယံး, ဘုရားလူ။ဘယ်။ (သမ္မဒါနကာရက။)

မှတ်ချက်။ ။ဒုတိယ ပုံဗ္ဗော်ယာ ပုဒ်နှင့် ကာမပုဒ်တို့ကို လည်း။သမ္မဒါန ကာရကနှင့် ဆိုင်သော တွေ့ရှိသ သမာသံဟူ၍ မှတ်ရာ၏။ ပြယ်၊ ဂန္ဓာကာမော = ဂန္ဓာ ကာမော, သွားလို သော။

(စ) စောရာသုံး = စောရသွား ဘယံး, သူခိုးဘေးမှ ဘေး ဥပုဒ်။ (အပါဒါနကာရက။)

(ဆ) ဝန်စရော= ဝနေ စရော, တောသား။ (သကာသ ကာရက။)

မှတ်ချက်။ ။တခါတရံ ရွှေ့ပုဒ်ကို နောက်သို့ ရွှေ့ထားနိုင် သည်။ ပြယ်၊ ရာဇဗ္ဗော်သော=ဟံသာနံ ရာဇာ, ဟသာနှင့်က်တို့၏ ဘုရင်။

တခါတရံ ရွှေ့ပုဒ်၏ ကာရကဝိဘတ်ကို မမြှုပ်ဘဲ ဘော်ပြ နိုင်၏။ ဤသို့သော သမာသံကို အလုတ္တ တွေ့ရှိသ ဟု ခေါ် သည်။ ဥဒါဟရက်၊ ပရသုပံ = ပရသု ပံး, သူတပါး၏ အနက်ကို ပြတတ်သောပုဒ်။

မနသိကာရေး = မနသိ ကာရေး, စိတ်၌ ပြုလုပ်ခြင်း။

တပ္ပါရီသ သမာသံမှာ ရှေ့ပုဒ်နှင့် နောက်ပုဒ် အနက်မတူကြ။ သို့ရာတွင် နောက်ပုဒ် အနက်ကိုသာ ပစာန ပြရာသည်။

(၃) ကမ္မာရယ သမာသံကား၊ ရှေ့ပုဒ်သည် နာမဝိယေသနသော်ငြင်းနာမဝိယေသနကဲ့သို့ သုံးသော ပုဒ်သော်ငြင်းဖြစ်၍ နောက်ပုဒ်ကိုအထူးပြုသည်။ ရှေ့ပုဒ် နောက်ပုဒ်တို့လည်း ကာရကချင်းတူညီရမည်။ ပြယုဂ်၊ မဟာပုရီသော, လူကြီးလူကောင်း။

မှတ်ချက်။ ॥တခါတရုံ အထူးပြုသော ပုဒ်ကို နောက်၌ လည်း ထားနိုင်သည်။ ပြယုဂ်၊ ပုရီသူတော်ဥတ္တမော ပုရီသော, မြတ်သောလူ။

တားမြစ်ခြင်းအနက်ရှိသော အအန်-ရှေ့ဆက်စကားပါသောပုဒ်တို့ကိုလည်း ကမ္မာရယဟူ၍ ခေါ်အပ်၏။ ပြယုဂ်၊ အနရိယော = အန် + အရိယ, ယုတ်နိမ့်သော။

ကမ္မာရယ သမာသံမှာ ရှေ့ပုဒ်နောက်ပုဒ်အနက်တူသည်ဟု မှတ်ရာ၏။

(၄) ရှေ့ကဂဏန်းသချုပ်တရုနှင့် နာမ်ပုဒ် ဆက်စပ်လျက်ရှိသော သမာသံကို ဒိဂုသမာသံဟု ခေါ်သည်။ ဒွန်သမာသံကဲ့သို့ ငြင်းကိုလည်းတစ္တပေါင်းတည်းအားဖြင့် သမာဟာရဟူ၍လိုပ်ငြင်း။ တခုစီ ကဲ့ပြားသော အားဖြင့် အသမာဟာရဟူ၍လိုင်း။ နှစ်မျိုးရှိသည်။ ပြယုဂ်၊ တိရတန်း၊ ရတနာသုံးပါး။ စတုဒိသော, အရပ်လေးပါးတို့။

(၅) ရှေ့ပုဒ်သည် အဗျယပုဒ်ဖြစ်၍ ငြင်းပုဒ်အနက်ပြဋ္ဌာန်းလျင်၊ အဗျယီဘာဝသမာသံဖြစ်၏။ ပြယုဂ်၊ ယထာသုခံ၊ ချမ်းသာသည် အလျောက်။

(၆) နာမဝိယေသနဖြစ်သော ရှေ့ပုဒ်နှင့်သော်ငှင့်၊ နာမဝိယေသနကဲ့သို့ သုံးသော ရှေ့ပုဒ်နှင့်သော်ငှင့်၊ နောက်ပုဒ်ကို တွေစပ်ရာ။ ထိုရှေ့နောက် နှစ်ပုဒ်လုံး၏ အနက် မပြဋ္ဌာန်းဘဲ။ အခြား အနက်ဝင်၍ ပြဋ္ဌာန်းသော သမာသံသည် ဗဟိုဖို့ဟို သမာသံမည်၏။ ပြယ်၊ ဗဟိုစနော၊ ဥစ္စာများသောလူ။

ဗဟိုစန်း အာနယ၊ ဥစ္စာ များသော လူကို ခေါ်ခဲ့-ဟူဆို လျှင်။ ဗဟို-ဟူသော ရှေ့ပုဒ်။ စန်၊ ဟူသော နောက်ပုဒ်-နှစ်ပုဒ်လုံး၏ အနက်ဖြစ်သည့် များသောဥစ္စာတို့ကို မဆောင်ယူရဘဲ။ ထိုဥစ္စာရှင် လူကိုသာခေါ်ဆောင်ရသောကြောင့်။ လူ-ဟူသော အခြားအနက်ဝင်၍ပြဋ္ဌာန်းသည်ကို သိအပ်၏။ ဗဟိုဖို့ဟို သမာသံဟူသမျှ ဤနည်းအတိုင်းပင် ဖြစ်၏။

ပုဒ်များစွာ ပါဝင်သော ဗဟိုဖို့ဟိုသမာသံကို ဘော်ပြရာ၌ အဆုံးပုဒ်ကစ၍ ဖြေဆိုလျှင် သင့်လျော်၏။ ဥဒါဟရဏ်။

=နိဂရု ဝိုဝိစသမဏ္ဍာဟ္မာဏသာသဘာဇန်သယ်ဣ်ဣ်ကံ။

=နိဂရု ဝိုဝိစသမဏ္ဍာဟ္မာဏသာသဘာဇန်ဟို- သယ်ဣ်ဣ်တံ။
(ကရဏကာရက တပ္ပါရိသ။)

=နိဂရု ဝိုဝိစသမဏ္ဍာန္မ-ဗြာဟ္မာဏသာနံ- သဘာဇန်ဟို သယ်ဣ်ဣ်တံ။
(သမီးကာရက တပ္ပါရိသ။)

=နိဂရု ဝိုဝိစသမဏာန္မ-ဗြာဟ္မာဏသာနံ သဘာဇန်ဟို သယ်ဣ်ဣ်တံ။ (ဒွန့်။)

=နိဂရု ဝိုဝိစသမဏာန္မ- သမဏာန္မ ဝိုဝိစသမဏာနံ ဗြာဟ္မာဏသာနံ သဘာဇန်ဟို သယ်ဣ်ဣ်တံ။ (ကမ္မာရယ်။)

အနက်ကား။ အမျိုးမျိုးသော သမဏ္ဍာဟ္မာဏတို့၏ လောက ဝတ်ပြုခြင်းများဖြင့် စွေစပ်အပ်သော မြို့။ ဟူ၏။

ကတ္တာ အတိတ် ကိတ်။

အထက်ကဘော်ပြအပ်သော ဘာဝအတိတ်ကိတ်သို့ ဝါ-ပစ္စည်းဆက်လျင် ကတ္တာအတိတ်ကိတ်ကိုရှု၏။

ပြယုဂ်။ ဘာဝ အတိတ် ကိတ်-ပစိတာ။ ကတ္တာ အတိတ် ကိတ်-ပစိတာဝါ။

ငှင်းတို့ကို ဝါ-ပစ္စည်းနှင့်ဆုံးသောပုဒ်များကဲ့သို့ ပစ္စပွန် ကိတ်နာမ်များကို ဝိဘတ်သွယ်သည်အတိုင်း ဝိဘတ် သွယ်ရသည်။

မှတ်ချက်။ မဟာ, ကြီးသော-ဟူသော နာမ ဝိသေသနကိုလည်း ပစ္စပွန်ကိတ်နာမ်ကဲ့သို့ ဝိဘတ် သွယ်ရသည်။

ဝါ-၅၏ ရှေ့ကသရကို ရှည်စေလျင် ဝါ သည် ဝီ ဖြစ်နိုင်၏။
ပစိတာဝါ=ပစိတာဝါ။

ငှင်းကို ၆ ဆုံးနာမ်များကဲ့သို့ ဝိဘတ်သွယ်ရသည်။ ပုလ္လိုင် ၇ သက္ကာ(စာမျက်နှာ ၁၆)။ လူထိလိုင်၍ နဒီ(စာမျက်နှာ ၂၁)ကဲ့သို့တည်း။

ဘာသာပြန်။ ၁(၁)စန္တသူရိယာ သောဘန္ဒို။ (၂) ဗုဒ္ဓသာသနံ သေဝတီ။ (၃) သော ယထာသူခံ ဝသတီ။ (၄) အာစရိယာ မံ စတုသစ္စံ သိက္ခာပေတီ။ (၅) တေ ပါရဂံးနသီးသူ။ (၆) နသ်, ပျက်စီးခြင်း)။ (၇) ပစိတာဘတ္တံ ဒေထာ။ (၈) ဝိတုပေသိတဒုတဝစနံ သုဏာထာ။ (၉) လူဒ္ဓပဟရိတမိဂါး မရို။ (၁၀) ကိုငြောဒါရကာ နိဒ္ဓိယန္ဒို။ (၁၁) ဟတ္တာ ဆိုန္တာ ပုရိသော နိရာပကာရော။

အောက်ပါဝါကျတို့ကို ပါဋ္ဌဘာသာအားဖြင့် သမာသ်ပုဒ်စဉ်ပါ။

- (၁) မိန်းကလေး၏ အဘ။ (၂) လူကလေး၏ အမိ။
 (၃) ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း။ (၄) ငှက်နှင့်များက်။
 (၅) ထမင်းစားနေသော လူကလေး။ (၆) သစ်ပင်ပေါ်မှာ
 ထိုင်ပြီးသောလူ။ (၇) သေဘေးမှ ကြောက်ခြင်း။ (၈) သူခိုး
 တို့ကို ဘမ်းမိသော လူများ။ (၉) အမိ၏ အဆုံးအမာ။ (၁၀)
 ခြေနှင့် လက်။

အခက်း ၂၆။

နာမကြီးယာ။

ဤကား နာမတည်ပုဒ်သို့ ပစ္စည်းဆက်၍ ရသော ကြီးယာ
 ဖြစ်သည်။ ငှင်းကိုနာမကဘော်ပြသော အရာကဲ့သို့ပြုကျင့်ခြင်း။
 ထိုအရာကိုအလိုရှိခြင်း။ ထိုအရာကို အသုံးပြခြင်း။ ထိုအရာသို့
 ပြောင်းလဲခြင်းများဟူသောအနက်တို့၌သုံးသည်။ ဤကြီးယာ၏
 ပစ္စည်းများကား အယာအာယာ၊ ဒီယာ၊ တို့တည်း။

နာမတည်ပုဒ်

ပုံးတဲ့, တောင်။
 ဂုဏ်, ဂိုဏ်း။
 ဒဇ္ဈာ, မြို့မြို့သည်။

နာမကြီးယာ

ပုံးတာယတိ, တောင်ကဲ့သို့ပြုကျင့်၏။
 ဂုဏ်ယတိ, ဂိုဏ်းကိုအလိုရှိ၏။
 ဒဇ္ဈာယတိ, မြို့မြို့စွာပြ၏။

တုမိစ္စတ္ထကြီးယာ။

ဤကား ဓာတ်ကို အဗ္ဗာသအတိုင်း ဒွေးဘော် ပြပြီးလျှင်
 နောက်ဆက် ပစ္စည်း ခ, ဆ, သ, တို့ကို ကပ်၍ ရသော ကြီးယာ
 ဖြစ်သည်။ ငှင်းသည် အလိုရှိ၏-ဟူသော အနက်ကို ထွက်
 စေ၏။

ဘတ်။	တုမိစ္ဆာတည်ပုဒ်။	တုမိစ္ဆာကြီယာ။
✓ဘုမ်,စားခြင်း။	မှုဘုက္ခ(ခ+ခ=က္ခ)	မှုဘုက္ခတိ,စားချင်သည်။ မှတ်သိပ်သည်။
✓ယသံ,စားခြင်း။	မိယစ္ဆာ(သ+ဆ=စ္ဆာ)	မိယစ္ဆာတိ, စားချင်သည်။ မှတ်သိပ်သည်။
✓သု,ကြားခြင်း။	သုသုသ	သုသုသတိ,ကြားခြင်းငါးအလိုဂိုဏ်။ နားထောင်ချင်၏။

အဓိပ္ပါယ်လေးနက်စေသောကြီယာ။

အချို့၊ အရာ၌ တည်ပုဒ်ကို အွောသ ပြုလုပ်ခြင်း အားဖြင့်
လေးနက်သော အဓိပ္ပါယ်ကိုရော်။ ပြယုဂ်၊

✓ ကမ်, သွားခြင်း - စက်မတိ, စက်သွားသည်။

✓ စလ်, လူပ်ခြင်း-စဉ်လတိ, တုန်လူပ်သည်၊ အကိမ်
ကိမ်လူပ်သည်။

အထွေထွေ ကြီယာများ။

၁။ ✓ ကရ်, ပြုလုပ်ခြင်း။

အဇ္ဇာတနီ။

ဧကရာစ်။

ဗဟိုရာစ်။

အမှ	-	အကာသီး။	အကာသီမှာ။
တုမှ	-	အကာသီ။	အကာသီတွဲ။
နာမ	-	အကာသီ။	အကာသုံး၊ အကံသူ။

ဤရာပ်တို့သည် ရိုးရိုးရာပ်တည်းဟူသော ကရိုံ၊ ကရိုံ အစရိုံ
သည်တို့ထက် အသုံးများ၏။

J။ ✓ ဒါ, ပေးခြင်း။

အဇ္ဇာတနီ။

ဧကရာစ်။

ဗဟိုရာစ်။

အမှ	-	အဒါသီး။	အဒါသီမှာ။
တုမှ	-	အဒါသီ။	အဒါသီတွဲ။
နာမ	-	အဒါသီ။	အဒါသုံး၊ အဒံသူ။

အနာဂတ်။

ကောဂဲ။

ဗဟိုဂဲ။

အမှ	-	ဒသာမိ။	ဒသာမ။
တူမှ	-	ဒသာသိ။	ဒသာထု။
နာမ	-	ဒသာတိ။	ဒသာနှီး။

အဗ္ဗာသ ပြုလုပ်သည် ရှိသော် ဒီသာမိ အစရှိသည်တို့
ဖြစ်ကြ၏။

၃။ ၁ ဌာ, ရပ်ခြင်း။
အဇ္ဇာတနှီး။

ကောဂဲ။

ဗဟိုဂဲ။

အမှ	-	အဋ္ဌာသိုံး။	အဋ္ဌာသိမှာ။
တူမှ	-	အဋ္ဌာသိုံး။	အဋ္ဌာသိတ္ထု။
နာမ	-	အဋ္ဌာသိုံး။	အဋ္ဌာသုံး။

အနာဂတ်

ကောဂဲ။

ဗဟိုဂဲ။

အမှ	-	ဌာသာမိ။	ဌာသာမ။
တူမှ	-	ဌာသာသိုံး။	ဌာသာထု။
နာမ	-	ဌာသာတိုံး။	ဌာသာနှီး။

တို့သာမိ အစရှိသည်ဖြင့်လည်း ရပ်ပြီးနိုင်၏။

၄။ ၁ ဉာ, သိခြင်း။
တည်ပုဒ်-ဇာန်။
အဇ္ဇာတနှီး။

ကောဂဲ။

ဗဟိုဂဲ။

အမှ	-	ဇာန်း။	ဇာန်မှာ။
တူမှ	-	ဇာန်း။	ဇာန်တ္ထု။
နာမ	-	ဇာန်း။	ဇာန်သုံး။

သို့မဟုတ်

ကေဂုစ်။

ဗဟိုဂုစ်။

အမှ	-	အညာသိုံး။	အညာသိမှာ။
တုမှ	-	အညာသိုံး။	အညာသိတ္ထာ။
နာမ	-	အညာသိုံး။	အညာသိုံးသူ။

၅။ ၁ ဗြို့, ပြောခြင်း။
အဇွဲတန်း။

ကေဂုစ်။

ဗဟိုဂုစ်။

အမှ	-	အဗြိုံး။	အဗြိုံးမှာ။
တုမှ	-	အဗြိုံး။	အဗြိုံးတ္ထာ။
နာမ	-	အဗြိုံး။	အဗြိုံး၊ အဗြိုံးသူ။

၆။ ၁ ဝစ်, ပြောဆိုခြင်း။
အဇွဲတန်း။

ကေဂုစ်။

ဗဟိုဂုစ်။

အမှ	-	အဝေါစိုး။	အဝေါစိုးမှာ။
တုမှ	-	အဝေါစော။	အဝေါစိုးတ္ထာ။
နာမ	-	အဝေါစိုး။	အဝေါစိုး။

၀၄၈ ပုံဗြိုံးယာ-၀၂၁။
၇။ ၁ ဒီသ်, မြင်ခြင်း။

ဟိုယျတ္ထာန်း။

ကေဂုစ်။

ဗဟိုဂုစ်။

အမှ	-	အဒ္ဓသံး။	အဒ္ဓသမှာ။
တုမှ	-	အဒ္ဓသာ။	အဒ္ဓသတ္ထာ။
နာမ	-	အဒ္ဓသာ။	အဒ္ဓသူ။

၀၄၈ ပုံဗြိုံးယာ-ဒီသူ။

၈။ သုတေသန၊ ဖြစ်ခင်းရှိခင်း။

တည်ပုဒ်-ဟော။

အဇူတနီ။

ကောဂံ။

ဗဟိုဂံ။

အမှ	-	အဟောသိုံး။	အဟောသိမှာ။
တုမှ	-	အဟောသိုံး။	အဟောသိုံး။
နာမ	-	အဟောသိုံး။	အဟောသိုံး။

အနာဂတ်။

ကောဂံ။

ဗဟိုဂံ။

အမှ	-	ဟေသာမိုံး။	ဟေသာမူး။
တုမှ	-	ဟေသာသိုံး။	ဟေသာထုံး။
နာမ	-	ဟေသာတိုံး။	ဟေသာနှိုံး။

ပဋိမလုံးကြိယာ-ဟုတွာ။

ဒုတိယ ပုံ့ဗြိယာ-ဟောတုံး။

သုသိုံးမဟုတ်၊ အသုနှင့်ဆုံးသော နာမ်များ ဝိဘတ်သွယ်ပုံး။

ဉှိနာမ်များသည် အနည်းငယ် ရှိကြရာ၊ ပိတာ၊ ရာဇာ-စသော နာမ်တို့နှင့် ဝိဘတ်သွယ်ရာမှာ တူတန်သမျှ တူကြ၏။

မနော၊ စိတ်။

ကောဂံ။

ဗဟိုဂံ။

ကတ္တာ	-မနော။	မနာ။ မနာနံ့း။ မနော။ မနောမနံ့း။ မနာသွားမနာမှာ၊ မနာ။ မနာသွားမနောမနံ့း။
သာမိုံးသမွှဒ်	-မနာသော၊ မနာသာ။	
ကမ္မ	-မနော၊ မနံ့း။	
ကရာဏာ	-မနာသာ၊ မနောနံ့း။	
အပါဒ်	-မနာသွားမနာမှာ၊ မနာ။	
ဉာဏာသ	-မနာသိုံးမနော၊ မနာသွားမနံ့းမနာမှို့။	
အခာလပန်	-မနံ့း။	မနာ။

မနော-ကဲ့သို့ ဝိဘတ်သွယ်သောနာမ်များ။ ။အယော,
သံ။ ဥရော, ရင်ဘတ်။ ဉ်တော်, ခွန်အား။ စေတော်, စိတ်။
တပေါ်, အကျင့်။ တမော, အမိုက်မှာ့။ တေတော်, တန်ခိုး။
ဝစော, စကား။ ဝယော, အသက်အရွယ်။ သိရော, ဦးခေါင်း။
အယံ, ဉ်၍ ဉ်ဟာ။ (နိဒါသသနနာမ်၊ နာမ်စား) *။

ပုလိုင်။

ဇကုဝိ။

ဇဟုဝိ။

ကတ္တာ	-အယံ။	ဉ်မော် ဉ်မေသာနံ။ ဉ်မေသံ။ ဉ်သာနံ။ ဉ်သံ။
သာမိုသမ္မဒါန	-အသာ။ ဉ်မသာ။	
ကမ္မ	-ဉ်မံ။	
ကရဏာ	-အနောနံ။ ဉ်မိနာ။	
အပါဒါန	-အသွား။ ဉ်မသွား။ ဉ်မမှား။	
ဉ်ကာသ	-အသွှေး။ ဉ်မသွှေး။ ဉ်မမှုံး။	

ဉ်ထိုလိုင်။

ကတ္တာ	-အယံ။	ဉ်မာ။ ဉ်မာယော။ ဉ်မာသာနံ။ ဉ်မာသံ။ ဉ်မာယာ။
သာမိုသမ္မဒါန	-အသာယာ။ အသာ။	
	ဉ်မိသာယာ။ ဉ်မိသာ။	
	ဉ်မာယာ။	
ကမ္မ	-ဉ်မံ။	
ကရဏာ၊ အပါဒါန	-ဉ်မာယာ။	
ဉ်ကာသ	-အသံ။ ဉ်မိသံ။ အသာ။ ဉ်မိသာ။ ဉ်မာယံ။ ဉ်မာယာ။	

နပုန်းလိုင်။

ကတ္တာ	-ဉ်ဒံ။ ဉ်မံ။	ဉ်မာနံ။ ဉ်မေသံ။ ဉ်မေသာနံ။ ဉ်သာနံ။ ဉ်သံ။ ဉ်မာနံ။
သာမိုသမ္မဒါန	-ဉ်မသာ။ အသာ။	
ကမ္မ	-ဉ်ဒံ။ ဉ်မံ။	
ကရဏာ	-ဉ်မိနာ။ အနောနံ။	
အပါဒါန	-အသွား။ ဉ်မသွား။ ဉ်မမှား။	
ဉ်ကာသ	-အသွှေး။ ဉ်မသွှေး။ ဉ်မမှုံး။	

* သဒ္ဓါကျမ်းကြီးတို့အလုံအားဖြင့် သမ္မနာမ်ဖြစ်၏

ဘာသာပြန်။ ။(၁) အာစရိယာ အတွန်းသိသော
ဟိုသဟ သမုဒ္ဓသု ပါရုံ ဂန္ဓာ တုမှာကံ ဂါမေ ဟေသာတိ။
(၂) အဟံ တဝ သိသော ဟေသာမိ။ (၃) မယံ သိဟံ
ဒီသွာ စေတိယသု ပစ္စတော အဋ္ဌသိမှာ။ (၄) ပုရိသာ စ
ကူတိုယာ စ ပါနိယံ ပိုပိတု နိုဂရသု အဝိဒုရေ နှုနိုး ယနှုံး။
(၅) ရာဇာ ပါသာဒံ ဥပသက်မိတွာ ဒေဝိယာ သနှုံးကေ တံ
ပုရိသံ အဒ္ဓသု။ (၆) မမ ပိုတာ အတွန်း တံ ကမ့် ကတွာ
မုဟုတ္တံ (တခဏမျှ) နိုဒ္ဓါယိ။ (၇) မာ ယေန ဘကဝါ တေနှု-
ပသက်မာဟိ။ (၈) ဂါမသု အနှုရေ သိဟာ အဟေသု။
(၉) တံ တေ မနှုသော မမ ယရသု ဟေငြာ ပသိသုသိ။
(၁၀) အယံ မမ ပုတ္တာ ဟေသာတိ။

(၁) ထိတောင်ပေါ်မှာ သစ်ပင်များ ရှိကြ၏။ (၂)
မုဆိုးသည် သမင်၏နောက်သို့ လိုက်ပြီးလျင် လုံဖြင့် သတ်လေ
၏။ (၃) ရှင်ဘုရင့်ထံသို့ သင်တို့အားလုံး သွားပြီးလျင် ဤ
ပုစ္စာကို မေးသင့်ကြ၏။ (၄) သူသည်ကျွန်ုပ်အား။ သင်သည်
တဖန် ဤအမှုကို မပြုရ-ဟူ၍ ပြောပြီ။ (၅) တို့မှာ သူသား
နှစ်ယောက်နှင့် သွီးသုံးယောက်တို့ ရှိကြလတ္တံ။ (၆) ကျွန်ုပ်
သည် အိမ်တွင်း၌ ရပ်၍ သူသည် အိမ်ပြင်၌ ရပ်၏။ (၇) သူ
ကိုကြည့်ရန် သင်သည် ကျွန်ုပ်နှင့်အတူလိုက်မည်လော်။ (၈)
သူတို့သည် ရေဝတ်ကြသလား။ ဆာမွတ်ကြသလား။ (၉)
လသည်နေမှ ဝေးသလား။ နှီးသလား။ (၁၀) ထိအရာကို
ကျွန်ုပ် သင်အား မပြောနိုင်။

အခေါ်: ၂၇။

ဓာတ်ခွဲခြင်း။

ဓာတ်ခွဲခြင်းဟုသည်ကား ပါဌ္ဇာတပုဒ်၏ ဓာတ်ကိုတွေ。
အောင် ဝေဘန်ခြင်းဖြစ်သည်။ ဥဒါဟရှု၏။ အဘိသမ္မားသု

တိ = အတိ (ရှုံးဆက်) + သံ (ရှုံးဆက်) + ၁ ဗုံး, သိ
ခြင်း + ယ(တတိယကြိယာဂိဏ်းပစ္စည်း) + ဒီသတိ (နာမ[။]
ယောဂ၊ ဇကဂုံး၊ အနာဂတ်)။ ထို့ကြောင့် ၁ ဗုံး သည် ဓာတ်
ဖြစ်သည်။

ကိတုပုဒ်ကိုလည်း ဓာတ်ခွဲရမည်ဖြစ်၏။

ဓာတ်သို့ ရှုံးဆက် နောက်ဆက် ပစ္စည်းတို့ကိုသာ ဆက်
သွယ်၍။ တိ၊ အနှစ် စသော ဝိဘတ်မဆက်သွယ်ရသော ပုဒ်ကို
ကိတုပုဒ်ဟုခေါ်သည်။ ပြယ်ရှုံး၊ ၁ ခါ့၊ စားခြင်း + ယ = ခွဲ၊
စားစရာ။

တဒ္ဒိတုပုဒ်၌ကား ဓာတ်မခွဲရ။ပုဒ်ကိုသာ ခွဲရမည်။

တည်ပုဒ်သို့ နောက်ဆက်ပစ္စည်းတို့ကို ဆက်သွယ်ရသော
ပုဒ်ကို တဒ္ဒိတုပုဒ်ဟု ခေါ်သည်။ ပြယ်ရှုံး၊ မနှသာ၊ လူ+တဲ့ =
မာနှသာတဲ့၊ လူ.အဖြစ်။ ဤအရာ၌ တဲ့-ဟူသော ပစ္စည်းကို
ဓာတ်မဟုတ်သော တည်ပုဒ် မနှသာ သို့ ဆက်သွယ်သည်။

တဒ္ဒိတုပုဒ်၌အများအားဖြင့် ပဋိမဝဏ္ဏားရှိသော သရသည်
ဂုဏ်မြောက်၏။ ပြယ်ရှုံး၊ ကရာဏာ၊ သနားခြင်း + ဒီက =
ကာရဏီက၊ သနားတတ်သော။

သို့ဖြစ်၍ ဤစာအပ်၌ ဘော်ပြအပ်ပြီးသော အတိတ်ကိုတ်
ကိစ္စကိုတ်၊ ပဋိမနှင့်ဒုတိယပုံးကြိယာ၊ ကြိယာဂိဏ်း ၈ ဂိဏ်း
အစရှိသော ပုဒ်တို့သည် ဓာတ်သို့ ပစ္စည်းတခုခုဆက်သွယ်၍
ရသော ပုဒ်များဖြစ်ကြ၏။

အ-စသောအောက်ပါ ပစ္စည်းတို့သည်ကား။ တဒ္ဒိတုပုဒ်၌
အသုံးများသော ပစ္စည်းများဖြစ်ကြ၏။

၁။ အ-ကို နာမ်၊ နာမဝိုင်သနပုဒ်များ၌ အောက်ပါ
အနက်တို့၌ သုံးသည်။

(က) သားသွေ့အမျိုးအနွယ်။ ။ဝါသို့, ဝသို့၏သား။

(ခ) စပ်ဆိုင်ခြင်း။ ။မာဂဓ, မဂ်ပြည်နှင့် စပ်ဆိုင်သော။

၂။ အက-စပ်ဆိုင်သော။ ။မာနသက, လူနှင့်စပ်ဆိုင်သော။

၃။ အာန-သားသွေ့အမျိုးအနွယ်။ ။ကစ္စာန, ကစ္စာ၏သား။

၄။ အာယန-သားသွေ့အမျိုးအနွယ်။ ။ကစ္စာယန, ကစ္စာ၏သား။

၅။ ဗူဗ-သားသွေ့အမျိုးအနွယ်။ ။ဒေါန, ဒုန်၏သား။

၆။ ဗူဗ-(က)သားသွေ့အမျိုးအနွယ်။ ။နာဒုပုတ္တာ, နာဒုပုတ္တာ၏သား။

(ခ) စပ်ဆိုင်သော။ ။သာဝတ္ထာ, သာဝတ္ထာပြည်သား။

(ဂ) ရောနောခြင်း။ ။တေလီကံ, ဆီ (တေလ) နှင့် ရောနောသော။

(ဃ) သင်ကြားတတ်မြောက်ခြင်း။ ။ဝေနယိုက, ဝိနယကို သင်ကြားသူ။

၇။ ဗူမ-ဖြစ်ခြင်း။ ရီခြင်း။ ။ပစိမ (ပစ္စာ+ဗူမ), နောက်ခြုံဖြစ်သော။ ကိုတ္ထာ, မွေးစားသောသား။

၈။ ဗူယ-(က)ဖြစ်ခြင်း။ ။မနုသာဇာတိယ, လူ့ဇာတ်အားဖြင့်ဖြစ်ခြင်း။

(ခ) ရီခြင်း။ ။ပုတ္ထာယ, သားရီသောသူ။

၉။ ဧယျ-(က)သားသွေ့အမျိုးအနွယ်။ ။မာလေယျ, မာလီ (ဥယျာဉ်မျှူး)၏သား။

(ခ) ကိစ္စကိတ်ပစ္ည်း (စာမျက်နှာ ၆၄)။

၁၀။ ဧရ-သားသိုး အမျိုးအနွယ်။ ၂၆၀၈၀၈၇၊ ပိတေ၏
သား။

၁၁။ က- (က)အပေါင်း။ ။မန္တသာကံ၊ လူစုလူပေါင်း။

(ခ) အင်ယ်။ ။ ပုဂ္ဂိုက, သားငယ်။

၁၂။ တ-(က) ပိုင်ဆိုင်ခြင်း။ ၂၃၌၊ တောင် (ပုံ၊
အဖွဲ့အထွဲ)။

၁၃။ တရာ့တမ-နှိုင်းယဉ်ခြင်း (စာမျက်နှာ ၆၀)။

၁၄။ ဘာ- (က) အဖွစ် (ဗြဲ)။ ။ လဟုတာ၊ ပေါ့ပါး
ခြင်း (လဟု+ဘာ)။

(ခ) အပေါင်း။ ၁၂၆၀၁၁၊ ရွာတို့၏အပေါင်း။

၁၅။ ဗြိ-အဖြစ်။ ၂၃၆၇, ဘုရား၏အဖြစ်။

၁၆။ မယ-တုံတရုဖွင့်ပြုလုပ်ခြင်း။ ။ဒါရမယံ၊ သစ်ဖွင့်
ပြုလုပ်သော။

၁၇။ မာ-ပိုင်ဆိုင်ခြင်း။(စာမျက်နှာ ၆၀)။

၁၈။ ယ-အဖြစ်(န)။ ။ကောသလုံး၊ လိမ္မာခြင်း (ကုသလ+ယံ)။ ပဏ္ဍာနို့၊ ပညာရှိခြင်း (ပဏ္ဍာနိတ+ယံ)။

၁၉။ ရ-ပိုင်ဆိုင်ခြင်း။ ၂၇၉၈၊ ချို့သောအရသာရှိသော
(မစ်၊ ချို့သောအရသာ)

၂၀။ လ-ပေါများခြင်း။ ၂၂ဟုလ၊ များပြားသော။

၂၁။ ဝါ-ပိုင်ဆိုင်ခြင်း။ ၁၁(စာမျက်နှာ ၆၀)။

၂၂။ ဒီ (ဝိန်) - ပိုင်ဆိုင်ခြင်း။ ၁၁၁၁၁၁ + ဒီ = ၁၁၁၁၁၁
သသီ, ကျော်စွာသော။

၂၃။ သော-ပိုင်ဆိုင်ခြင်း။ ။လောမ+သော=လောမ[။]
သော, အမွေးတူသော။

အတ္ထနောပဒ ကြိယာဝိဘတ်များ။

ပြဆိုပြီးသော ကြိယာဝိဘတ်များသည် ပရသုပဒဖြစ်ကြ၏။ ပရသုပဒနှင့် အတ္ထနောပဒတို့ခြားနားပုံကား။ ပရသုပဒသည် ကတ္တအနက်ဆောင်ရကား ကတ္တ၏ကြိယာကို ပြီးစေရန် ပြုလုပ်ခြင်းကိုပြ၏။ အတ္ထနောပဒမှာ ကမ္မအနက်ကိုဆောင်ရကား။ကတ္တားသည် ပြုလုပ်ပြီးစီးစေအပ်သော ကြိယာ ဆိုက်ရောက်အပ်သော ကမ္မသဘောကို ပြ၏။

ပစတိ (ပရသုပဒ)-ချက်၏။(ချက်တတ်၏)။

ပစတော်(အတ္ထနောပဒ)-ချက်အပ်၏။ (အချက်ခံရ၏)။

အချို့သော အတ္ထနော ပဒ တို့သည် အသုံး နည်းကြ၏။
ပစ္စဖွန်သတ္တမီအာဏာတို့ ဝိဘတ်များကို တရားတရားတွေ့ရ၏။

✓ ပစ်, ချက်ပြုတ်ခြင်း။ (အတ္ထနောပဒ။)

ပစ္စပွန်။

စကဂုစ်။

ဗဟိုဂုစ်။

အမှ	-	ပစေ။	ပစမှု။
တုမှ	-	ပစတော်။	ပစရွှေ။
နာမ	-	ပစတော်။	ပစရောပစန္တာ။

ဟိယျတ္တနီ။

အမှ	-	အပစိုး။	အပစမှသော။
တုမှ	-	အပစတော်။	အပစမှု။
နာမ	-	အပစတ္တာ။	အပစတ္တာ။

အာဏာတိုး။

အမှ	-	ပစေ။	ပစာမသော။
တုမှ	-	ပစသုံး။	ပစရွှေ့။
နာမ	-	ပစတံ့ုံး။	ပစန္တာ။

သတ္တမီ။

အမှ	-	ပစေယပျ။	ပစေယျာမှု။
တူမှ	-	ပစေထော်။	ပစေယျာငွေါ။
နာမ	-	ပစေထေ	ပစေရံ။

အခြေတနီ။

အမှ	-	အပစ်အပစ်။	အပစ်မှု။
တူမှ	-	အပစ်သေ။	အပစ်ရံ။
နာမ	-	အပစ်သာ။	အပစ်။

ပရောက္ခာ။

အမှ	-	ပပစ်။	ပပစ်မှု။
တူမှ	-	ပပစ်ထွော။	ပပစ်ငွေါ။
နာမ	-	ပပစ်ထွေ။	ပပစ်ရော။

အနာဂတ်။

အမှ	-	ပစိသံ။	ပစိသာမှု။
တူမှ	-	ပစိသာသေ။	ပစိသာငွေါ။
နာမ	-	ပစိသာတေ။	ပစိသာဇွဲ။

ကာလာတိပတ္တိ။

အမှ	-	အပစ်သီး။	အပစ်သာမှုသေ။
တူမှ	-	အပစ်သာထု။	အပစ်သာငွေါ။
နာမ	-	အပစ်သာထု။	အပစ်သီးသု။

ဘာသာပြန်။ ။(၁) နာဝါ (အသစ်) ဘိက္ခာနှိပ်ယော
ထောရာနံ ဘိက္ခာနှိပ် ပါဒေ ဝန္တနီ။ (၂) ထောရိယော ပုရေ
သီလဝန္တယော ဗာဂူဗု။ (၃) ပုညာဝန္တသု မီတရော မိတိ
မန္တယော စ သီလဝန္တယော စ ဂုဏ်ဝန္တယော စ ပညာဝန္တ
ယော စ အဟေသု။ (၄) ဥပါသိကာ (သီလရှင်မ) သဗ္ဗာပိ
ဓမ္မစာရိန္တယော စ သီလဝန္တယော စ သိယု။ (၅) တသာ
ဒေဝိယာ ဇကာ မောဝိနီ ဂုဏ်ဝတီ မီတာ အဟေသု။
(၆) ဂုဏ်ဝါ ပုရိသော တေသံ ယရု ဂန္ဓာ ဘတ္တံ ဘုံးတွာ
ပစ္စာက္ခာတိ။ (၇) စက္ခာမာ ဘဂဝါ သတ္တာနံ ကုသလတ္တာ

ယ သူခတ္တာယ ဓမ္မ ဒေသေတွာ ယထာသုခံ ဝိစရိ။ (၈) အတ္တ.၃.တ္တံ့ ပရတ္တန န ပရာအေး၍။ (၉) သိရိမာ စန္တာ ရတ္တိယံ သောဘတီ။ (၁၀) ဘာနှမာ (တောက်ပသော) သူရိယော ဒိဝါ အာလောကံ (ပ-အလင်း) ဒေတီ။

(၁) လိမ္မာသော လူကလေးသည် မိမိ၏ သင်ခဏ်းစာ များကို သင်ကြား၏။ (၂) မိတ်ဆွေအများရှိသောသူမှာ ဥစ္စာ ပစ္စည်းအမြောက်အများရှိသင့်၏။ (၃) သူသည် သာဝတ္ထိပြည် သို့ အဘယ်အချိန်ကာလုံး သွားသည်ကိုသင်ကျွန်ုပ်အား ပြော နိုင်သလား။ (၄) ဒုမ္မိက်မဲ့သောလူ၊ သင့်အား မကောင်းမှုပြု ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ (၅) ချမ်းသာသော သူတို့ သည် အလှုဒါနပြုသင့်ကြသည်။ (၆) ခွန်အားရှိသောလူသည် တနေ့လုံးအလုပ်လုပ်သင့်၏။ (၇) ပညာရှိသော ဆရာသည် ကြိုးစားအားထုတ်ကြသော တပည့်တို့အား ဆုံးမသွှန်သင်၏။ (၈) စကားများသောသူသည် ပညာ ကောင်းစွာမသင်ကြား နိုင်။ (၉) ငှက်သည် ပုံ၍ သစ်ကိုင်းပေါ်မှာနားပြီ။ (၁၀) ခြေသံ တို့သည် ညည့်အခါသမင်များကိုရှာတွေ့ရန် လှည့်လည်ကြ၏။

အခဏ်း ၂၈။

အသုံးများ၍ မှတ်ဘွယ်ကောင်းသော ဝါကျခလ္လာများ။

၁။ အတ္တံ့ ဂစ္စတီး, ဆုံးခြင်းသို့ ရောက်သည်။ (နေ) ဝင် သည်။

၂။ အန္တရံ့ ကရောတီး, အခါအခွင့်ကောင်းကို ပြုသည်။

၃။ အဘယ် ယာစတီး, ဘေးမဲ့ရာကို တောင်းသည်။

၄။ ဥရုံး ဒေါတီး, ခွန်အားထုတ်သည်။ (ရင်ကိုပေးသည်။)

၅။ ဇတော်.ဟောသီး, ဤသို့ကြံး၏။

- ၆။ စံ သန္တာ, ဤသို့ဖြစ်လျှင်။
- ၇။ ကာလံ ကရောတိ, သေ၏။(ကာလကိုပြု၏။)
- ၈။ ယော်ဝိဟာရု အနုစက်မတိ, အညာင်းအညာ ပြရန် စကြိလျောက်သည်။
- ၉။ မီးဝိ ကပွဲတိ, အသက်မွေးမြှုသည်။
- ၁၀။ မီးဝိတက္ခာယံ ပါပေတိ, အသသတ်သည်။(အသက် ဆုံးရုံးခြင်းသို့ရောက်စေသည်။)
- ၁၁။ နိုဒ် ထူက္ခာမတိ, အိပ်ပျော်သည်။
- ၁၂။ နိမိတ္ထာ ဂဏ္ဍာတိ, မေတ္တာ သက်သည်။ (နိမိတ်ကိုယူ ၏။)
- ၁၃။ ရွှေ့ ကာရောတိ, မင်းပြု၏။ (အစိုးရခြင်းကိုပြုစေ၏။)
- ၁၄။ ဝါသံ ကပွဲတိ, တည်းခို၏။ (နေခြင်းကို ပြု၏။)
- ၁၅။ သစေ တော အဂရာ, ကျေးဇူးပြု၍။ (သင်မှာဝန်မလေး ပါလျှင်။)
- ၁၆။ သက်ရုံ မောစေတိ, စကားတည်သည်။ (ဝန်ခံချက်ကို လွှတ်မြောက်စေသည်။)
- ၁၇။ သညံ့ ဒေါ်တိ, အချက်ပေးသည်။
- ၁၈။ သီသံ ကရောတိ, ခေါင်းချသည်။
- ၁၉။ သီဟနာဒံ နာတိ, ကြိမ်းဝါးသည်။(ခြသော့အသံအား ဖြင့်မည်သည်။)
- ၂၀။ ဟတ္တာတံ ကရောတိ, ပိုင်ဆိုင်သည်။(မိမိလက်တွင်း သို့ရောက်ရန်ပြုသည်။)

ဝါကျကိုပရိစွေဒပြလုပ်၍ပြခြင်း။

စံ မေ သူတံ။ စကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရ တိ တော်ဝန် အနာထပိက္နာကသု အာရာမေ။ အထ ခေါ

အညတရာ ဒေဝတာ အဘိက္ကန္တာယ ရုတ္တိယာ အဘိက္ကန္တာ ဝဏ္ဏာ ကေဝလကပုံ ဇွတ်ဝန် သုဘာသေတွာ ယေန ဘဂဝါ တေန့်ပသက်မိမီ။ ဥပသက်မိတွာ ဘဂဝန် အဘိဝါဒေတာ ဇကမနဲ့ အဋ္ဌာသိုံး။ ဇကမနဲ့ ဦးတာ ခေါ်သာ ဒေဝတာ ဘဂဝန် ဂါထာယ အမျှဘာသိုံး။

ဧ၊ ဤသိုံး-အဗျယာ။

ဧ၊ ငါသည်-အမှုပုဂ္ဂလနာမ်စား။ တတိယာ (သာမီ) ဝိဘတ် ဆုံးသောကတ္တား ကာရကာ။

သူတံ့၊ ကြားအပ်၏-အတိတ်ကိတ်၊ နပုန်းလိုင်။ ✓ သူ၊ ကြားခြင်း။

ဧကံ၊ တစ်-သချိုာ။ သမယံ ပုဒ်နှင့်စပ်ဆိုင်သည်။

သမယံ၊ အချိန်း-သုကာသာ။

ဘဂဝ၊ ဘုရားသည်-ကတ္တာ=ဘဂဝ၊ တန်ခိုး+ဝါ၊ ပိုင်ဆိုင် ခြင်းပစ္စည်း။

သာဝတ္ထိယံ၊ သာဝတ္ထိမြို့ - သာဝတ္ထိ(ကြ) ၏ သုကာသာ၊ ဇကဂုစ်မြို့အမည်။

ဝိဟရတီ၊ နေလေ၏-ဝိ+✓ ဟရ်၊ နေခြင်း၊ နာမယောဂ၊ ဇကဂုစ်ပစ္စပွာန်။ (အတိတ်ကဲ့သိုံးသုံးသည်။)

ဇွတ်ဝန်၊ ဇွတ်ဝန်း-သုကာသာ၊ ဇကဂုစ်=ဇွတ်သု ဝန်၊ ဇွတ်၏ ဂနိုင်။ သာမီနှင့်သက်ဆိုင်သော တပ္ပါရီသ သမာသ်။ အာရာမေ နှင့်ဆက်သွယ်လျက်ရှိ၏။

အနာထပိလ္ထိကသာ၊ အနာထပိလ္ထိက၏-သာမီ၊ ဇကဂုစ်=အနာထပိလ္ထိက ဟူ၍ အမည်တွင်သောသူ။ (အ-နာထ၊ ခို ကိုးရာမဲ့သောသူ + ပိုလ္ထိက၊ ကျွေးမွေးသောသူ။)

အာရာမေ, ကျောင်း၌-သုကာသ၊ ဒေဝါ၌။ အာရာမေ, မွေ့လျှော်ဘွဲ့ယ်ရှိသော-နာမဝိယေသန၊ နပုန်းလိုင်၊ ဇေတဝနေ နှင့်စပ်သည်။

အထေ, ထိအခါ-အဗျာယ်။

ခေါ်, စင်စစ်-အဗျာယ်။

အညတရာ, တစ်တယောက်သော-နာမဝိယေသန၊ လူတ္ထိလိုင်၊ ဒေဝတာနှင့်စပ်သည်။

ဒေဝတာ, နတ်သားသည်-ကတ္တာ၊ လူတ္ထိလိုင်။

အဘိုက္ကန္တာယ, လွန်ပြီးသော-နာမဝိယေသန၊ လူတ္ထိလိုင်၊ (အဘိုး+၍ ကမ်, သွားခြင်း+တ)။ ရတ္ထိယာနှင့်စပ်သည်။

ရတ္ထိယာ, ညွှန်း၌-သုကာသ၊ လူတ္ထိလိုင်။

အဘိုက္ကန္တဝဏ္ဏာ, အလွန်နှစ်သက်ဘွဲ့ယ်အဆင်းရှိသော-နာမဝိယေသန၊ လူတ္ထိလိုင်၊ ဒေဝတာနှင့်စပ်သည်၊ ဗဟိုဗိုလ်သမာသ်=အဘိုး+၍ ကမ်, နှစ်သက်ခြင်း+တ၊ အတိတ်ကိတ်ပစ္စည်း+ဝဏ္ဏာ၊ အဆင်း။

ကေဝလကပုံး၊ အလုံးစုံ-ဇေတဝန် ကို အထူးပြုသော နာမဝိယေသန။

သုဘာသေတွာ၊ တောက်ပစော်း၌-သု (အဝ, ရေးဆက်စကား) + ၍ ဘာသ်, တောက်ပခြင်း + ဧ (ကာရိုက်)+ တွာ (ပဋိမပုံးကြိုယာ)။‘

ယေန တေန, အကြင်အရပ်၌ ထိအရပ်၌။ (စာမျက်နှာ ၅၀ မှာ ကြည့်)။

ဥပသက်မို့, ချဉ်းကပ်လေ၏-အဇ္ဇာတနီးနာမယောဂ၊ ဒေဝါ၌=ဥပ+သံ+၍ ကမ်, သွားခြင်း။

ဥပသက်မိတွာ, ချဉ်းကပ်ပြီး၍။ နောက်ပုဒ်၏ ပဋိမပုံးကြိုယာ။

ဘဂဝ္မား၊ ဘုရားကို-ကမ္မကရက|ဇကဝါစ်။

အဘိဝါဒတွာ, ရီခိုးပြီး၍-အဘိ+၍ ဝဒ်, ပြောဆိုခိုင်း+ ဧ (ကာရိုက်) + တွာ (ပဋိမ ပုံဗ္ဗာကိုယာ)။

ဒေဝါန္တာ၊ တဘက်၌-ဒိဂုသမာသ = ဇက + မဲ (တရာ့
သော) + အန္တာ၊ အပိုင်းအခြား။

အငွေသိ, ရပ်လေ၏-အဇူတနီ၊ နာမ၊ ဇကဝှစ် ၅ ဌာ,
ရပ်ခြင်း။

၌တာ, ရပ်ပြီးသော-နာမဝိယေသန၊ အတိတ်ကိတ်၊ ကူညီလိုင် ၁၄၁, ရပ်ခြင်း။ ဒေဝတာနှင့် စပ်သည်။

သာ, သူ(ကဲ)၊ ထိ-နိဒသာန နာမပိသေသန၊ ၁၃၀တာကို
အထူးပြုသည်။

ဂါထာယ, ဂါထာဖြင့်-(လူ)မကုန်။ ကရဏကရက။
၅၇၁၊ သီကံးခြင်း

အရွှေဘာသိ, ပြောလေ၏-အဇူတနီ။ နာမယောဂ၊ ဇက
ဂုစ်=အခို + အဘာသိ (အ, ရှုံးဆက် + √ ဘာသ်, ပြော
ခြင်း + °)။

ထိစာပုဒ်၏အနက်ကား ဤသို့တည်း။ ၂၅၅၁၁၍၌ ငါသည်
ကြားဘူး၏။ အခါတပါး၌ ဘုရားသည် သာဝတ္ထိပြည်မှာ အနာ
ထပိန္တိက၏ မွေ့လျော်ဘွယ်ကောင်းသော တော်ဝန်ကျောင်း
၌နေလေ၏။ ညျဉ်းပို့လွန်ပြီးသော ထိုညအခါ၌ အလွန်နှစ်
သက်ဘွယ်အဆင်းရှိသော နတ်သား တပါးသည်။ အလုံးစုံ
သော တော်ဝန်ကို တောက်ပစေ၍ ဘုရားရှိရာသို့ ချဉ်းကပ်လေ
၏။ ချဉ်းကပ်ပြီးလျှင် ဘုရားကိုရှိခိုး၍ တရာ့သောအပိုင်းအခြား
အရပ်၌ ရပ်၏။ တရာ့သော အပိုင်းအခြားအရပ်၌ ရပ်ပြီးသော
ထိနတ်သားသည် ဘုရားအား ဂါထာဖြင့် လျောက်ထား၏။

အခက်း ၂၉။

ဆန်း။

ဂါထာဘွဲ့ခြင်းအကြောင်းအရာကို ဘော်ပြသော ဆန်းအ အမျိုးမျိုးရှိလေရာ၊ ဝတ္ထာဆန်းဟုခေါ်သော ဂါထာသည် အသုံး များလှသောကြောင့်၊ ငင်းကိုယ်စာအပ်၌ဘော်ပြပေအံ့။ ဦးစွာ အောက်ပါ အချက်များကို သိရန်လိုအောင်။

- (က) အာဏာ့ တို့ကို အသံတို၍ လဟုသရဟုခေါ်သည်။
- (ခ) အာအား တို့သည် အသံရည်၍ ဂရသရ ဟု ခေါ်သည်။

- (ဂ) နိဂုံဟိတ်သည် ဂရဖြစ်သည်။
- (ဃ) ဒွေးဘော်ရှေ့တွင် ရှိသော သရသည် ဂရဖြစ်သည်။
- (င) လဟုသည် တမဗြာသာ ရှိသည်။ ဂရသည် နှစ် မဗြာရှိသည်။
- (စ) လဟုသရကို ၁ ဖြင့်ပြသည်။ ဂရသရကို ၂ဖြင့်ပြ သည်။

- (ဆ) ဆန်းကိုစောင့်ခြင်းအလို့ငှာ၊ တရုံတခါ လဟုသရ ကို ဂရပြထားသည်။ တရုံတခါ ဂရသရကိုလဟုပြထားသည်။
- (ဇ) အကွဲရာသုံးလုံးကို ဂိုဏ်းတရိုဏ်းဖွဲ့သည်၏၄င်းအကွဲ ရာ သုံးလုံးတို့၏ ဂရလဟုအနေကို ဂကန်းဖြင့်မှတ်ပြီးလျှင်။

J J J = မ, ဂိုဏ်း။

၁ ၁ ၁ = န, ဂိုဏ်း။

၁ ၁ J = သ, ဂိုဏ်း။

J ၁ ၁ = ဘ, ဂိုဏ်း။

၁ J J = ယ, ဂိုဏ်း။

၁ ၂ ၁ = ဧ, ဂိုဏ်း။

၂ ၁ ၂ = ရ, ဂိုဏ်း။

၂ ၂ ၁ = တ, ဂိုဏ်း။

ဤသို့ ဂိုဏ်း ရှစ်ဂိုဏ်းရှိသည်ကိုလည်း မှတ်သားရာ၏။
ဝတ္ထာဆန်း။

ဝတ္ထာဂါထာသည် လေးပါဒရှိ၍ တပါဒ တပါဒ၌ အကွဲရာ
ရှစ်လုံးစီရှု၏။ ငှင်းလေးပါဒအနက် ပဋိမနှင့် တတိယပါဒတို့ကို
ဝိသမပါဒဟု ခေါ်၍။ ဒုတိယနှင့်စတုတ္ထပါဒတို့ကို သမပါဒဟု
ခေါ်၏။

ဂိုဏ်းလွတ်	ပဋိမဂိုဏ်း	ဒုတိယဂိုဏ်း	ဂိုဏ်းလွတ်
ပဋိမပါဒ	-၂	၁ ၂ ၂	၁
ဒုတိယပါဒ	-၂	၃ ၂ ၂	၃
တတိယပါဒ	-၂	၁ ၃ ၂	၁
စတုတ္ထပါဒ	-၂	၂ ၁ ၂	၂

မှတ်ချက်။ ။၂၇အမိပြုယ်ကား လဟုသော်ငှင့် ဂရသော်
ငှင်း ဖြစ်၏။

ဤသို့ဖြစ်ရကား။ ပဋိမ နှင့် အဋိမ ဝဏ္ဏတို့သည် လဟု
သော်ငှင့် ဂရသော်ငှင့် ဖြစ်၏။ ပါဒတိုင်းမှာ ပဋိမဂိုဏ်းသည်
၁၁၁ = န, ဂိုဏ်းနှင့် ၁၁၂ = သ, ဂိုဏ်းတို့မှတပါး၊ အခြား
ဂိုဏ်းတခုခုဖြစ်ရမည်။ ဒုတိယဂိုဏ်းမှာကား ၁၂၂ = ယ, ဂိုဏ်း
သာ ဖြစ်စေရမည်။ ဤဂါထာမျိုးကို ဝတ္ထာဂါထာဟု ခေါ်၏။
ပြယုဂ်။

J	J	J	၁	၁	J	J	J	၁
ပေါ့	ရာ	ကော	ဟို	အ	နေ့	ကာ	ပို	
၁	J	၁	J	၁	J	J	J	၁
က	တာ	ဘို	ဓာ	နံ	ဂ	နှီး	စ	
၁	J	၁	J	၁	J	J	J	၁
နှိ	ရု	ထို့	ယော	စ	ကို	ဋ္ဌ	ဝို	
၁	J	J	၁	၁	J	J	J	J
နှု	သာ	ဓော	တို့	ဝ	နေ့	သို့	နံ့	

ဝိသမဟုခေါ်သောပင့်မနှင့် တတိယပါဒတို့မှာ။ ဝတ္ထုဂါထာ
အတိုင်းရှိခြင်း။ သမဟုခေါ်သောဒုတိယနှင့် စတုတ္ထပါဒတို့မှာ။
အစလေးလုံးနောက်တွင်။ သို့မဟုတ် ဒုတိယရိုက်းကွက်တွင်-
၁၂၁=၁၇၊ ရိုက်းပြုလုပ်ခဲ့သော်။ ထို့ကို ထာမျိုးကို ပထားဝတ္ထု
ဂါထာဟု ခေါ်၏။ ပြုယ်၏။

၁	J	၁	J	၁	J	J	J	J
အ	သော	ဝ	နာ	စ	ဗာ	လာ	နံ့	
J	၁	J	J	၁	J	၁	J	J
၁	ထို့	တာ	နံ	ဇ	သော	ဝ	နံ့	
J	J	၁	J	၁	J	J	J	J
ဗူ	ဓော	စ	ဗူ	၁	နံ့	ယာ	နံ့	
J	J	J	၁	၁	J	၁	J	J
ဒ	တံ့	ဓ	ဂံ	ဂ	မူ	ထို့	မံ့	

အဘိဓာန်။

ပါဋ္ဌီ - မြန်မာ။

(အ)

အကာသိ(အတိတ် ၁ကရှု)-သူပြုပြီ။
 အကို(နဲ့)-မျက်စိုး။
 အကတ(၃)-သွားအပ်သည်မဟုတ်။
 အကမာသိ(၁၇)-သူသွားပြီ။
 အဂို(ပဲ)-မိုး။
 အဇူး(အ)-ယနေ့။
 အည(၃)-အခြားသော။
 အညတရ(၃)-တစ်တရာ့အချို့။
 အညမ.ည(၃)-
 အချင်းချင်းဖြစ်သော။
 အဋ္ဌဝါ(လူ)-တော့။
 အဋ္ဌ(၃)ရှစ်ခု။
 အဋ္ဌအသ(၃)-တဆယ့်ရှစ်ခု။
 အဋ္ဌသိ(အတိတ် ၄၅)-မတ်တတ်
 ရပ်ပြီ။နေပြီ။
 အဋ္ဌ(နဲ့)-အရိုး။
 အဏ္ဍာဇာ(၃)-ဥမှဖြစ်သော။
 အတိကရာဏာ(လူ)-အလွန် အကျိုး
 သနားခြင်း။
 အတိဝိယ(အ)-အလွန်။
 အတ္ထာ(ပဲ)-မိမိကိုယ်တိုင်။
 အတ္ထ(အ)-ထိမှာ့။ (ပဲ)-အကျိုး။
 အတ္ထိ(၁၁)-ရှိ၏ ဖြစ်၏။
 အတ္ထ(အ)-ထိမှာ့။
 အထ(အ)-ထိနောက်။
 အဒါသိ(၁၃)-ပေးပြီ။
 အဋ္ဌသ(၁၃၁)-မြင်ပြီ။
 အဋ္ဌနဲ့(နဲ့)-အချိန်ခရရီး။
 အနာဂတ(၃)-နောက်အခါး။

(အ)

အနာစိက္ခိတ (၃)-ပြောကြားအပ်
 သည်မဟုတ်။
 အနာဝတ် (၁ ပော်)- နောက်က
 ပြေးလိုက်၏။
 အန္တ(ပနဲ့)-အဆုံး။
 အန္တရာယတိ(၁ ၈)-ကွယ်ပျောက်
 ၏။
 အန္တရာ(အ)-အတွင်းပြု။
 အန္တရာယ(ပဲ)-ဘေးဥပဒ်။
 အပက္ခါတိ(၁ ၁၇)-ဖယ်သွား၏။
 အပဝဒတိ(၁ ၀၃)-ကဲ့ရဲ့ပြစ်တင်၏။
 အပို(အ)-ပင်သွို့သော်လည်း။
 အပွဲ(၃)-အနည်းငယ်သော။
 အဘို့လိန္တ (၃) - လွန်ပြီးသော
 (၁ ကမ်)။
 အဘိုက္ခါတိ (၁ ၁၇)-သွား၏။
 အဘို့ဘနာတိ (၁ ၈)-ကောင်းစွာ
 သိ၏။
 အဘို့ဘူး (၁၇)-အောင်မြင်သော။
 အဘိုမှစ(၃) -ရှေ့ရှေ့ဖြစ်သော။
 အဘိုဝန္တိ(၁ ၀၉)-ရှိခိုး၏။
 အဘိုဝါဒေတိ (၁ ၀၃)-ရှိခိုး၏။
 အမစ္စ(ပဲ)-အမတ်။
 အမွှေ(ပဲ)-သရက်ပင်။
 အမွှေ(အ)-အချင်းအခို(အာလုပ်)။
 အမွှေ(အ)-အိုအမိ(အာလုပ်)။
 အယ(ပဲ)-သံ။
 အယံ(သဗ္ဗန္ဗနာမ်)-ကြိုဟာကြိုသူ။

(အ)

အယျ(အ)-ခင်ဗျား(အာလုပ်)။
အယျာ၊ အယျ(အ)-အိုအရှင်မ၊
အိုသခင်မ (အာလုပ်)။
အရည်(နှ)-တော့။
အရဟာ(ပ)-ရဟန္တာ။
အရို(ပ)-ရန်သူ။
အရိုယ(၃)-မြတ်သော။
အရေ(အ)-ဟေ့ဟဲ့(အာလုပ်)။
အလု(အ)-တန်တော့။
အဝေဂွါးတိ(၁၈မ်)-အောက်သို့
သွား၏။
အဝိဇ္ဇရ(၃)-မနီးမဝေး။
အသု(ပ)-မြင်း။
အသု(နှ)-မျက်ရည်။
အသာတိ(၁၁အသု)-စား၏။
အဟံ(ပ)-ငါသည်။

(အာ)

အာဂွါးတိ(၁၈မ်)-လာ၏။
အာဂါတ(အတိတ်ကိုတ်)-လာပြီး
သော။
အာဂါး၊ အာဂမိ(၁၈မ်)-လာပြီး။
အာစရိယ(ပ)-ဆရာ။
အာစိက္ခတိ(၁၇က္ခို)-ပြောကြား၏။
အာဏာ(လူ)-အမိန့်။
အာဒါတိ(၁၃ဒါ)-ယူ၏။
အာဒိ(ပ)-အစာ။
အာဒိတ္ထ(၁၇တ္ထိ)-လောင်အပ်သော။
အာပဏာ(ပ)-ဈေးဗိုင်း။
အာမန္တာတိ(၁၇မန္တာ)-ခေါ်၏။
အာယု(နှ)-အသက်။
အာရွှေ(၁၉၁၎)-အကြောင်းပြု။
အာရဘတိ(၁၉၁၎)-အစပြု၏။
အာရာမ(ပ)-ကျောင်းဝင်း။

(အော)

အာရဟတိ(၁၉၁၎)-တက်၏။ စီး
နင်း၏။
အာရောစေတိ(၁၉၁၎)-ပြောကြား၏။
အကြောင်းကြား၏။
အာလောက(ပ)-အလင်း။
အာဝါဋ္ဌ(ပ)-တွင်း။
အာဝါသာ(အ)-ငါသွင်(အာလုပ်)။
အာသန(နှ)-ထိုင်ရာ၊ နောက်ရာ၊
အင်းပျဉ်း။
အာဟ(၁၁အဟံ)-ပြောဆိုပြီး။
အာဟရတိ(၁၇၁၎)-ယူဆောင်
လာ၏။
အာဟဘရ(ပ)-အစာ။

(ကူး)

ကူးစွာတိ(၁၇၁၎)-အလိုဂို၏။
ကူးစွာ(ကူး)-အလိုဂိုခြင်း၊ တောင်းတ
ခြင်း။
ကူးတရ(၃)-တခြားသော။
ကူးတိ(အ)-ဟူ၍၊ ဟု။
ကူးတော့(အ)-ဤမှာ၊ ဤအခါမှာ။
ကူးတ္ထီ(ကူး)-မိန်းမာ။
ကူးဒံး(အ)-ဤ။
ကူးဒံး(အ)-ယခုအခါ။
ကူးဒံး(ကူး)-တန်ခိုးအာန်ဘော်။
ကူးစံ(အ)-ဤမှာ။
ကူးသိုံး(ပ)-ရသေ့။
ကူးသုရ(၃)-အစိုးရသော။

(ဂု)

ဂုဏ္ဏစွာတိ(၁၇၁၎)-အထက်သို့သွား၏။
ဂုဏ္ဏယှုံတိ(၁၇၁၎)-ယူ၏။
ဂုဏ္ဏ(ပ)-ကြံး။

(2)

ଉଛ୍ଵାତି (୪ ଟ୍ରେ) - ଘଣୀ ॥
 ଉତ୍ତମ (ଫି) - ରେ ॥
 ଉତ୍ତମିନ୍ (ର) - ଆଯକ୍ଷଣ୍ଠିତାକ୍ଷଣ୍ଠ ଦେବୀ ॥
 ଉତ୍ତିହ୍ରା (ଆ) - ଖ୍ରିମହାତ୍ମୀୟ ॥
 ଉପତ୍ତିତ (ପ) - ଦେବାଃ ଉପତ୍ତି ॥
 ଉପରୂତା (ପ) - ଅନ୍ତିମର୍ଗୀମନ୍ଦଃ ॥
 ଉପର୍ବି (ଆ) - ଆଯକ୍ଷଣ୍ଠୀ ॥
 ଉପବଶକ୍ତିମତି (୪କଳ) - ଘୁର୍ବନ୍ଧଃ ଗର୍ବଣୀ ॥
 ଉପିଯ (ପ) - ଫଲ୍ଲ୍ୟଃ ଫା ॥
 ଉପିହିକା (ଲ୍ଲ) - ହିଲାର୍ଣ୍ଣମ ॥
 ଉପୁତ୍ରତ୍ନି (୪ପତ୍ତି) - ପୌଲାଣୀ ॥
 ଉପ୍ତିତ୍ତାଙ୍କ (୨) - ରୂପଃ ଦେବୀ ॥
 ଉତ୍ତୋପାଦ (୨) - ଫୁର୍ତ୍ତିନ୍ଦ୍ରିୟଃ ତଥାଦ୍ୟଃ ॥
 ଉତ୍ତୁମାନ (ଫି) - ଉତ୍ତୁମାନ୍ ॥
 ଉତ୍ତର (ପ) - ରଣତାତ୍ତ୍ଵାତ୍ମିୟ ॥
 ଉତ୍ତରି (ପ) - ରଣି ॥
 ଉତ୍ତୁ (ଲ୍ଲ) - ମୁହାଃ ॥

(b)

କଣ (୨)-ତାର୍ଥିତାର୍ଥ ॥
 କଗାଳିତାର୍ଥ(ଫି)-ତାର୍ଥଯୁଦ୍ଧତାର୍ଥ ॥
 କର୍ମିତାର୍ଥଟି(୨)-ତାର୍ଥଯୁଦ୍ଧଗ୍ରହିତାର୍ଥ ॥
 କଷ୍ଟ(ଅ)-ଲ୍ଲାଭାର୍ଥ ॥
 କଂ (ଅ)-କୃତ୍ସମ୍ପଦାର୍ଥ ॥
 କଂ(ଅ)-ଲ୍ଲାଭ୍ୟ ॥
 କରି(=କରେବା)-ଲ୍ଲାଭ୍ୟ ॥

(၃)

သူ (ပ)-တန်ခိုးတော်။
 သတရတိ (၁တရိ)-ဆင်းလာ၏။
 သဒန (ပ)-ထမင်း။
 သဘာသတိ (၁ဘာသ်)-တောက်
 ပ၏။

(୩)

ଇର୍ବ୍ବ (ଅ)-ଭ୍ରମାବାନ୍ଦଗଣଃ ॥
 ବିଲୋବେତି (ବିଲୋବ) - କ୍ରମ
 ରୂପୀ ପ୍ରିଣ୍ଟି ॥
 ବିଳତି (ବିଳତ) - ଛୁଟିବଣି ॥
 ବିଠିତ (ପ) - ଆଶୁଟ୍ରିବାମ ॥
 ବିଜାତ (ଫ) - ଝୋଇ ॥

(က)

ଗ (୨)-ଆହ୍ୟାଙ୍କୁ ॥
 ଗଲ୍ପା (ଲ୍ପ)-ଫିନ୍କେଗଲେଃ ॥
 ଗଣ୍ଠିଲ୍ (ପ)-ଯୋଗର୍ମା ଶ୍ରୀନ୍ଦିଃ ॥
 ଗନ୍ଧ (୨) - ଯ୍ତ୍ଵା ଅପି ପ୍ରେଃ ଚେଷ୍ଟା
 (୧ଗନ୍ଧ) ॥
 ଗତ (୨) - ପ୍ରେଲ୍ୟବ୍ଦା ଅପି ପ୍ରେଃ ଚେଷ୍ଟା (୧
 ଗନ୍ଧ) ॥
 ଗତଲ୍ପା (୨)-ଗେହୁଃ ଭୂଃ ବିତର୍ତ୍ତ ଚେଷ୍ଟା ॥
 ଗତ୍ତା (ପ)-ପ୍ରେତର୍ତ୍ତ ଚେଷ୍ଟା ଯୁଗୁ ॥
 ଗତ୍ତ (ଆ)-ଆହ୍ୟା ମୁଖନ୍ତ୍ଯଃ ॥
 ଗତ୍ତ (ଆ)-ଆହ୍ୟା ଚନ୍ଦ୍ରନ୍ତ୍ଯଃ ॥
 ଗତା (ଲ୍ପ)-ଠଗାଃ ॥
 ଗତେତି (୧ଗତ)-ପ୍ରେବାଦ୍ଵିଣ୍ଣି ॥
 ଗତି (ଆ)-ଆହ୍ୟା ଚେଷ୍ଟା ଅପି କ୍ରିୟ ॥
 ଗତିତି (ଆ)-ତର୍ତ୍ତାପି ତର୍ତ୍ତାପି ତଳେ ॥
 ଗପି (ପ)-ଖୁବାଗ୍ର ॥
 ଗପେତି (୧ ଗପ୍ତ)-ପ୍ରେଲ୍ୟବ୍ଦିଣ୍ଣି ॥
 ଗପ୍ତ (ଫ)-ଆଲ୍ୟବ୍ଦିଣ୍ଣି ପ୍ରେଲ୍ୟବ୍ଦିଣ୍ଣିଃ ॥
 ଗରୋତି (୧ଗନ୍ଧ)-ପ୍ରେଲ୍ୟବ୍ଦିଣ୍ଣି ॥
 ଗଂତି (୧ ଗ୍ର)-ଆସି ପ୍ରେଣ୍ଣି ॥
 ଗତୁତି (୧ ଗନ୍ଧ) - ଲାଯିତ୍ୟନ୍ତ୍ରିଣ୍ଣି ॥
 ରେଃ ପ୍ରେଣ୍ଣି ॥
 ଗାତ୍ରୀ (୧ଗନ୍ଧ)-ପ୍ରେଲ୍ୟବ୍ଦିଣ୍ଣିଃ ଦ୍ଵା ॥
 ଗାମ (ପ) - ଅଲ୍ପି ଶକ୍ତି ॥
 ଗାରାତ୍ମା (ଫ)-ଆକ୍ରମିଣିଃ ॥

ကို (အ)-အဘယ်။ အဘယ်ကြောင့်
နည်း။
ကိုက်းရ(ပ)-ကျွန်းအစေခံ။
ကိုက်းရဏာ(အ)-အဘယ်ကြောင့်
နည်း။
ကို့(အ)-တစ်တရာ(န)။
ကိုဏာတိ၊ ကိုနာတိ (၅ကို)-ဝယ်၏။
ကို့ (၃)-ပြီးဖြမ်းအပ်သော။
(၅ကို၏)။
ကိုထိုမ (ပ၊ ဗြ)-မွေးစားသော
သားသွီးး။
ကိုမထို (အ)-အဘယ်အကျိုးငှာ။
ကိုမိလ (၃)-ပိုးရှိသော။
ကိုမွူရိသ (ပ)-ကိုနှုန်းရှာ။
ကိုဋ္ဌတိ (၅ကိုဋ္ဌး)-ကစားခြင်း။
ကုဋ္ဌ (ပ)-အနှုံ။
ကုတော (အ)-အဘယ်မှု။
ကုမ္မာကာရ (ပ)-အိုးလုပ်သူ။
ကုမာရ (ပ)-လူကလေး။ မင်းသား
ငယ်။
ကုသလ (၃)-လိမ္မာသော။ (ပ)-
ကောင်းကျိုး။
ကုဟံ၊ ကုဟို (အ)-အဘယ်မှာနည်း။
ကုဟ္မား၊ ကုဟ္မာနံ (အ)-မည်သည့်
အရုပ်မှာမဆို။
ကေတု (ပ)-တံခွန်း။
ကေဝလကုပွဲ (၃)-အလုံးစံသော။
ကောစိ (အ)-အမှတ်မရှိ တစ်
တယောက် (ပ)။
ကောဇ်(ဗြ)-အထောင့်အစွန်အဖျား။
ကောဇ္ဈာသ(ပ)-အဖိုးအစုံ၊ ဝေစုံ။

(ခ)

ခဏတိ (၅ ခဏ်)-တူးဆွဲ၏။
ခတ(၃)-တူးပြီးသော (၅ခဏ်)။
ခန္ဓိ(ဗြ)-သည်းခံခြင်း။
ခါဒတိ (၅ ခါဒ်)-စား၏။
ခိပတိ (၅ ခိပ်)-ပစ်၏။
ခိရ (န)-နိုးရည်။
ခေါ် (န)-လယ်။
ခေါ် (အ)-စင်စစ်။

(ဂ)

ဂစ္စတိ (၅ ဂမဲ)-သွား၏။
ဂဋိတ(န)-မိုးခြီးမြှင်းသံ။
ဂဏာ (ပ)-ဂိုဏ်း။
ဂဏှာတိ (၅ ဂဟ်)-ယူ၏ ဘမ်း၏။
ဂန္းဗြိုံး (၅ ဂမဲ)-သွားခြင်းငါး။
ဂန္းဗြိုံး (၅ ဂမဲ)-သွား၍။
ဂရု(၃)-လေးလန်းသော။
ဂဟပတိ (ပ)-အိမ်ရှင်။
ဂဟေတိ (၅ ဂဟ်)-ယူ၏ ဘမ်း၏။
ဂါမ (ပ)-ရွှာ။
ဂါယတိ (၅ ဂါ)-သီချင်းဆို၏။
ဂိရို (ပ)-တောင်။
ဂုဏာ (ပ)-ဂုဏ်ကျေးဇူး။
ဂုဟာ (ဗြ)-ဂူ။
ဂေါက (ပ)-နွားး။
ဂေါပါလ (ပ)-နွားထိန်းး။
ဂေါပေတိ (၅ ဂုပ်)-စောင့်ထိန်း၏။

(ဃ)

ဟရ (န)-အိမ်။
ဟောရ(၃)-ကြောက်မက်ဘယ်သော။

(၁)

- စ (အ)-နှင့်၊ င်းပြင်။
 စက္ခ (နံ)-မျက်စိ။
 စက်မတိ (၍ ကမ်)-စကြိသွား၏။
 စဉ်လတိ (၍ စလ်)-တုန်လှပ်၏။
 စတု(တည်ပုဒ်)
 စတသော(လူ) } လေးခု။
 စတ္တာရို(နံ)
 စတ္တာရော(ပံ) }
 စတုဒီသာ-အရပ်လေးပါး။
 စန္တစန္တိမာ (ပံ)-လဲ။
 စရတိ (၍ စရိ)-လှည့်လည်သွား၏။
 စဝတိ (၍ စု)-ရွှေလျော၏၊ သေ၏။
 စိတ္တာ(နံ)-စိတ်။
 စိနာတိ (၍ စိ)-ဆည်းပူး၏။
 စိန္တယတိစိန္တိ(၍ စိန္တာ)-ကြံစည်
 ၏စဉ်စား၏။
 စိရံ(အ)-ကြာမြင့်စွာ။
 စေ(အ)-အကယ်လျှင်ပါမှု။
 စေတာ(ပံ)-စိတ်။
 စေတိယ(နံ)-စေတိ။
 စောရာ(ပံ)-သူခိုး။
 စောရေတိ(၍ စရိ)-ခိုး၏။

(၂)

- ဆ (၃)-ခြောက်ခု။
 ဆဉ္စတိ (၍ ဆဉ္စ)-စွန့်ပစ်၏။
 ဆန္တ(၃)-ဖုံးလွှမ်းအပ်သော (၍
 ဆဒ်)။
 ဆယာ (လူ)-အရိပ်။
 ဆိန္တတိ (၍ ဆိဒ်)-ဖြတ်၏။
 ဆိန္တ(၃)-ဖြတ်အပ်သော (၍ ဆိဒ်)။

(၃)

- ရော (လူ)-အိခြင်း။
 ရေလ(နံ)-ရော။
 ရောတိ (၍ ဟာ)-စွန့်၏။
 ရေတိ (၍ ဘေ)-ဖြစ်ခြင်း၊ မွေးဖွားခြင်း။
 ရေနာတိ (၍ ဘေ)-သိ၏။
 ရေလာ (လူ)-မီးလျှံး။
 ရီယ္ထာတိ (၍ ယသ်)-စားချင်၏၊ မှတ်
 သိပ်၏။

- ရီတ (၃)-အောင်အပ်သော။
 ရီဝိတ (၃)-အသက်။
 ရော(အ)-ဟော(အလုပ်)။
 ရောတိ (၍ ရီ)-အောင်ခြင်း။

(၄)

- ရုံယတိ (၍ ရုံ)-ကြံစည်၏။

(၅)

- ရွာန(နံ)-နေရာ၊ အရပ်။

(၆)

- တံ(နံ)-သူ၊ ဟိုသင်း။
 တဏ္ဍာလ(ပံ)-ဆန်။
 တတော(အ)-ထိမှ၊ ထိအခါမှစ၍၊ ထိ
 အရပ်မှ။

- တတ္တ(၃)-ပူအပ်ပြီးသော (၍ တပ်)။

- တတ္တ၊ တတ္တ(အ)-ထိမှာ၊ ဟိုမှာ
 ထိအရပ်တို့။

- တထာ(အ)-ထိနည်းတူ၊ ထိကဲ့သို့။

- တဒ္တာ (အ)-ထိအတွက်။

- တဒါ(အ)-ထိအခါ။

- တနောတိ(၍ တန်)-ခဲ့ထွင်၏။

- တပ (ပ၊ နံ)-အကျင့်။

(၁)

တပတိ (၁ တပ်)-ပူ၏။
တမ(ပ၊ န)-အမိုက်မှာင်။
တယော (ပ)-သုံးဦး။
တသွာ(အ)-ထိအကြောင်းကြောင့်။
သို့ဖြစ်သောကြောင့်။
တဟို (အ)-ထိမှာ ဟိုမှာ။
တာတ (အ)-ချစ်ဆွဲ(အလုပ်)။
တာဝ၊ တာဝတာ(အ)-ထိမျှလောက်။
ကာလတိုင်အောင်။
တာဝဒေဝ(အ)-ယခုံပ်ပင်။
တိဋ္ဌတိ (၁ ဋ္ဌာ)-ရပ်၏။
တိဇ္ဈာ (၃)-ကူးဖြတ်အပ်သော (၁
တရဲ့)။
တိရတန (န)-ရတနာသုံးပါး။
တိသော (ဇူး)-သုံးခါး။
တိရေတိ (၁ တိရို့)-ကူး၏။
တုမေ (ဗဟိုဂုစ်)-သင်တို့။
တေ (ဗဟိုဂုစ်)-သူတို့။
တေဇ်(ပ)-တန်ခိုး။
တေရသ(၃)-တဆယ့်သုံး။
တေလ(န)-ဆီ။
တွဲ(ဇကုဂုစ်)-သင်သည်။

(၃)

ဒံသတိ (၁ ဒံသ်)-ကိုက်၏။
ဒဒါတိ (၁ ဒါ)-ပေး၏။
ဒသ (၃)-တဆယ်။ (ပ)-ကျေန်း။
ဒသန(န)-မြင်ခြင်း။ (၁ ဒသ်)။
ဒဋ္ဌ (၃)-မြို့မြို့သော။
ဒါန (န)-ပေးကမ်းခြင်း။ (၁ ဒါ)။
ဒါယက (၃)-ပေးသူ။
ဒါရက (ပ)-လူကလေး။
ဒါရာ (န)-ထင်း။
ဒိန္ဒာ (၃)-ပေးကမ်းအပ်သော (၁ ဒါ)။

(၃)

ဒိပ္ပတိ (၁ ဒိပ်)-တောက်ပ၏။
ဒိဗ္ဗတိ (၁ ဒိပ်)-ကစား၏။
ဒိဝသံ(အ)-တနေ့လုံး။
ဒိဝါ(အ)-နေ့တွင်း၊ နေ့ခိုင်း။
ဒိသွာ(၁ ဒိသ်)-မြင်၍။
ဒိသု(၃)-ရှည်သော။
ဒုက္ခ (န)-ဆင်းရဲခြင်း။ (၃)-ဆင်းရဲ
သော။
ဒုဇ္ဇန (ပ)-လူဆိုး။
ဒုဇ္ဇာလွှာ(၃)-မကောင်းမှုကိုမြို့သော။
ဒုဒ္ဒသ(၃)-မြင်ဘို့ခဲယဉ်းသော။
ဒုတ(ပ)-တမန်။
ဒုရ(၃)-ဝေးသော။
ဒေဝရာဇာ(ပ)-နတ်မင်းကြီး။
ဒေဝိ (ဇူး)-မိဖူရား။
ဒေသနာ(ဇူး)-ဟောခြင်း (၁ ဒံသ်)။
ဒေါသ (ပ)-အပြစ်။
ဒွိဒွိသ(၃)-တဆယ့်နှစ်။
ဒွို့ ဒွို့ (၃)-နှစ်ခု။
ဓန (န)-ဥစာပစ္စည်း။
ဓမ္မ(ပ)-တရား။
ဓတု(ဇူး)-ဓတ်၊ သရီရဓတ်တော်။
ဓာဝတိ(၁ ဓာဝ်)-ပြေး၏။
ဓိတာ(ဇူး)-သမီး။
ဓိရ(၃)-ဝညာရှိသော။
ဓောန(ဇူး)-နှစ်းမာ။
ဓောဝတိ(၁ ဓောဝ်)-ဆေးလျှော်၏။
(န)

နံ(=တံ)-သူကို၊ ထိုဟာကို။

န(အ)-မ၊ မဟုတ်။
(န)

နဂရ(န)-မြို့။
 နတ္တ(ပ)-မြေး။
 နဒီ(လူ)-မြစ်။
 နန(အ)-မဟုတ်သော။
 နယျာမက(ပ)-အမျှူး။
 နဝ (၃)-ကိုးခုသစ်သော။
 နသတိ (၅ နသ်)-ပျက်စီး၏။
 နာနာ (အ)-အသီးအသီး။
 နာမ(န)-အမည်။ (အ)-အမည်ရှိ
 သော။
 နာဝါ(လူ)-လေး။
 နာဝိက(ပ)-လေးသူကြီး။
 နိကိုပတိ (၅ ခိုင်)-ပစ်ချု၏။
 နိဂစ္စတိ (၅ ဂမ်)-အပြင်သို့သွား၏။
 နိဒဟတိ (၅ ဓာ)-ဂုဏ်ထား၏။
 နိဒ္ဒိုယတိ (၅ ဒါ)-အိပ်၏။
 နိဓိ (ပ)-နှံထားသော့ဖွား။
 နိပဇ္ဇိုတိ (၅ ပဒ်)-လျောင်း၏။
 နိရယ (ပ)-ငရဲ့။
 နိရုပကာရ (၃)-အချည်းနှီးဖြစ်သော။
 နိဝေသန (န)-အိမ်။
 နိသိန္တ (၃)-ထိုင်အပ်ပြီးသော (၅
 သဒ်)။
 နိသီဒတိ (၅ သဒ်)-ထိုင်၏။
 နိသုသယ (၅ သို့)-မို့၍။
 နိတ(၃)-ဆောင်ယူအပ်ပြီးသော (၅
 နီး)။
 နိဟရတိ (၅ ဟရ်)-အပြင်သို့ ဆောင်
 ယူ၏။
 နှု(ပုစ္စာ)-လား၊ လေားသနည်း။
 နှုန(အ)-စကန်မှချုးအမှန်။
 နေတိ (၅ နီး)-ဆောင်ယူ၏။

နော(အ)-မမဟုတ်။
(ပ)

ပက္ခမ (ပ)-အားထုတ်ခြင်း၊ ဖသွား
 ခြင်း။
 ပကြောသတိ (၅ ကုသ်)-ခေါ်၏။
 ပက္ခန္တတိ (၅ ခန္တ်)-တဘက်သို့ပြေးဝင်
 ၏၊ ခန်း၏။
 ပစတိ (၅ ပစ်)-ချက်ပြုတ်၏။
 ပစ္စာရီ(လူ)-ဖောင်။
 ပစ္စာဂါးတိ(ပတိ+အာ ၅ဂမ်)-ပြန်
 လာ၏။
 ပစ္စာတေားပစ္စာ(အ)-နောက်အဘို့၍။
 ပစ္စာမ(၃)-နောက်ပြုဖြစ်သော။
 ပပော့ဘတ် (၅ ဟာ)-ပယ်စွန်၏။
 ပဋ္ဌဒသ(၃)-တဆယ့်ငါး။
 ပဋ္ဌဗာ(ပ)-ပြသုနာ။
 ပဋ္ဌကရောတိ (၅ ကရ်)-ပြင်၏။
 ပဋ္ဌာယ (၅ ဌာ)-မှစ၍။
 ပဏ္ဍာတ်(ပ)-ပညာရှိသောသူ။
 ပဏ္ဍာစ္စ(န)-ပညာရှိခြင်း။
 ပတတိ (၅ ပတ်)-ကျု၏။
 ပထဝိ (လူ)-မြေကြီး။
 ပဒေသ (ပ)-အရပ်။
 ပန်(အ)-မူကား၊ သို့ သော်လည်း၊ သို့
 ရာတွင်။
 ပုံးမြေ(လူ)-ရဟန်းအဖြစ်။
 ပုံးတ(ပ)-တောင်။
 ပရ(၃)-အခြားသော။
 ပရက္ခမ(ပ)-လုံးလ၊ အားထုတ်ခြင်း။
 ပရာဇာယ (၅ ဇာ)-ရှုံးခြင်း။
 ပရာဇာယတိ (၅ ဇာ)-ရှုံး၏။
 ပရာဇာမိတ် (၅ မိုး)-ရှုံးအပ်သော။
 ပရီဂုဏ်ဘတ် (၅ ဘုံ)-ဘက်ယမ်း၏။
 ပုံးရုံး၏။

ပရိပုဇ္ဈ(၃)-အပြည့်အစုံ(၇၂၄။)

(၅)

ပရိဇာနာတိ(၇၈။)-ကောင်းစွာသိ၏။
ပလာယတိ(၅ ပလာယ်)-ပြီး၏။
ပဝိသတိ(၅ ဝိသ်)-ဝင်၏။

ပသွှေပသတွေ(၃)-ချီးမွမ်းအပ်သော။
ပသေတိ(၅ ပသ်)-မြင်၏။
ပဟာရတိ(၅ ဟရ်)-ရိုက်ပုတ်၏။
ပဟာယ(၅ ဟာ)-ပယ်စွန်း၍။
ပဟိဏတိ(၅ ဟို)-စေ့လွတ်၏။
ပါတော(အ)-စောစောနံနက်။
ပါဒ(ပ)-ခြေ။
ပါပ(၃)-ဆိုးသော။
ပါပကာရီ(ပ)-မကောင်းပြုသူ။
ပါပု အာတိ(ပ ၅အပ်)-ရ၏၊
ရောက်၏။
ပါရ(န)-ဟိုမှာဘက်ကမ်း။
ပါရရှု(၃)-ကမ်းတဘက်သို့ရောက်
သော။
ပိတာ(ပ)-အဘ။
ပိဝတိ(၅ ပါ)-သောက်၏။
ပိုသတိ(၅ပ်)-ကြိုတ်၏။
ပိုတိ(လူ)-ဝမ်းမြောက်ခြင်း။
ပုဇွဲတိ(၅ပုဇွဲ)-မေး၏။
ပုတ္တ(ပ)-သား။
ပုန်(အ)-တဖန်။
ပုန္တဗုန်(အ)-ထပ်ခါထပ်ခါ၊ အကြိမ်
ကြိမ်။
ပုန္တရော်(အ)-အသစ်တဖန်ပင်လျှင်။
ပုံ့ဗု(၃)-ရေးဖြစ်သော။
ပုရိသ(ပ)-လူ။
ပုရေ(အ)-ရေးက၊ အလျင်က။
ပေါက္ခရဏီ(လူ)-လေးထောင့်ကန်။
ပေါသတိ(၅ ပုသ်)-မွေးမြှု၏။

(၆)

ဖရသု(ပ)-ပုဆိုန်။
ဖရသ(၃)-ကြမ်းတမ်းသော။
ဖလ(န)-အကျိုးသစ်သီး။

(၇)

ဗဟိ(အ)-အပဉ�း။
ဗဟု(၃)-များသော။
ဗဟုဓန(၃)-ဥစ္စာများသော။
ဗာလ(၃)-ရိုက်သော။
ဗာလျူ(န)-ရိုက်ခြင်း။
ဗာဟာ(လူ)-လက်မောင်း။
ဗာဋ္ဌ(၃)-ပြင်းထန်သော။
ဗိန္ဒု(ပ)-အစက်။
ဗုဇ္ဇာတိ(၅ ဗုမ်)-သိ၏။
ဗုဒ္ဓ(ပ)-ဘုရား။
ဗုဘုက္ခာတိ(၅ ဘၢ်)-စားချင်၏၊ မှတ်
သိပ်၏။
ဗျာကရောတိ(၅ ကၢ်)-ဗျာဒိတ်
ကြား၏။
ဗြာဟ္မာ(ပ)-ပုဇ္ဈားး။
ဗြာတိ(၅ပြု)-ပြောဆို၏။

(၈)

ဘဂိန္ဒ(လူ)-ညီမာနှစ်မ။
ဘဂ္ဂ(၃)-ချိုးဖွဲ့အပ်သေား(၅ဘၢ်)။
ဘညတ်(၅ ဘၢ်)-ပြောဆို၏။
ဘ ကော(အ)-အချင်း၊ အမောင်
(အာလုပ်)။
ဘဏ္ဍာ(န)-ဥစ္စာ၊ အရင်းအနှစ်း။
ဘတ္တ(န)-ဆွမ်းထမင်း။
ဘတ္တကာရ(ပ)-စုဖိုသည်ထမင်းချက်
သမား။
ဘတ္တ(ပ)-လင်။

(က)

ဘဒ္ဒန္တ(အ)-အိအရှင်(အာလုပ်)။
 ဘန္တ(အ)-အသူ့ပြင် (အာလုပ်)။
 ဘရတိ(ဘရဲ့)-ဆောင်ယူ၏။
 ဘဝတိ(ဘ ဘူး)-ဖြစ်၏။
 ဘာတာ(ပ)-ညီအစ်ကို။
 ဘာန္မမာ(၃)-တောက်ပသော။
 ဘာသတိ(ဘ ဘာသ်)-ပြော၏။
 ဘိက္ခာ(ပ)-ရဟန်း။
 ဘိက္ခာနှုန်း(လူ)-ရဟန်းမိန်းမှ။
 ဘိသီ(လူ)-ပျား။
 ဘုဇ္ဇာတိ(ဘ ဘုဇ္ဇာ့မ်း)-စား၏။
 ဘုဇ္ဇာ(၃)-စားအပ်ပြီးသော(ဘုဇ္ဇာ့မ်း)။
 ဘူတာ(၃)-ဖြစ်ပြီးသော(ဘ ဘူး)။
 ဘူမိ(လူ)-မြေကြီး။
 ဘူရိ(၃)-များသော။
 ဘေးရီ(လူ)-စည်ကြီး။
 ဘေး(အ)-အိ(အာလုပ်)။
 ဘေးနေ့၊ ဘေးနေ့နှုန်း(နှု)-အစာ။

(မ)

မဂ္ဂ(ပ)-လမ်း။
 မင်္ဂလ(နှု)-ကြက်သရော။
 မစွဲ(ပ)-သေခြင်း။
 မဇွဲတိ(ဘ မဒ်)-ယစ်မူး၏၊ ရူး၏။
 မညာတိ(ဘ မန်)-သိ၏၊ မှတ်ထင်၏။
 မဏိ(ပ)-ပတ္တမြား။
 မတ္တက(ပ)-ဦးခေါင်း။
 မဓာရ(၃)-ချို့သော။
 မန်(ပ၊ နှု)-စိတ်။
 မန်သိကာရ(ပ)-စိတ်ခြုံပြုလုပ်ခြင်း။
 မနှုသု(ပ)-လူ။
 မနှုံး(ပ)-မင်းတိုင်ပင်အမတ်။
 မယံ(နာမ်စား)-ငါတို့။

(ဓ)

မရဏ(နှု)-သေခြင်း။
 မရတိ(ဘ မရ်)-သေ၏။
 မဟန္တ(၃)-ကြီးသော။
 မဟလ္လာက(၃)-အသက်ကြီးသော။
 မဟဘ(၃)-ကြီးသော။
 မဟဘရာဇာ(ပ)-မြတ်သောမင်းကြီး။
 မဟိသ(ပ)-ကျဲ့။
 မာ(အ)-မ ...နှင့်။
 မာရမိ(ပ)-မာရန်တ်ကိုအောင်သော
 ဘရား။
 မာတာ(လူ)-အမိ။
 မာတာပိတာ-မိဘ။
 မာတုလာနီ(လူ)-အရီး။
 မာနီ(၃)-ထောင်လွှားခြင်းရှိသော။
 မာလိ(ပ)-ဥယျာဉ်မှုံး။
 မိဂ်(ပ)-သမင်။
 မိဂ်နီ(လူ)-သမင်။
 မုဋ္ဌတိ(ဘမုဋ္ဌ်)-လွှတ်၏။
 မုတ္တ(ပ)-လွှတ်ပြီးသော(ဘ မုဋ္ဌ်)။
 မုဒ်(အ)-နှုံးညံ့စွာ။
 မုန်(ပ)-ရဟန်း။
 မုသာ(အ)-မဟုတ်မမှန်။
 မုဟုတ္တာ(အ)-တခဏမူး။
 မုလ(နှု)-သစ်မြစ်၊ အဘိုးငွေ။
 မောင်(၃)-ပညာရှိသော။

(ယ)

ယ(၃)-အကြင်း။
 ယတော်(အ)-အဘယ်အရပ်မှုံး။
 ယတ္တ(အ)-အကြင်းအရပ်မြွှေ့။
 ယထာ(အ)-အကြင်းကုံးသို့။
 ယထာလ္လာမံ(အ)-အစဉ်အတိုင်း။
 ယထာရဟံ(အ)-အထိုက်အလျောက်။

ယထာသူ ခံ(အ)-ချမ်းသာသည်
အလျောက်။
ယထိန္တိတ်(အ)-အလိုဂိုတိုင်း။
ယဒါ(အ)-အကြင်အခါ။
ယသ(ပ)-အခြီးအရုံး။
ယသွာ(အ)-အကြင်အကြောင်း
ကြောင့်။
ယသသီ(၃)-ကျော်စောသော။
ယာဂု(ကူး)-ထမနဲ့။
ယာစက(ပ)-သူတောင်းစား။
ယာစတိ(၍ ယာစ)-တောင်း၏။
ယာတိ(၍ ယာ)-သွား၏။
ယာဝ၊ တာဝ၊ တာ(အ)-အကြင်မျှ
လောက်။
ယုချွဲတိ(၍ ယုခ်)-စစ်တိုက်၏။
ယုနာတိ(၍ ယု)-ဖွဲ့နှောင်၏။
ယုဝ(၃)-ငါယ်ချွဲယ်သော။
ယောနော(နှိ)-ယောနောအတိုင်း အရှည်။
ယောဓ(ပ)-စစ်သား။

(၅)

ရက္ခတိ(၍ ရက္ခု)-စောင့်ရှောက်၏။
ရဇ္ဈ(နှိ)-အုပ်စိုးခြင်း။
ရဇ္ဈ(ကူး)-ကြီး။
ရဋ္ဌ(နှိ)-တိုင်းပြည်။
ရတိ(ကူး)-တပ်နှစ်သက်ခြင်း။
ရအို(ကူး)-ညွှဲ။
ရထ(ပ)-ရထား။
ရမတိ(၍ ရမ်)-မွေ့လျော်၏။
ရာဇာ(ပ)-ရှင်သူရင်။
ရာသိ(ပ)-အစုအပေါင်း။
ရက္ခ(ပ)-သစ်ပင်။

(၆)

ရွှေတိ(၍ ရွှေ)-နှစ်သက်၏။
ရွှေတိ(၍ ရွှေ)-ပိတ်ပင်၏။
ရွှေ(၃)-တက်သော(၍ ရွှေဟု)။
ရွာတိ(၍ ရွာဟု)-တက်၏။
ရွာပ(နှိ)-ရွာပုံး။
ရွာပိယ(နှိ)-ငွေဒက်၏။
ရွေ(အ)-အို၊ ဟဲ့ (အာလုပ်)။

(၇)

လဂ္ဂ(၃)-ကပ်ငြုသော(၍ လဂ္ဂ)။
လဒ္ဒ(၃)-ရအပ်ပြီးသော(၍ လသံ)။
လဘတိ(၍ လသံ)-ရ၏။
လဟု(၃)-ပေါ့ပါးသော။
လိခတိ(၍ လိခို)-ရေး၏။
လိမွှေတိ(၍ လိမွှေ့)-လိမွှေ့ကျံ၏။
လိန(၃)-ငြုကပ်သော(၍ လို့)။
လွှေ့(ပ)-မှုဆိုးဗျား။
လွှေန(၃)-ရိုတ်ဖြတ်အပ်သော။
လောမသ(၃)-အမွှေးထူးသော။
လောဟာမယ(၃)-သံဖြင့်ပြီးသော။

(၈)

ဝစန(နှိ)-စကား။
ဝစိရ(နှိ)-စိန်း။
ဝဋ္ဌတိ(၍ ဝဋ္ဌု)-သင့်လျော်၏။
ဝတ(အ)-စင်စစ်။
ဝဋ္ဌု(၃)-ပုံးဝဏ္ဏု။
ဝတတိ(၍ ဝတ်)-ပြော၏၊ ဆို၏။
ဝစတိ(၍ ဝစ်)-သတ်၏။
ဝကူ(ကူး)-ချွေးမှု။
ဝနာ(နှိ)-တောာဂနိုင်း။
ဝန္တတိ(၍ ဝန္တ်)-ရှိခိုး၏။
ဝယ(ပ)-အသက်အချွဲယ်။

(၁)

ဝလ္လာ(လူ)-နှယ်ပင်။
 ဝသတိ(၁ ၁ၢ)-နေ၏။
 ဝါ(အ)-သို့မဟုတ်။
 ဝါစာ(လူ)-စကား။
 ဝါကို(ပ)-ကုန်သည်။
 ဝါတိ(၁ ဝါ)-ရွှေရှားသွားလာ၏။
 ဝါရိ(နှ)-ရော့။
 ဝိဂုံးကာတိ(၁ တိ)-ရောင်း၏။
 ဝိဂုဇ္ဇာတိ(၁ ဂမ်)-ခွဲခွာ၏။
 ဝိစရာတိ(၁ စရု)-လှည့်လည်၏။
 ဝိနာ(အ)-ကင်း၍။
 ဝိယ(အ)-ကုံးသို့။
 ဝိရုဝတိ(၁ ရု)-အသံကျယ်စွာ
 အော်၏။
 ဝိဝိ(၃)-အထူးထူး အပြားပြား
 သော့။
 ဝိထိ(လူ)-ခရီးလမ်း။
 ဝိမံသတိ(၁ မန်)-စုစုမ်း၏။
 ဝိသတိ(၃)-နှစ်ဆယ်။
 ဝိဋ္ဌ(လူ)-မို့ယ်းရွားခြင်း။
 ဝိဏာတိ(၁ ဝု)-ပိတ်ပင်၏။
 ဝိမု(၃)-အရွယ်ကြီးသော့။
 ဝေဒနာ(လူ)-ကျင်နာခြင်း။
 ဝေရိ(ပ)-ရန်သူ။
 ဝေ့ဗြိ(ပ)-ဝါးပင်။

(၃)

သ(ပ)-သူ။
 သံဟရတိ(၁ ဟရ်)-စုပေါင်း၏။
 သကူး(ပ၊ နှ)-လှည့်း။
 သကုဏ်(ပ)-ငုက်။
 သက္က(အ)-တတ်နိုင်၏။
 သက္ကား(သက္ကားတိ)သက္ကားတိ(၁သက်)-
 စွမ်း၏။

(၁)

သက္ကို(ပ)-သက်သော့။
 သကိုမ(ပ)-စစ်ပွဲ။
 သယ်ဗို့တ်(၃)-စွေ့စပ်အပ်သော့။
 သစေ(အ)-အကယ်၍။
 သစ္စာ(နှ)-မှန်သောတရား။
 (၃)-မှန်သော့။
 သူ့သနာတိ(၁ ၉၁)-ကောင်းစွာ
 သိ၏။
 သတ(၃)-တရာ့။
 သတိ(လူ)-အောက်မေ့ခြင်း။
 သတ္တာ(၃)-ခုနစ်ခု။
 သတ္တာသ(၃)-တဆယ့်ခုနစ်ခု။
 သတ္တား(၃)-သံလျက်။(၃)-အစွမ်း။
 သတ္တာ(ပ)-ဆရာဘုရား။
 သဒါ(အ)-အခါတိုင်း။
 သဒီသ(၃)-တူသော့။
 သဒ္ဒာ(ပ)-အသံး။
 သဒ္ဒာ(အ)-အတူတကွဲ။
 သန္တာ(၃)-ကောင်းသော့။
 သန္တိကေ(အ)-အနီး၌။
 သန္တာယ(အ)-ရည့်အကြောင်းပြု၍။
 သပ္ပာ(နှ)-ထောပတ်။
 သပ္ပာ(၃)-အလုံးစုံ၊ ခပ်သိမ်း။
 သဘာဇန(နှ)-လောကဝတ်ပြုခြင်း။
 သမဏ်(အ)-ရဟန်း။
 သမန္တာ(အ)-အနားပတ် လည်း
 ထက်ဝန်းကျင်း။
 သမယ(ပ)-အချိန်ကာလ။
 သမိပေ(အ)-အနီး၌။
 သမုဒ္ဒာ(ပ)-ပင်လယ်။
 သမ္မတ္တာ(၃)-ရောက်အပ်သော့
 သမ္မတာ(အ)-ကောင်းစွာ၊ စွေ့စပ်စွာ။
 သယံ(အ)-ကိုယ်တိုင်း။

(၁)

သယတိ(၁ သဟ်)-သည်းခံ၏။
သရတိ(၁ သရ်)-အောက်မွှေ၏။
သလ္ဌာပ(ပ)-စကားပြောခြင်း။
သသူ(လူ)-ယောက္ခမမိန်းမသူ။
သဟ(အ)-အတူတက္ခု။
သဟသု(၃)-တထောင်။
သဟာယ(ပ)-အဆွဲခင် ပုံန်း။
မိတ်ဆွဲ။
သဘဇ္ဇက(ပ)-အဝတ်၊ ပုံဆိုး။
သဘရ(အ)-ကောင်းပေစွဲ။
သဘမ်(အ)-ကိုယ်တိုင်။
သဘမိက(ပ)-သခင်။
သဘယံ(အ)-ညနေအေးအချိန်း။
သဘရတိ(ပ)-ရထားထိန်း။
သဘသန(နှ)-သဘသနဘတော်။
သိက္ခတိ(၁သိက္ခု)-သင်၏၊ ကျင့်၏။
သိပွဲ(နှ)-အတတ်ပညာ။
သိရ(ပ၊ နှ)-ဦးခေါင်း။
သိရီ(လူ)-အသရော်။
သိသု(ပ)-တပည့်။
သိတလလ(၃)-အေးသော်။
သိလ (နှ)-အကျင့်သိလ်။
သိဟ(ပ)-ခြေသံ့။
သိဟီ(လူ)-ခြေသံ့မ။
သူခ(နှ)-ချမ်းသာ။ (၃)-ချမ်းသာ
သော်။
သူဇာတ(၃)-ကောင်းစွာဖြစ်သော်။
သူဏာတိ၊ သူဇောတိ(၁သူ)-ကြား
၏။
သုနာ(ပ)-ခွေး။
သုန္တရ(၃)-သာယာသော်။
သုဝဏ္ဏ(နှ)-ခွေး။

(၁)

သူရူပ(၃)-ကောင်းသောရပ်ရှိသော်။
အဆင်းလှသော်။
သူသူသတိ(၁ သူ)-နားထောင်
ချင်၏။
သူရိယ(ပ)-နော်။
သေ့နှု(ပ)-သူဇွဲး။
သေတူ(ပ)-တံတား။
သေနာပတိ(ပ)-စစ်သူကြီး။
သေဝတိ(၁ သေဝ်)-မြိုင်၏။
သောစတိ(၁ သုစ်)-ဝမ်းနည်းရ၏။
သောဘတိ(၁ သုဘ်)-ထွန်းတောက်
၏။
သောတ္ထိ(နှ)-ချမ်းသာခြင်း။
သောဇ္ဇသ(၃)-တဆယ့်ခြားက်။
သွေ(အ)-နက်ဖြန်။

(၂)

ဟံသ(ပ)-ဟင်းသာဂုက်။
ဟတ္ထိ(ပ)-လက်။
ဟတ္ထီ(ပ)-ဆင်။
ဟနာတိ(၁ ဟန်)-ရှိက်ပုတ်၏။
ဟဒယ(နှ)-နှုလုံး။
ဟန္တာ(အ)-ယခု (တိုက်တွန်းခြင်း)။
ဟာန(နှ)-စွန့်ပစ်ခြင်း။
ဟိ(အ)-စင်စစ်၊ အကြောင်းမူကား။
ဟိဏာတိ(၁ဟိ)-သွား၏။
ဟိယျော(အ)-မနေ့က်။
ဟိန (၃)-စွန့်ပစ်အပ်ပြီးသော်
(၁ ဟာ)။
ဟေ(အ)-ဟေ့(အာလုပ်)။
ဟေ့ဇာ(အ)-အောက်အရပ်။
ဟေတူ(ပ)-အကြောင်း။
ဟောတိ(၁ ဟူ)-ဖြစ်၏။

အဘိဓာန်

မြန်မာ-ပါဂ္ဂီ။

(အ)

အကယ်၍-သစေစေ(အ)။
 အကျင့်-တပ(ပ၊ န)။
 အကျင့်သီလ-သီလ(န)။
 အကျိုး-ဖလ(န)၊ အထွေ(ပ)။
 အကြင်-ယ(၃)။
 အကြင်ကဲ့သို့-ယထာ(အ)။
 အကြင်အကြောင်းကြောင့်-
 ယသွာ(အ)။
 အကြင်အခါ-ယဒါ(အ)။
 အကြင်အရပ်၍-ယထွေ(အ)။
 အကြင်မျှလောက်-ယာဝ၊
 ယာဝတာ(အ)။
 အကြမ်ကြမ်-ပုန်ပွဲနံ(အ)။
 အကြောင်း-ဟေတု(ပ)၊
 ကာရဏ(န)။
 အကြောင်းကြား၏-အာရောစေတိ
 (၁ ရှစ်)။
 အကြောင်းပြ၍-သန္တာယ(အ)။
 အာရဗ္ဗ(၁ ရှုံး)။
 အကြောင်းမူကား-ဟို(အ)။
 အခါတိုင်း-သဒါ(အ)။
 အချင်း(အာလုပ်)-ဘဏေ၊
 အမွှာ(အ)။
 အချင်းချင်းဖြစ်သော-
 အည်မည်(၃)။
 အချည်းနှီးဖြစ်သော-နိုဂုပကာရ(၃)။
 အချိန်ကာလ-အဒ္ဓါန(န)၊
 သမယ(ပ)။
 အချို့-အည်တရ(၃)။

(အ)

အခြုံအရုံ-ယသ(ပ)။
 အခြားသော-ပရာအည်(၃)။
 အင်းပျဉ်-အာသန(၃)။
 အစ်-အာဒိုး(ပ)။
 အစက်-စိန္တု(ပ)။
 အစဉ်အတိုင်း-ယထာက္ကမ်(အ)။
 အစပြု၏-အာရာတိ(၁ ရှုံး)။
 အစာ-ဘောဇ္ဇန်၊ ဘောဇ္ဇန်ယ(န)။
 အာဟာရ(ပ)။
 အစုအပေါင်း-ရာသိ(ပ)။
 အစေခံ-ကိုက်းရ(ပ)။
 အစိုးရသော-ကူသုရ(၃)။
 အစွန်အဖျား-ကောင့်(ကူ)။
 အစွမ်း-သတ္တိ(န)။
 အဆင်း-ရူပ(န)။
 အဆင်းလှသော-သူရူပ(၃)။
 အဆုံး-အနှစ်(ပ၊ န)။
 အဆုံးအမ-ဉာဏ်(ပ)။
 အဆွေ(အာလုပ်)-အမွှာ(အ)။
 အဆွေခင်ပွန်း-သဟာယ(ပ)။
 အတတ်ပညာ-သိပွဲ(န)။
 အတူ-ဇေ(အ)။
 အတူတကွ-သွို့သဟ(အ)။
 အတွင်းမြှုံး-အနှစ်ရာ(အ)။
 အထက်မြှုံး-ဥပရိ(အ)။
 အထက်သို့တက်သော-ဥဒုဂ္ဂ(၃)။
 အထက်သို့သွား၏-ဥဂ္ဂစ္စတိ(၁၈၄)။

(အ)

အထူးထူးအပြားပြားသော-
စိဝိစ(၃)။
အထောင့်-ကော်ဗို(ကဲ)။
အထိက်အလျောက်-ယထာရဟံ
(အ)။
အနည်းငယ်သော-အပွ(၃)။
အနားပတ်လည်-သမန္တာ(အ)။
အနီးဗုံး-သန္တိကောသမီပေ(အ)။
အနူး-ကုဋ္ဌဗုံး(ပ)။
အပုံး-ဗဟိ(အ)။
အပြင်သို့ဆောင်ယူ၏-နိုဟရတိ
(၁ဟရုံ)။
အပြင်သို့သွား၏-နိုဂ္ဗ္ဗတိ(၁ဂမ်)။
အပြစ်-ဒေါသ(ပ)။
အပြည့်အစုံ-ပရိပုဏ္ဍာ(၁ ၂၂၇-၃)။
အဖိုးအစုံ-ကော်ဗာသ(ပ)။
အဘယ်အကျိုးငှာ-ကိုမတုံး(အ)။
အဘယ်အရပ်မှု-ယတော့(အ)။
အဘယ်အကြောင်းနည်း-ကို
ကိုက်ာရုဏာ(အ)။
အဘယ်မှု-ကုတော့(အ)။
အဘယ်မှု့နည်း-ကုဟံးကုဟံး
ကတ္တာ(အ)။
အဘယ်သူ-က(၃)။
အဘယ်သောအခါ့ဗုံး-ကဒါ(အ)။
အဘယ်သို့နည်း-ကထံ(အ)။
အဘိုးငွေ-မူလ(န)။
အမည်-နာမ(န)။
အမည်ရှိသော-နာမ(အ)။
အမတ်-အမစွာ(ပ)။
အမိ-မာတာ(ကဲ)။
အမိန်-အာဏာ(ကဲ)။
အမောင်(အာလုပ်)-ဘကော(အ)။

(အ)

အရိက်မောင်-တမ(ပ၊ န)။
အမွေးထူးသော-လောမသ(၃)။
အမှတ်မရှိတစုံတယောက်(ပ)-
ကောစိ(အ)။
အမှန်-နူန်(အ)။
အမူး-နယ်ဗာမက(ပ)။
အရင်းအနီး-ဘဏ္ဍာ(န)။
အရပ်-ပဒေသ(ပ)၎ာန(န)။
အရပ်လေးပါး-စတုဒိသာ။
အရပ်-ဆာယာ(ကဲ)။
အရိုး-အဋ္ဌဗုံး(န)။
အရွယ်ကြီးသော-ဝုဇ္ဇ(၃)။
အလင်း-အာလောက(ပ)။
အလုပ်-ကမ္မာ(န)။
အလုံးစုံ-သဗ္ဗာကောလကွံ(၃)။
အလို့ဆန္တာ-ကာမ(ပ)။
အလို့ရှိ၏-ကဲစွာတိ(၁ ကဲသံ)။
အလို့ရှိခြင်း-ကဲစွာ(ကဲ)။
အလို့ရှိတိုင်း-ယတို့တံ(အ)။
အလျင်က-ပူရေ(အ)။
အလွန်-အတိဝိယ(အ)။
အလွန်အကျိုးသနားခြင်း-အတိ
ကရုဏာ(ကဲ)။
အဝတ်-သာဋ္ဌက(ပ)။
အသက်-အသယ့်ခြို့တာ(န)။
အသက်အရွယ်-ဝယ(ပ)။
အသက်ကြီးသော-မဟလ္လက(၃)။
အသစ်တဖန်ပင်လျင်-ပုန်ရောဝ(အ)။
အသရေ-သိရီ(ကဲ)။
အသံ-သူ့(ပ)။
အသံကျယ်စွာအော်၏-ဝိရဝတီ
(၁ရု)။
အသံပြု၏-ကဝတီ(၁ကု)။

(အ)

အသီးအသီး-နာနာ(အ)။
 အသုင်(အာလုပ်)-ဘန္တာ(အ)။
 အားထုတ်ခြင်း-ပ-ကူမာပရကူမ(ပ)။
 အိပ်၏-နိဒ္ဓါယတိ(၅ ၃၀)။
 အိမ်-နိဝေသန၊ ယရ(န)။
 အိမ်ရှင်-ဂဟပတိ(ပ)။
 အိမ်ရှေ့မင်း-ဥပရာဇာ(ပ)။
 အုပ်စိုးခြင်း-ရွှေ(န)။
 အေးသော-သီတလ(၃)။
 အောက်အရပ်-ဟော့(အ)။
 အောက်မွေ့၏-သရတိ(၅ သၢၢ)။
 အောက်မွေ့ခြင်း-သတိ(ကူ)။
 အောက်သို့သွား၏-အဝက္ခတိ
 (၅၈၇)။
 အောင်အပ်သော-ဇီတ(၃)။
 အောင်မြှင်၏-ဇော်တိ၊ ဇေတိ(၅၇)။
 အောင်မြှင်သော-အဘိဘူ(၅ဘူ)။
 အို(အာလုပ်)-ဘော၊ ရော၊ အမွှာ
 (အ)။
 အိုအမိ(အာလုပ်)-အမွှာ(အ)။
 အိုအရှင်(အာလုပ်)-ဘဒ္ဒန္တာ(အ)။
 အိုအရှင်မ } (အာလုပ်)-အယျာ။
 အိုသခင်မ } (အာလုပ်)-အယျာ။
 အယျာ(အ)။
 အိုခြင်း-ရော(ကူ)။
 အိုလုပ်သူ-ကုမ္ပဏီ(ပ)။

(ဤ)

ဤ-ကုဒ်(အ)။
 ဤအခါမှု-ကူတော(အ)။
 ဤမှု-ကူတော(အ)။
 ဤမှု-ကူစာ(အ)။
 ဤမှုဘက်ကမ်း-ဉာဏ်(အ)။
 ဤသူ-သခေသာ၊ အယံ(ပ)။

(ဤ)

ဤဟာ-အယံ(သဗ္ဗနာမ်)။
 ဤသို့-စောင်(အ)။

(ဦ)

ဥစာ-ဘဏ္ဍာ(န)။
 ဥစာပစ္စည်း-စန(၃)။
 ဥစာများသော-ဗဟိဓမန(၃)။
 ဥမှဖြစ်သော-အဏ္ဍာ(၃)။
 ဥယျာဉ်-ဥယျာန(န)။
 ဥယျာဉ်မှုး-မာလို(ပ)။

(ဦး)

ဦးခေါင်း-မထွက်(ပ)၊ သိရ(ပ၊ န)။

(ဦး)

ဇကန်မှချု-နှုန်(အ)။

(က)

ကင်း၍-ဝိနာ(အ)။
 ကစား၏-ဒီဇွဲတိ(၅ဒို့)၊ ကိုဇ်တိ
 (၅ကိုဇ်)။

ကစားခြင်း-ကိုဇ်(ကူ)။
 ကပ်ဇြေသော-လဂ္ဂ(၃ ၅လဂ္ဂ)၊
 လိန်(၅ လို)။

ကမ်းတာဘက်သို့ရောက်သော-
 ပါရဂျာ(၃)။

ကိုနဲ့ရာ-ကိုမွှေ့ရိုးသ(ပ)။
 ကုန်သည်-ဝါအို(ပ)။
 ကူး၏-တီရေတိ(၅ တီရ်)။
 ကူးဖြတ်အပ်သော-တိဇ္ဈာ (၃-
 ၅တရ်)။

ကဲ့ရဲ့ပြစ်တင်၏-အပဝဒတိ(၅ဝဒ)။

(က)

ကဲ့သို့-ဝိယ၊ ဧဝ(အ)။
ကောင်းစွာ-သမ္မဘ(အ)။
ကောင်းစွာဖြစ်သော-သူဇာတ(၃)။
ကောင်းစွာသိ၏-သူဇာနာတိ
(၁၇)၊ ပရီဇာနာတိ(၁၈)။
အဘိဇာနာတိ(၁၉)။
ကောင်းပေစွာ-သာရု(အ)။
ကောင်းသော-သန္တု(၃)။
ကောင်းသောရုပ်ရှိသော-သူရူပ(၃)။
ကိုက်၏-ဒံသတိ(၁၆၍)။
ကိုယ်တိုင်-သာမံသယံ(အ)။
အတွေ့(ပ)။
ကိုးခု-နိဝ(၃)။
ကျု၏-ပတ်တိ(၁၂၀)။
ကျုင်နာခြင်း-ဝေဒနာ(လူ)။
ကျုင့်၏-သိက္ခတ်တိ(၁၇၄)။
ကျောင်းဝင်း-အာရာမ(ပ)။
ကျော်စောသော-ယသသသီ(၃)။
ကြက်သရေး-မဂ်လ(နဲ့)။
ကြည့်ရ၏-သူလောက်တိ
(၁၉၉က်)။
ကြမ်းတမ်းသော-ဖရာသ(၃)။
ကြံ-ဥန္တု(ပ)။
ကြံစည်၏-ချုပ်တိ(၁၇၅)။
စိန္တ်ယတိစိန္တ်တိ(၁၇၆)။
ကြာမြင့်စွာ-စိရုံ(အ)။
ကြီးသော-မဟန္တ်၊ မဟာ(၃)။
ကြောက်မက်ဘယ်သော-ပေါ်ရ(၃)။
ကြုံး-ရရှိ(လူ)။
ကွယ်ပျောက်၏-အန္တရာယတိ (၁၈၁)။
ကျေးဇူးသိတတ်သော-ကတည့်(၃)။
ကြား၏-သုဏာတိသုဏောတိ(၁၉၃)။

(က)

ကြိုတ်၏-ပို့သတိ(၁၆၁)။
ကျွန်း-ဒါသ၊ ကိုက်းရ(ပ)။
ကျွန်းပံ့-အဟံ့။
ကျွဲ့-မဟို့သ(ပ)။
(ခ)
ခင်ဗျား(အာလုပ်)-အယျာ(အ)။
ခပ်သိမ်း-သွေ့(၃)။
ခရီး-အခွဲ့နဲ့(နဲ့)။
ခရီးလမ်း-ပို့ထိ(လူ)။
ခုန်၏-ပက္ခန့်တိ(၁၉၅)။
ခုန်စုံ-သတ္တု(၃)။
ခေါ်၏-ပက္ခာသတိ(၁၉၇)။
အာမန္တ်တိ(၁၉၈)။
ခိုး၏-စောရေတိ(၁၉၉)။
ချက်ပြုတ်၏-ပစ်တိ(၁၂၅)။
ချက်ဆွေ(အာလုပ်)-တာတ(အ)။
ချုံးကပ်၏-ဥပသက်မတိ(၁၂၆)။
ချုံးသာခြင်း-သောတ္ထိ(နဲ့ခနဲ့)။
ချုံးသာသည်အလျောက်-
ယထာသခံ(အ)။
ချုံးသာသော-သူခ(၃)။
ချိုးမှုမ်းအပ်သော-ပသန္တ်၊ ပသတ္တု(၃)။
ချုံးထွင်၏-တနောတိ(၁၂၇)။
ချိုးသော-မဓရ(၃)။
ချိုးဖွဲ့အပ်သော-ဘဂ္ဂ(၃-၁၁၉)။
ခြေသွေ့-သီဟ(ပ)။
ခြေသွေ့မ-သီဟီ(လူ)။
ခြေ-ပါဒ(ပ)။
ခြောက်စုံ-ဆ(၃)။
ခွေး-သူနဲ့(ပ)။
ခွဲ့ခွဲ့၏-ဝိက္ခတ်တိ(၁၀၈)။
ခွဲ့မ-ဝရဲ့(လူ)။

(က)

ဂနိုင်-ဝန်(န)။
 ဂုဏ်ကျေးဇူး-ဂုဏ်(ပ)။
 ဂူ-ဂူဟာ(ကဲ)။
 ဂိုဏ်း-ဂုဏ်(ပ)။

(င)

ငယ်ရွယ်သော-ယုဝ(၃)။
 ငရဲ-နိုရယ်(ပ)။
 ငါ-အဟံ။
 ငါတို့-မယံ။
 ငါ့သူ့ပိုင်(အာလုပ်)-အာဂုသော(အ)။
 ငါးခု-ဝမ္မ(၃)။
 ငင်ဒုက္ခိုး-ရူပိုယ်(န)။
 ငှက်-သကုဏ်(ပ)။

(စ)

စကား-ဝါစာကထာ(ကဲ)၊
 ဝစန(န)။
 စကားပြောခြင်း-သလွှာပ(ပ)။
 စကြိသွား၏-စက်မတိ(ကမဲ)။
 စင်စစ်-ဝတားဟီးခေါ(အ)။
 စစ်တိုက်၏-ယုဉ္စတိ(ယု၏)။
 စစ်ပွဲ-သဂ္ဗီမ(ပ)။
 စစ်သား-ဟောခ(ပ)။
 စစ်သူကြီး-သေနာပတိ(ပ)။
 စည်ကြီး-ဘေးရီ(ကဲ)။
 စဖိုသည်-ဘတ္တကာရ(ပ)။
 စားအပ်ပြီးသော-ဘုတ္တ(ဘု၏)။
 စား၏-ဘုတ္တတိ(ဘု၏)၊
 ခါဒတိ(ခါဒ၏)။
 စားချင်၏-ဗုဘုက္ခိုတိ(ဘု၏)။
 မီယ္ယာတိ(ယုသ်)။

(စ)

စိတ်-မန်(ပ)(န)စိတ္တန်)။
 စိတ်ချုပြုလုပ်ခြင်း-မန်သိကာရ(ပ)။
 စိန်-ဝမိုင်(န)။
 စီးနင်း၏-အာရုဟတိ(ရဟန်)။
 စုဆောင်း၏-သံဟရတိ(ဟရန်)။
 စုစမ်း၏-ဝိမံသတိ(မာန်)။
 စေတီ-စေတိယ(န)။
 စွေ့တ်၏-ပဟိဏတိ(ဟပို)။
 စွေ့စပ်အပ်သော-သယ်ဗိုတ်(၃)။
 စွေ့စပ်စွာ-သမ္မာ(အ)။
 စောစော-ပါတော(အ)။
 စောင့်ထိန်း၏-ဂေါပေတိ(ဂုပ်)။
 စောင့်ရှောက်၏-ရက္ခတိ(ရရှို့)။
 စွန့်၏-ဟောတိ(ဟာ)။
 စွန့်ပစ်အပ်ပြီးသော-ဟီန(ဟာ)။
 စွန့်ပစ်၏-ဆဇ္ဈာတိ(ဆဇ္ဈာ့)။
 စွန့်ပစ်ခြင်း-ဟာန(န)။
 စွမ်း၏-သက္ကာကာတိ၊
 သက္ကာတိ(သက်)။

(ဆ)

ဆင်-ဟတ္ထီ(ပ)။
 ဆင်းရဲခြင်း-ဒုက္ခို(န)။
 ဆင်းရဲသော-ဒုက္ခို(၃)။
 ဆင်းလာ၏-ဉာဏ်ရတိ(တရုံး)။
 ဆည်းပူး၏-စိနာတိ(စိုံ)။
 ဆန်း-တဏ္ဍာလ်(ပ)။
 ဆရာ-အာစရိယ(ပ)။
 ဆရာဘုရား-သတ္တာ(ပ)။
 ဆီ-တေလ(န)။
 ဆုံးမ၏-ဉာဏ်ဝေးတိ(ဝဝ်)။
 ဆေး-ဉာဏ်ယ(န)။
 ဆေးလျှော်၏-စောဝတိ(ဂောင်)။

(ဆ)

ဆောင်ယူအပ်ပြီးသော-နှစ်(၁၅)။
ဆောင်ယူ၏-ဘရတိ(၁၇၄၍)။
နယတိနေတိ(၁၆၅)။
ဆို၏-၀၃တိ(၂၀၃)။
ဆိုင်-အာပဏ္(ပ)။
ဆိုးသော-ပါဝ(၃)။
ဆွမ်းထမင်း-ဘတ္တ(န)။

(ဇ)

ဇွန်း-ကင့်မှု(၁)။

(ဈ)

ဈေး-အာပဏ္(ပ)။

(ည)

ညွှဲ-ရွှေ့(လူ)။
ညနေသောအချိန်း-သာယံ(အ)။
ညီအစ်ကို-ဘာတာ(ပ)။
ညီမ-ဘဂိန်(လူ)။

(တ)

တက်၏-ရဟတိ၊ အာရဟတိ
(၁၇၂၄)။
တက်သော-ရွှေ့(၁၇၂၄)။
တခဏမျှ-မုဟုတ္တာ(အ)။
တခါတလေ-ကဒါစိ(အ)။
တခြားသော-လူတရ(၃)။
တစ်၊ တခု-ကေ(၃)။
တစ်တရာ(န)-ကို့(အ)။
အညာတရ(၃)။
တဆယ်-ဒသ(၃)။
တဆယ့်ကိုးခု-မကူနိုင်သတိ(၃)။

(တ)

တဆယ့်ခုနစ်ခု-သတ္တဒသ(၃)။
တဆယ့်ခြောက်-သောင့်သ(၃)။
တဆယ့်ငါး-ပဋိဒသ(၃)။
တဆယ့်တခု-မကာဒသ(၃)။
တဆယ့်နှစ်ခု-ဒွါဒသ(၃)။
တဆယ့်ရှစ်ခု-အဋ္ဌဒသ(၃)။
တဆယ့်သုံး-တေရသ(၃)။
တတ်နိုင်၏-သက္ကာ(အ)။
တထောင်-သဟသ(၃)။
တန်တော့-အလုံ(အ)။
တန်ခိုး-တေဇ်(ပ)။
တန်ခိုးအာန်ဘော်-လူခိုး(လူ)။
တန်ခိုးတေဇ်-ဉာဏ်(ပ)။
တနေ့လုံး-ဒိုဝင်သံ(အ)။
တပည့်-သီသု(ပ)။
တပ်နှစ်သက်ခြင်း-ရတိ(လူ)။
တဖန်-ပုဂ္ဂ(အ)။
တဘက်သို့ပြေးဝင်၏-ပက္ခန္တတိ
(၁၇၉၂)။
တမန်-ဒူတ(ပ)။
တရုံး-ကဒါစိ(အ)။
တရာ-သတ္တ(၃)။
တရား-ဓမ္မ(ပ)။
တံခွန်-ကေတု(ပ)။
တံတား-သေတု(ပ)။
တုန်လျှပ်၏-စွဲလတိ(၁၇၈၂)။
တူသော-သဒီသ(၃)။
တူးဆွဲ၏-ခဏတိ(၁၇၈၂)။
တူးပြီးသော-ခတ်(၁၇၈၂)။
တော့-ဝန်အရည်(န)၊ အဋ္ဌရိ(လူ)။
တောက်ပ၏-ဒို့ပွဲတိ(၁၇၅၂)။
ဉာဘသတိ(၁၇၈၂)။
တောက်ပသော-ဘာနုမာ(၃)။
တောင်-ပွဲတာ၊ ဂိုရိ(ပ)။

(၁)

တောင်း၏-ယာစတိ(၁ ယာစ)။
 တောင်းတခြင်း-ကူး(ကူး)။
 တိုင်းပြည်-ရန်(န်)။
 တွင်း-အာဝါဌ္ဇာ(ပါဌ္ဇာ)။

(၃)

ထ၏-ဥုဒ္ဓဘတိ(ဥုဒ္ဓဘ)။
 ထက်ဝန်းကျင်-သမန္တာ(အ)။
 ထင်း-ဒါရ်(န်)။
 ထပ်ခါထပ်ခါ-ပုဂ္ဂဖုနံ(အ)။
 ထမင်း-ဉာဏ်(ပါ)။
 ထမင်းချက်သမား-ဘတ္တကာရ(ပါ)။
 ထမနဲ့-ယာဂု(ကူး)။
 ထောင်လွှားခြင်းရှိသော-မာနီ(န်)။
 ထောပတ်-သို့(န်)။
 ထိအကြောင်းကြောင့်-တသွား(အ)။
 ထိအခါ-တဒါ(အ)။
 ထိအခါမှုစဉ်-တတော(အ)။
 ထိအတွက်-တဒုံး(အ)။
 ထိအရပ်၍-တတ္တ၊ တကြ(အ)။
 ထိအရပ်မှ-တတော(အ)။
 ထိကဲ့သို့-တထာ(အ)။
 ထိင်အပ်ပြီးသော-နိသိန္တာ(၁ သိန္တာ)။
 ထိင်၏-နိသိဒတိ(၁ သိဒတိ)။
 ထိင်ရာ-အာသန(န်)။
 ထိနည်းတူ-တထာ(အ)။
 ထိနောက်-အထ(အ)။
 ထိမှ-တတော(အ)။
 ထိမှာ-တတ္တ၊ တကြ၊ အတ္တ၊ အကြ၊
 တဟို့(အ)။
 ထိမျဲလောက်ကာလတိုင်အောင်-
 တာဝါတာဝတာ(အ)။
 ထွန်အပ်ပြီးသော-ကဋ္ဌ(၁ ကသ်)။

(၅)

ထွန်းတောက်၏-သောဘတိ
 (၁သုတေသန)။

(၆)

ဓာတ်-ဓာတု(ကူး)။

(၇)

နက်ဖြန်-သွေ(အ)။
 နည်းနာ-ဥပါယ(ပါ)။
 နတ်မင်းကြီး-ဒေဝရာဇာ(ပါ)။
 နံနက်-ပါတော(အ)။
 နားထောင်ချင်၏-သုသုသတိ
 (၁သု)။

နှီးညံ့စွာ-မူဒံ့(အ)။

နွေ-သူရိယ(ပါ)။

နွေ၏-ဝသတိ(၁ဝသိ)။

နွေပြီ-အနွာသို့(၁ ဥုဒ္ဓဘ)။

နွေရာ-ဌာန၊ အာသန(န်)။

နွေခင်း-ဒိုဝါ(အ)။

နွေက်အဘို့၌-ပစ္စတော့
 ပစ္စာ(အ)။

နွေက်ကပြေးလိုက်၏-အနုစာဝတိ
 (၁ရောင်)။

နွေက်၌ဖြစ်သော-ပစ္စာမ(၃)။

နွေင်အခါ-အနာဂတ်(၃)။

နှီးရည်-ခီရ်(န်)။

နှယ်ပင်-ဝလ္လား(ကူး)။

နှား-ဂေါက်(ပါ)။

နှားထိန်း-ဂေါပါလ(ပါ)။

နှားမ-ခေန်(ကူး)။

နှင့်-စ(အ)။

နှစ်ဦးစလုံး-ဥဘော(၃)။

(န)

နှစ်ခု-ဖွေဒီ(အ)။
နှစ်ဆယ်-ဝိသတိ(၃)။
နှစ်မံ-ဘဂိန်(၉)။
နှစ်သက်၏-ရှစ်တိ(၅ ရှစ်)။
နှလုံး-ဟဒေသ(နှ)။
နှထားသောဥစ္စာ-နိမိ(၁)။

(ပ)

ပင်လယ်-သမုဒ္ဓါ(၁)။
ပစ်၏-ခိုပတိ(၅ ခိုပ်)။
ပစ်ချ၏-နိက္ခိုပတိ(၅ ခိုပ်)။
ပညာရှိခြင်း-ပဏီစ္စာ(နှ)။
ပညာရှိသော-ပဏီတာ၊ မေဓရာဝိ၊
ခီရ(၃)။
ပညာရှိသောသူ-ပဏီတာ(၁)။
ပတ္တမြား-မဏီ(၁)။
ပယ်စွန့်၏-ပဟောတိ(၅ ဟာ)။
ပယ်စွန့်၍-ပဟာယ(၅ ဟာ)။
ပါမူး-စေ(အ)။
ပိတ်ပင်၏-ရှစ်တိ(၅ ရှစ်)။
ဂုဏာတိ(၁ ဂု)။
ပုဇွဲး-ဗြာဟ္မာ(၁)။
ပုဆိုန်-ဖရာသူ(၁)။
ပုဆိုး-သာဋ္ဌက(၁)။
ပုံဝုဇ္ဇာ-ဝုဇ္ဇာ(၃)။
ပူအပ်ပြီးသော-တတ္တ(၁ တပ်)။
ပူ၏-တပတိ(၁ တပ်)။
ပေး၏-ဒဒါတိ(၁ ဒါ)။
ပေးကမ်းသော-ဒိန္ဒာ(၁ ဒါ)။
ပေးကမ်းခြင်း-ဒါန(နှ)။
ပေးသူ-ဒါယက(၁)။
ပေါ့ပါးသော-လဟု(၃)။

(ဝ)

ပေါ်လာ၏-ဥပ္ပါးတိ(၅ ဝါ)။
ပိုးရှိသော-ကိုမိလ(၃)။
ပျက်စီး၏-နသာတိ(၅ နသ်)။
ပုံ၏-ပလာယတိ(၅ ပလာယ်)။
ပြင်၏-ပဋိကရောတိ(၅ ကရ်)။
ပြင်းထန်သော-ဗာဇ္ဇာ(၃)။
ပြန်လာ၏-ပစ္စာကိုတိ
(ပတိ+အာ ၇ကမ်)။
ပြသာနာ-ပဉ္စ်။
ပြုတတ်သောသူ-ကတ္တာ(၁)။
ပြုပြီ-အကာသီ(၁ ကရ်)။
ပြုလုပ်အပ်ပြီးသော-ကတ်(၁ကရ်)။
ပြုလုပ်၏-ကပြောတိ(၁ ကရ်)၊
ကရောတိ(၁ ကရ်)။
ပြုလုပ်ခြင်း-ကမ္မာ(နှ)။
ပြုလုပ်ခြင်းနာ-ကာတုံး(၁ ကရ်)။
ပြေး၏-ပလာယတိ(၁ ပလာယ်)၊
ဓာဝတိ(၁ ဓာဝ်)။
ပြော၏-ဘဘသတိ(ဘဘသ်)၊
ဝဒတိ(၁ ဝဒ်)။
ပြောကြား၏-အာစိက္ခိုတိ (၁စိက္ခို)၊
အာရောစေတိ(၁ ရှစ်)။
ပြောကြားအပ်သည်မဟုတ်-
အနာစိက္ခိုတိ(၁ စိက္ခို)။
ပြောဆို၏-ပြုတိ(၁ ပြု)၊
ဘည်တိ(၁ဘည်)၊ ကထေတိ(၁
ကထ်)။
ပြောဆိုပြီ-အာဟ(၁ အဟ်)။
ပြုးပြုမ်းအပ်သော-ကိုဇ္ဇာ(၁ ကိုရ်)။

(၅)

ဖယ်သွား၏ - အပဂစ္စတိ(၁ ကမ)။
 ဖုံးလွမ်းအပ်သော - ဆန္ဒ(၁ ဆုံး)။
 ဖဲသွားခြင်း - ပဏ္ဍာမ(ပ)။
 ဖောင် - ပစ္စရီ(လူ)။
 ဖျာ - ဘိသီ(လူ)။
 ဖြစ်၏ - ဘဝတိ(၁ဘူ)၊ ဟောတိ
 (၁ဟူ)၊ အထိ(၁ အသု)။
 ဖြစ်ခြင်း - ဓာတ်(၁ ကဲ)။
 ဖြစ်ပြီးသော - ဘူတာ(၁ ဘူ)။
 ဖြတ်အပ်သော - ဆိန္ဒ(၁ဆိုဒ်)။
 ဖွဲ့နှောင်၏ - ယုနာတိ(၁ ယူ)။

(၆)

ဗျာဒိတ်ကြား၏ - ဗျာကရောတိ
 (ဝါ+အာ ၁ ကရု)။

(၇)

ဘက်ယမ်း၏ - ပရိဂုဏ်ဘတိ(၁ဂဟ်)။
 ဘမ်း၏ - ဂဏ္ဍာတိ၊ ဂဟောတိ (၁ဂဟ်)။
 ဘုရား - ဗုဒ္ဓ(ပ)။
 ဘေးဥပဒ် - အန္တရာယ၊ ဥပဒ္ဒဝ(ပ)။

(၈)

မကောင်းပြုသူ - ပါပကာရီ(ပ)။
 မကောင်းမှုကိုမိုသော - ဒုဋ္ဌလ္လာ(၃)။
 မင်းတိုင်ပင်အမတ် - မန္တိ(ပ)။
 မင်းသားငယ် - ကုမာရ(ပ)။
 မည်သည့်အရပ်မှာမဆို - ကုဟနို
 ကုဟိုဋ္ဌနံ(အ)။
 မတ်တတ်ရပ်ပြီ - အဋ္ဌသီ(၁ ဋ္ဌ)။
 မနိုးမဝေးသော - အဝိဒုရ(၃)။

(၉)

မနေ့က - ဟိုယျာ(အ)။
 မ.....နှင့် - မာ(အ)။
 မဟုတ် - နာနော(အ)။
 မဟုတ်မမှန် - မှသာ(အ)။
 မဟုတ်သော - နန္ဒ(အ)။
 မာရိန်တ်ကိုအောင်သောဘုရား -
 မာရမိ(ပ)။
 မိတ်ဆွေ - သဟာယ(ပ)။
 မိန်းကလေး - ကညာ(လူ)။
 မိန်းမ - လူလို့(လူ)။
 မိဖုရား - ဒေဝါ(လူ)။
 မိဘ - မာတာပိတာ။
 မိမိ - အတွာ(ပ)။
 မီး - အဂို(ပ)။
 မီးလျံ - ဇာလာ(လူ)။
 မုဆိုး - လူဒ္ဓ(ပ)။
 မူကား - ပန်(အ)။
 မေး၏ - ပုစ္စတိ(၁ပုစ္စ)။
 မိုက်ခြင်း - ဗာလျှေ(နံ)။
 မိုက်သော - ဗာလ(၃)။
 မိုယ်းခြိမ်းသံ - ဂမ္မာတာ(နံ)။
 မိုယ်းရွာခြင်း - ဂုဏ္ဍာ(လူ)။
 မျက်စိ - စက္ခ၊ အကို(နံ)။
 မျက်ရည် - အသူ(နံ)။
 များသော - ဗဟုံ၊ ဘူရီ(၃)။
 များက် - ကပိ(ပ)။
 မြင်၏ - ပသာတိ(၁ပသု)။
 သလောကေတိ(၁ လောက်)။
 မြင်ခြင်း - ဒသုန(နံ)။
 မြင်ပြီ - အဋ္ဌသ(၁ ဒသု)။
 မြင်ဘို့ခယဉ်းသော - ဒုဋ္ဌသ(၃)။
 မြင်၍ - ဒီသွာ(၁ ဒီသု)။
 မြင်း - အသု(ပ)။
 မြစ် - နဒို(လူ)။

(၆)

မြတ်သော-အရိယ(၃)။
မြတ်သောမင်းကြီး-မဟာရာဇာ(၁)။
မြား-ဥသု(လူ)။
မြေကြီး-ဘူမိပထဝီ(လူ)။
မြေး-နတ္တာ(၁)။
မြိမ်သော-ဒဋ္ဌ(၃)။
မြို့-နဂုရ(နှ)။
မွတ်သိပ်၏-ဗုဒ္ဓက္ခတိ(၅၇၆၈)၊
မီဟန္တိ(၅ ယသ်)။
မွေ့လျော်၏-ရမတိ(၅ ရမ)။
မွေးစားသောသားသမီး-
ကိတ္တီမ(ပက္ခ)။
မွေးဖွားခြင်း-ဇာတိ(၁၈၈)။
မွေးမြှု၏-ပေါ်သေတိ(၅၃၍၎)။
မြဲ-ဥရဂ(၁)။
မှစ၍-ပဋ္ဌာယ(၅ ဋ္ဌာ)။
မှတ်ထင်၏-မညတိ(၅ မန်)။
မှန်သော-သစ္စ(၃)။
မှန်သောတရား-သစ္စ(နှ)။
မို၍-နိသာယ(၅ သို့)။
မိုင်၏-သေဝတိ(၅သေဝ)။

(၇)

ယခ(တိက်တွန်းခြင်း)-ဟန္တာ(အ)။
ယခအခါ-လူဒါနီ(အ)။
ယခ၌ပင်-တာဝဒေ.၀(အ)။
ယစ်မူး၏-မဇ္ဇာတိ(၅ မ၏)။
ယနှုံ-အဇ္ဇာ(အ)။
ယူ၏-ဂဏ္ဍာတိ၊ ဥဂ္ဂဏ္ဍာတိ၊
ဂဟောတိ(၅ ဂဟ်)။
အာဒါတိ(၅ဒါ)။
ယူဆောင်လာ၏-အာဟရတိ(ဟရ်)။

(၈)

ယူနောအတိုင်းအရှည်-ယောဇ္ဇာ(နှ)။
ယောက္ခမမိန်းမသူ-သသု(လူ)။
ယောက်မ-ကင္းစွဲ(၁)။

(၉)
ရအပ်ပြီးသော-လဒ္ဓ(၅ လသ်)။
ရ၏-ပါပုဏာတိ(ပ+ ၅ အပ်)။
လဘတိ(၅ လသ်)။
ရင်ဘတ်-ဥရ(၁)။
ရည်၍-သန္တာယ(အ)။
ရတနာသုံးပါး-တိရတနာ(နှ)။
ရထား-ရထ(၁)။
ရထားထိန်း-သာရထိ(၁)။
ရန်သူ-ဝေရီ၊ အရိ(၁)။
ရပ်၏-တိဋ္ဌတိ(၅ ဋ္ဌာ)။
ရသေ့-လူသိ(၁)။
ရဟန်း-မုန်းသမဏာဘိက္ခာ(၁)။
ရဟန်းအဖြစ်-ပဇ္ဇာ(လူ)။
ရဟန်း-အရဟာ(၁)။
ရဟန်းမိန်းမ-ဘိက္ခာနီ(လူ)။
ရိတ်ဖြတ်အပ်သော-လူန်(၃)။
ရပ်-ရူပ(နှ)။
ရူး၏-မဇ္ဇာတိ(၅၂၅)။
ရူးသော-ဥမွှဲ့တွက(၃)။
ရေး-လေဝါရီဥဒေက(နှ)။
ရေး၏-လိုခတိ(၅လို့)။
ရေးခြစ်၏-ကသာတိ(၅ကသ်)။
ရောက်အပ်သော-သမွှဲ့တွ(၃)။
ရောက်၏-ပါပုဏာတိ(ပ ၅အပ်)။
ရောင်း၏-ဝိကိုဏာတိ(၅ကို)။
ရိုက်ပုတ်၏-ဟနာတိ(ဟန်)၊
ပဟရတိ(ဟရ်)။
ရွှေ-ဂါမ(၁)။

(୭)

ଶୈରୂହଃଚୁବଃଲାଣୀ-ଠିଠି(୫ ୦୮)॥
 ଶୈଲେଖାଣୀ-ଠିଠି(୫୭)॥
 ଶୁର୍ଦ୍ଧର୍ଦ୍ଧ-ରାତ୍ରି(ପ)॥
 ଶୁର୍ତ୍ତକୁ-ଆଙ୍କ୍ଷ(ର)॥
 ଶୁର୍ଯ୍ୟଚେତ୍ତା-ତିଥ(ର)॥
 ଶୁର୍ମଣୀ-ଆତ୍ମୀ(୫ଅଚ୍ୟ)॥
 ଶୁର୍ମଣିଃଣୀ-ଠିଠି(୫୦୩)।
 ଆହିଠିଠି(୫ ୦୩)॥
 ଶୁର୍ମଃଅର୍ପିଚେତ୍ତା-ପରାତିତ(୫୪)॥
 ଶୁର୍ମଃଣୀ-ପରାତେଯଠି(୫୪)॥
 ଶୁର୍ମଃପ୍ରିଣ୍ଟି-ପରାତେଯ(ପ)॥
 ଶୈରୂପ୍ରତ୍ତଚେତ୍ତା-ଆହିମୁଠ(ର)॥
 ଶୈରୂପ୍ରତ୍ତଚେତ୍ତା-ପୁତ୍ର(ର)॥
 ଶୈ-ଚୁଠାଙ୍କ୍ଷ(ଫ)॥

(୮)

ଲ-ଠକ୍ଷ। ଠକ୍ଷିମା(ପ)॥
 ଲଗ୍-ହତ୍ତ(ପ)॥
 ଲଗ୍ନମୋଦିନ୍: -ଖାହା(ଲ୍ଲ)॥
 ଲଦ୍-ହତ୍ତା(ପ)॥
 ଲମ୍ବ: -ମନ୍ତ୍ର(ପ)॥
 ଲଯ୍-ଚେତ୍ତ(ଫ)॥
 ଲଯ୍ତ୍ତଫଣୀ-ଗଚ୍ଛଠି(୫ ୮୨)॥
 ଲାଣୀ-ଆଗତ୍ତଠି(୫୦୮)॥
 ଲାପ୍ରି-ଆଗମାଓଆଗମି(୫୦୮)॥
 ଲାପ୍ରିଃଚେତ୍ତ-ଆଗତ(ର)॥
 ଲାଃ(ପୁତ୍ରା)-ଫ୍ରି(ଅ)॥
 ଲିମ୍ବାଚେତ୍ତ-ଗୁଚ୍ଛାଲ(ର)॥
 ଲିମ୍ବଃଗୁଣୀ-ଲିମ୍ବଠି(୫ ଲିମ୍ବ)॥
 ଲ୍ଯାଲ-ପରାନ୍ତମ(ପ)॥
 ଲ୍ଯ-ମନ୍ତ୍ରଚୁବ୍ରିଚ(ପ)॥
 ଲ୍ଯାଗଲେଃ-ତିରାଗାଗୁମାର(ପ)॥

(୯)

ଲୁପ୍ତିଃ-କୃତ୍ତିକ(ପ)॥
 ଲେଃର-ଠତ୍ତ(ତତ୍ତ୍ଵପ୍ରତି)॥
 ଠତ୍ତଚେତ୍ତା(ଲ୍ଲ)॥ ଠତ୍ତାର୍ଥି(ଫ)॥
 ଠତ୍ତାରେ(ପ)॥
 ଲେଃଦୋଦୁନ୍-ଗନ୍ଧ-ପେଇକୁରାତ୍ମି(ଲ୍ଲ)॥
 ଲେଃଲାନ୍ଧିଚେତ୍ତା-ଗର୍ବ(ର)॥
 ଲୋଭ(ପୁତ୍ରା)-ଫ୍ରି(ଅ)॥
 ଲୋଗଠିନ୍-ପ୍ରାଚ୍ରିନ୍: -ଚାହାନ୍ତି(ଫ)॥
 ଲୋଦିନ୍-ଅର୍ପିଚେତ୍ତା-ଆହିତ୍ତା(୫ ତିର୍ତ୍ତ)॥
 ଲୈକୁଣ୍ଡିନୀ-ଫ୍ରିପତ୍ରଠି(୫ ପତ୍ର)॥
 ଲୁତ୍ତନ୍-ମୁଦ୍ରଠି(୫ମୁଦ୍ର)॥
 ଲୁତ୍ତପ୍ରିଃଚେତ୍ତ-ଆହିତ୍ତା(୫ ତାତ୍ତ୍ଵ)॥
 ଲୁତ୍ତନ୍ତିଲତ୍ତନ୍ତିଚୁବଃଣୀ-ଠିଠି।
 ଠିଠିଠି(୫ଠିଠି)॥
 ଲୁତ୍ତନ୍-ଚାହାନ୍ତି(ଫ)॥
 ଲୈ-ଫ୍ରାଦି(ଲ୍ଲ)॥
 ଲୈଯୁକ୍ତିଃ-ଫ୍ରାଦିଗ(ପ)॥
 ଲୁପ୍ରି-ଫେ(ଅ)॥

(୧୦)

ଠିଠିନୀ-ପଠିଚଠି(୫ ଠିଠି)॥
 ଠିଠିନ୍-ଫ୍ରାଦି-ଚେତ୍ତଠି(୫ଚ୍ଚଠି)॥
 ଠିଠିନ୍-ମୋଗଠିନ୍: -ପିଠି(ଲ୍ଲ)॥
 ଠିଠିନୀ-ଗିନ୍ଧାତି। ଗିନ୍ଧାତି(୫ଗି)॥
 ଠିଠିନୀ-ପଠିନ୍-ପେଇନ୍(ପ)॥
 ଠିଠି-ଗୋଟ୍ଟାଚ(ପ)॥
 ଠିଠି-କୁର୍ବା(ର)॥
 ଠିଠିନ୍-ରାଜ୍ଯାନ୍ତି(୫ରାଜ୍ଯ)॥
 ଠିଠିନ୍-ରାଜ୍ଯାନ୍ତି(୫ରାଜ୍ଯ)॥
 ଠିଠିନ୍-ରାଜ୍ଯାନ୍ତି(୫ରାଜ୍ଯ)॥

(၁)

သက်သေ-သက္ဗိ(ပ)။
သခင်-သာမိက(ပ)။
သင်-တွံ(နာမ်စား)။
သင်၏-သိဂုံတိ(၁သိက္ဗိ)။
သင်တို့-တူမှေး။
သင့်လျော်၏-ဝဏ္ဏတို့။
သစ်ပင်-ရုက္ခ(ပ)။
သစ်မြစ်-မူလ(န)။
သစ်သီး-ဖလ(န)။
သစ်သော-နဝ(၃)။
သည်းခံ၏-သယုတိ(၁သံဟ်)။
သည်းခံခြင်း-ခန္ဓိ(လဲ)။
သက်၏-ဝစ်တိ(၁ဝစ်)။
သနည်း(ပုထ္န)-နှု(အ)။
သမင်-မိဂ(ပ)။
သမင်မ-မိဂိန္ဒိ(လဲ)။
သမီး-မိတာ(လဲ)။
သရက်ပင်-အမွှု(ပ)။
သရိရရာတ်တော်-ဓာတ်(လဲ)။
သံ-အယ(ပ)။
သံဖြင့်ပြီးသော-လောဟမယ(၃)။
သံလျက်-သတ္တိ(လဲ)။
သာယာသော-သူနှဲရ(၃)။
သာသနာတော်-သာသန(န)။
သား-ပုထ္န(ပ)။
သိ၏-မည်တိ(၁မန်)၊ ဗုံးတိ(၁ဗုံးမ်)။
အနာတိ(၁၁၈)။
သီချင်းဆုံး၏-ဂါယတိ(၁ဂါ)။
သီလရှင်မ-ဥပါသိကာ(လဲ)။
သံးဦး(ပ)-တယော။
သံးခ(လဲ)-တိသော။
သူ-သော(ပ)၊သာ(လဲ)၊တံ့(န)။

(၁)

သူကို-နံ့၊ တံ့။
သူခိုး-စောရ်(ပ)။
သူငြွေး-သော်(ပ)။
သူတောင်းစား-ယာစက(ပ)။
သူတို့-တော်။
သေ၏-စဝတိ(၁စု)။ မရတိ(၁မရ်)။
သေခြင်း-မစွဲ(ပ)၊ မရဏ(န)။
သောက်၏-ဝိဝတိ(၁ဝိ)။
သို့ဖြစ်သောကြောင့်-တသွာ(အ)။
သို့မဟုတ်-ပါ၊ ဥဒါဟု(အ)။
သို့ရာတွင်-ပန်(အ)။
သို့သော်လည်း-ပန်၊ အပို(အ)။
သွားအပ်သည်မဟုတ်-အာဂတ်(၃)။
သွား၏-ယာတိ(၁ယာ)၊
ဟိုကာတိ(၁ဟို)၊
ဂုဏ်တိ၊အဘိုဂုဏ်တိ(၁ဂုမ်)။
ယာတိ(၁ယာ)။
သွားခြင်းငှာ-ဂန္ဓိ(၁ဂုမ်)။
သွားပြီ-အဂမာသီ(၁ဂုမ်)။
သွား၍-ဂန္ဓာ(၁ဂုမ်)။
(၂)

ဟသာင့်က်-ဟံသ(ပ)။
ဟု့ဟူ၍-ကဲတိ(အ)။
ဟေ့(အာလုပ်)-ဟော၊ ဟော၊ အရော(အ)။
ဟဲ့-ရော၊ အရော(အ)။
ဟောခြင်း-ဇေသနာ(၁ဒိသ်)။
ဟိုမှာ-တထ္ထ၊ တကြေ၊ တဟံ့ (အ)။
ဟိုမှာဘက်ကမ်း-ပါရ်(န)။
ဟိုသင်း-တံ့(န)။